



မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေပံ့ပိုးတိုးတက်ရေး
အများပိုင်လီမိတက်(MAGDPL)

ANNUAL REPORT

2025-2026

TABLE OF CONTENTS

ANNUAL REPORT 2025-2026

Chairman Message	1
ကုမ္ပဏီ စတင်ဖွဲ့စည်းတည်ထောင်ခြင်း	5
ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများ	7
Vision, Mission	14
Core Vlaues	15
Organization Structure	16
ဒါရိုက်တာအဖွဲ့ဝင်များ	17
ဘုတ်ကော်မတီနှင့် ကော်မတီအဖွဲ့ဝင်များ	38
ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးကျင်းပမှု အခြေအနေ	44
ဒွါဒဿမအကြိမ် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကျင်းပခြင်း	45
ဒါရိုက်တာအဖွဲ့ဝင်များ၏ အစုရှယ်ယာပါဝင်မှု အခြေအနေ	46
MAGDPL Major Shareholder List-Top 10	44
ခေတ်မီသိုလှောင်ရုံလုပ်ငန်းစတင်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနား	48
အမြတ်ဝေစုခွဲဝေပေးခြင်း	51
၃၁ မတ် ၂၀၂၆ ရက်နေ့တွင် ကုန်ဆုံးသော ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရလဒ်များ အစီရင်ခံတင်ပြချက်	53
နိဂုံး	58
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်ဘဏ္ဍာရေးရှင်းတမ်းများ	60

CHAIRMAN'S MESSAGE



လေးစားအပ်ပါသော အစုရှယ်ယာရှင်များ

မိတ်ဖက်များနှင့် မိတ်ဆွေများ ခင်ဗျား...

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ လီမိတက် (MAGDPL) ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံ တင်ပြလိုသည်မှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း စိန်ခေါ်မှုများစွာရှိခဲ့သော်လည်း ဒါရိုက်တာအဖွဲ့ဝင်များ၊ Top Management များနှင့် သက်ဆိုင်ရာ လုပ်ငန်းဌာနတွင် တာဝန်ယူထားကြသော ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုတို့ကြောင့် ကုမ္ပဏီသည် အမြတ်အစွန်းများ ရရှိခဲ့ပါကြောင်း ဦးစွာတင်ပြလိုပါသည်။

ယခင် ဘဏ္ဍာရေးနှစ် ၂၀၂၄-၂၀၂၅ တွင် ချမှတ်ခဲ့သည့် ရည်မှန်းချက်များနှင့်အညီ MAGDPL သည် သီလဝါအကွက်အမှတ် (၂၉) တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ဖြင့် ကောက်ပဲသီးနှံနှင့် အထွေထွေကုန်စည်များ ကိုင်တွယ်နိုင်သည့် ခေတ်မီ ဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ဆက်စပ်သော စီးပွားရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ရန်အတွက် ပထမအဆင့် ခြေလှမ်းအနေ ဖြင့် အလျား ၅၅၀ ပေ၊ အနံ ၁၅၀ ပေ အမြင့် ၃၄ ပေ စုစုပေါင်း စတုရန်းပေ ၈၂,၅၀၀ အကျယ်အဝန်းရှိသည့် ခေတ်မီသိုလှောင်ရုံ ကြီးတစ်ခုအား ၄-၄-၂၀၂၅ ရက်နေ့တွင် ပန္နက်တင်အခမ်း အနား စတင်ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ခဲ့ရာ သိုလှောင်ရုံတည်ဆောက်မှုအပိုင်း မှာ ၇-၃-၂၀၂၆ ရက်နေ့တွင် ၁၀၀% ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါဆောင်ရွက်ချက်သည် ကုမ္ပဏီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သိသာထင်ရှားသော ဆောင်ရွက်ချက်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

ဆက်လက်၍ အစိုးရအဖွဲ့အသစ်၏ ရက် ၁၀၀ စီမံကိန်းအဖြစ် သိုလှောင်ရုံအား လုပ်ငန်းစတင်ဆောင်ရွက်နိုင် ရန်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးမှ MAGDPL ၏ သီလဝါ ဆိပ်ကမ်း၊ အကွက်အမှတ် (၂၉) တွင် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းတို့ကို စနစ်တကျ သိုလှောင်ထိန်းသိမ်းနိုင်သည့် ခေတ်မီ သိုလှောင်ရုံ အမှတ်(၁)၏ လုပ်ငန်းစတင်ခြင်း အခမ်းအနားအား ဦးဆောင်ဖွင့်လှစ်ပေးခဲ့ပါသည်။

ကုမ္ပဏီအနေဖြင့် အဆိုပါ လုပ်ငန်းစီမံကိန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းစတင်ဆောင် ရွက်သည့်နေ့ သတ်မှတ်ပေးရန်တင်ပြခဲ့ရာ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ ၂၂-၁၂-၂၀၂၃ ရက်နေ့အား



စီးပွားဖြစ် လုပ်ငန်းစတင်သည့်နေ့အဖြစ် သတ်မှတ်ပေးခဲ့ပြီး ကုမ္ပဏီအနေဖြင့် ၎င်းသို့လှောင်ရုံတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။

ကုမ္ပဏီအနေဖြင့် ကောက်ပဲသီးနှံများ ပြည်တွင်း/ ပြည်ပ ရောင်းဝယ်ရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဒါရိုက်တာအဖွဲ့အနေနဲ့ စနစ်တကျ ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ စတင်ပြီး ပြောင်းဆဲများ ပြည်တွင်း/ပြည်ပရောင်းဝယ်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြောင်းဆဲရောင်းဝယ်ရေးလုပ်ငန်းမှ အသားတင်အမြတ် ကျပ် ၃,၀၉၇,၇၄၃,၈၉၇/- ရရှိခဲ့ကြောင်း တင်ပြလိုပါသည်။

ဒါရိုက်တာအဖွဲ့အနေဖြင့် လူမှုအကျိုးပြု CSR လုပ်ငန်းများကိုလည်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းမှာ ရာဂီမုန်တိုင်း အရှိန်နဲ့ ရေဘေးသင့်ပြီး သီးနှံများထိခိုက် ပျက်စီးခဲ့တဲ့အပေါ် ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှတစ်ဆင့် မတ်ပဲမျိုးစေ့ ၁၆,၀၀၀ ပိဿာအား စိုက်ပျိုးထုတ်လုပ်သူ တောင်သူလက်ဝယ်အရောက် စုပေါင်းပါဝင်လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုရှိသည့် ဒေသများသို့ လိုအပ်သည့် ပူးပေါင်းကူညီမှုများပြုနိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ အလှူငွေများအား လည်းကောင်း၊ ဆန်၊ ပဲ နှင့် အခြေခံစားသောက်ကုန်များကို အချိန်နှင့် တစ်ပြေးညီ သဘာဝဘေးဒဏ်သင့် ဒေသများသို့လည်းကောင်း လှူဒါန်းနိုင်ခဲ့ကြောင်း တင်ပြအပ်ပါသည်။

ဒါရိုက်တာအဖွဲ့အနေဖြင့် အစုရှယ်ယာရှင်များရဲ့ ရင်းနှီးမြှုပ်နှံငွေတွေကို အထူးအလေးထား၍ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိသည့်အပြင် အလားအလာကောင်းသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ရေရှည် တည်တည်ငြိမ်ငြိမ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းတွေ အတွက်လည်း အသင့်ပြင်ဆင်ထားပါကြောင်း တင်ပြလိုပါသည်။



နိဂုံးချုပ်အနေနဲ့ MAGDPL အများပိုင် ကုမ္ပဏီရဲ့ အစုရှယ်ယာရှင်များဟာ ကျွန်တော်တို့ ဒါရိုက်တာ အဖွဲ့ကို အများပိုင် ကုမ္ပဏီရဲ့ အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်ရန် ယုံကြည်စွာ တာဝန် ပေးအပ်ထားခြင်းအပေါ် ကျွန်တော်တို့ ဒါရိုက်တာ အဖွဲ့ဟာလည်း အစုရှယ်ယာရှင်တွေ ပိုင်ဆိုင်တဲ့ အစု ရှယ်ယာငွေတွေကို အကျိုးအရှိဆုံး ဖြစ်စေရေးနဲ့ ဆုံးရှုံးနိုင်မှု မဖြစ်ပေါ်စေရေး ဆောင်ရွက်နိုင်ဖို့ အစဉ်အမြဲ ချင့်ချိန် ဆောင်ရွက်နေပါတယ်လို့ ပြော ကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

Dear Valued Shareholders,

On behalf of the Board of Directors, we are pleased to present the Annual Report of Myanmar Agricultural & General Development Public Co., Ltd. (MAGDPL) for the fiscal year 2025–2026. We wish to first acknowledge that although the past fiscal year presented numerous challenges, the Company achieved profitable returns due to the dedicated efforts of the Board of Directors, Top Management, and the staff responsible across all operational departments.

In accordance with the objectives set during the previous fiscal year 2024–2025, MAGDPL, with the approval of the Myanmar Investment Commission, commenced the first phase of development at Lot No. 29, Thilawa, for the construction of a modern multi-purpose international jetty and related commercial facilities capable of handling crops and general commodities. As part of this initial step, a modern warehouse measuring 550 feet in length, 150 feet in width, and 34 feet in height, totaling 82,500 square feet, was officially launched with a groundbreaking ceremony on April 4, 2025. Construction proceeded steadily, and the warehouse structure was completed 100% as of March 7, 2026. This action represents a significant undertaking of the company for the 2025–2026 fiscal year.

Furthermore, as part of the new government's 100-day plan, efforts were made under the guidance of the Myanmar Port Authority to commence operations at the warehouse. On 31 May 2026, Union Minister for Transport H.E. U Mya Tun Oo officially inaugurated Warehouse No. (1), a modern storage facility capable of systematically storing various pulses, maize, and sesame, at Plot No. (29), Thilawa Port, operated by MAGDPL.



The company has submitted a request to the Myanmar Investment Commission to designate the date of commencing commercial operations for this project. In response, the Myanmar Investment Commission set 22 December 2023 as the official commercial operation date. The company is now able to commence business activities at the said warehouse.

The Board of Directors continues to systematically oversee the domestic and international trading of crops and investment activities. Since the fiscal year 2023–2024, the Company has engaged in domestic and international trading of dried corn, achieving a net profit of MMK 3,097,743,897 from corn trading operations in the fiscal year 2025–2026.

The Board of Directors has been carrying out corporate social responsibility (CSR) activities in collaboration with the Myanmar Pulses, Maize, and Sesame Seeds Merchants Association. In the agricultural sector, during the fiscal year 2024–2025, due to the impact of Cyclone Yagi and subsequent flooding, crops were damaged. To support the replanting efforts, 16,000 viss of Black gram (Black Matpe) seeds were donated and distributed directly to farmers through the Ministry of Cooperatives and Rural Development. Furthermore, in the fiscal year 2025–2026, in response to the severe damage caused by the Mandalay earthquake, contributions were made to the National Natural Disaster Management Committee in the form of cash donations, as well as timely donations of rice, pulses, and other essential food items to the affected regions. We are pleased to report that these relief efforts have been successfully carried out.

The Board of Directors places utmost importance on the careful management of shareholders' investments and remains committed to preparing for long-term sustainable investment opportunities with strong potential.

In conclusion, the shareholders of MAGDPL Public Company have entrusted our Board of Directors with the responsibility to act in the best interests of the Company. We remain steadfast in our commitment to maximizing the value of shareholders' equity and minimizing any potential losses. We assure you that we continuously exercise prudence and diligence in all our endeavors.

**Sincerely,
Chairman**

Myanma Agricultural & General Development Public Co., Ltd.

About Us



ကုမ္ပဏီစတင်ဖွဲ့စည်းတည်ထောင်ခြင်း

ကုမ္ပဏီမှတ်ပုံတင်အမှတ်

168982240 (11-9-2012)

Pre Listing Board - PLB No.

0009

စုစုပေါင်းအရှယ်ယာတန်ဖိုး

၁၀,၀၆၀,၃၅၀,၀၀၀ကျပ်

စီးပွားဖြစ်စတင်သည့်နေ့

၂၂-၁၂-၂၀၂၃

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (MAGDPL) ကို မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် အစုရှယ်ယာရှင် (၇၀) ဦးဖြင့် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

အစုရှယ်ယာရှင် အများစုမှာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနှင့် လယ်ယာထွက်ကုန်သီးနှံများကို ပြည်တွင်းပြည်ပသို့ ရောင်းဝယ်မှုများ ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များ ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် ရန်ကုန် စတော့အိတ်ချိန်း၏ ဒုတိယဈေးကွက် (**Pre Listing Board - PLB**) တွင် ပထမဆုံး မှတ်ပုံတင် ကုမ္ပဏီအဖြစ် ဝင်ရောက်နိုင်ခဲ့ပြီး အစုရှယ်ယာများ ကို ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်မှ တစ်ဆင့် ရောင်းဝယ်မှု ပြုလုပ်နိုင်ခဲ့ပါသည်။

Company Formation

Myanma Agricultural & General Development Public Co., Ltd. (MAGDPL) was established as a public company in accordance with the Myanmar Companies Law.

It was initially formed on September 11, 2012, with 70 shareholders. The majority of these shareholders are business owners engaged in the domestic and international trade of various pulses, corn, sesame, and other agricultural produce.



On August 14, 2024, MAGDPL became the first company to be listed on the Pre-Listing Board (PLB), the second market of the Yangon Stock Exchange. This allowed its shares to be traded through the Yangon Stock Exchange market.

Corporate Structure

MAGDPL အနေဖြင့် အောက်ပါကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပါသည် -

စဉ်	ကုမ္ပဏီအမည်	ရင်းနှီးမြှုပ်နှံမှုတန်ဖိုး (ကျပ်)	မှတ်ချက်
၁	Myanmar Thilawa SEZ Holdings Public Co., Ltd.	၁,၉၀၀,၀၀၀,၀၀၀	ကနဦးတည်ထောင်သူ အစုရှယ်ယာရှင်
၂	Myanmar National Telecom Holdings Public Ltd.	၂,၉၂၄,၅၈၆,၆၁၂	ကနဦးတည်ထောင်သူ အစုရှယ်ယာရှင်
၃	Myanmar Kyauk Phyu SEZ Holdings Consortium (MKSHC)	၁၀,၀၀၀,၀၀၀	အစုရှယ်ယာရှင်
၄	Myanmar Agro Alliance Terminal Co., Ltd.	၇၁,၅၀၀,၀၀၀	MEICO, MAPCO နှင့် MAGDPL တို့ စုပေါင်း၍ တည်ထောင်ထားခြင်း

ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများ (Company Investments)

မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်းပတ် ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

(Myanmar Thilawa SEZ Holdings Public Company Limited - MTSH) တွင် ရင်းနှီးမြှုပ်နှံမှု

မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက် သည် သီလဝါ အထူးစီးပွားရေးဇုန် တွင်တည်ရှိသည့် စက်မှုလုပ်ငန်း ဧရိယာဖွံ့ဖြိုးရေး၊ ဈေးကွက်တင် ရောင်းချခြင်း၊ နှစ်ရှည်ငှားရမ်းခြင်းနှင့် စက်မှုလုပ်ငန်းဧရိယာ လည်ပတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာ-ဂျပန် သီလဝါ ဒတ်ပလော့မင့်လီမိတက်၏ မတည်ငွေရင်း အများစုကို ပိုင်ဆိုင်ထားသော ရန်ကုန် စတော့အိတ်ချိန်း စာရင်းဝင်သည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ MTSH သို့ ဒါရိုက်တာအဖွဲ့ဝင် (၂) ဦး နှင့် အရာရှိ အဖွဲ့ဝင် (၂) နေရာတို့ကို MAGDPL ကုမ္ပဏီကိုယ်စား စေလွှတ်တာဝန်ပေးထားပြီး စဉ်ဆက်မပြတ် စီမံအုပ်ချုပ်မှုများပြုလုပ် ထားရှိပါသည်။

မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက် သည် ၂၀၁၃ ခုနှစ်၊ မေလ (၃) ရက်နေ့ တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းတည်ထောင် ထားသော အများပိုင် ကုမ္ပဏီ တစ်ခုဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလ (၂၀) ရက် နေ့တွင် ရန်ကုန်စတော့ အိတ်ချိန်းတွင် ဒုတိယ မြောက် စာရင်းဝင်သည့် ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ ပါသည်။

လက်ရှိအချိန်တွင် MAGDPL ၏ ဥက္ကဋ္ဌဦးထွန်းလွင်သည် Myanmar Thilawa SEZ Holding Public Co., Ltd. (MTSH) တွင် ဒုတိယဥက္ကဋ္ဌ နှင့် Board Secretary တာဝန်ကို ပူးတွဲထမ်းဆောင်လျက်ရှိပါသည်။

Investment in Myanmar Thilawa SEZ Holdings Public Company Limited (MTSH)

Myanmar Thilawa SEZ Holdings Public Company Limited (MTSH) is a company listed on the Yangon Stock Exchange. It holds a majority of the share capital in the Myanmar-Japan Thilawa Development Company Limited, which is responsible for developing, marketing, leasing long-term, and operating the industrial estate within the Thilawa Special Economic Zone.

MAGDPL has dispatched and assigned two directors and two officers to represent the company on MTSH's board, ensuring continuous management and governance.

Myanmar Thilawa SEZ Holdings Public Company Limited (MTSH) is a public company established on May 3, 2013, under the Myanmar Companies Act. It became the second company listed on the Yangon Stock Exchange on May 20, 2016.

Currently, U Tun Lwin, the Chairman of MAGDPL, concurrently holds the positions of Vice Chairman and Board Secretary at Myanmar Thilawa SEZ Holding Public Co., Ltd. (MTSH).

မြန်မာနေရှင်နယ် တယ်လီကွန်း ဟိုးလ်ဒင်းစ်
ပတ်ဘလစ် ကုမ္ပဏီလီမိတက် (Myanmar
National Telecom Holdings Public
Company Ltd - MNTH) တွင် ရင်းနှီးမြှုပ်နှံမှု

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ
ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်
(MAGDPL) သည် Myanmar National Tele-
com Holdings Public Company Ltd (MNTH)
တွင် MNTH ကုမ္ပဏီတည်ထောင်သည့် ၂၇-၁၀-
၁၅ နေ့မှ ၃၁-၃-၂၆ နေ့အထိ ကုမ္ပဏီမှ ရင်းနှီးမြှုပ်
နှံမှုအဖြစ် အစုရှယ်ယာတန်ဖိုး ၂,၉၂၄,၅၈၃,၅၆၂/-
ကျပ် ထည့်ဝင်ပြီးဖြစ်ပါသည်။

MNTH တွင် MAGDPL မှ ဒါရိုက်တာအဖွဲ့ဝင် (၁)
ဦးနှင့် Alternate Director (၁)ဦးတို့ကို စေလွှတ်
တာဝန်ပေးထားပြီး စဉ်ဆက်မပြတ် စီမံအုပ်ချုပ်မှု
လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိပါ
သည်။

**Myanma Agricultural & General Deve-
lopment Public Co., Ltd. (MAGDPL)**
invested in **Myanmar National Telecom
Holdings Public Co., Ltd. (MNTH).**

As an investment in the company,
MAGDPL contributed a total value of
2,924,633,249 Kyats between the
company's founding date of **27-10-2015**
and **31-3-2026**.

Furthermore, MAGDPL has assign-
ed one (1) Director and one (1) Alternate
Director to the board and maintains
continuous management and oversight of
its investment.



Myanmar Kyauk Phyu SEZ Holdings
Public Company Limited - MKSH တွင်
ရင်းနှီးမြှုပ်နှံမှု

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ
ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်
(MAGDPL) သည် ကျောက်ဖြူအထူး စီးပွားရေး
ဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်းတည်
ထောင်ထားသည့် Myanmar Kyauk Phyu SEZ
Holdings Public Company Limited – MKSH
သို့ ကျပ်ငွေ ၁၀,၀၀၀,၀၀၀ /- (သိန်းတစ်ရာကျပ်
တိတိ) အား ထည့်ဝင်ထားပြီးဖြစ်ပါသည်။

Myanma Agricultural & General
Development Public Co., Ltd. (MAGDPL)
has made its initial capital contribution of
10,000,000 Kyats (exactly one hundred
million Kyats) to Myanmar Kyauk Phyu SEZ
Holdings Public Company Limited (MKSH),
which was established for the development
of the Kyauk Phyu Special Economic Zone.

သီလဝါဆိပ်ကမ်းတွင် ရင်းနှီးမြှုပ်နှံမှုများ

(Investments in Thilawa Port – Plot 29)

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) သည် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လက်အောက်ရှိ သန်လျင်-ကျောက်တန်းမြို့နယ်၊ သီလဝါအကွက်အမှတ် (၂၉)မြေကွက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ကောက်ပဲသီးနှံနှင့် အထွေထွေကုန်စည်များ ကိုင်တွယ်နိုင်သည့် ခေတ်မီ ဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ဆက်စပ်သော စီးပွားရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ရန်အတွက် BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းထားပြီး ယခုအခါ တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ပါသည်။

MAGDPL အဆိုပါ ဆိပ်ခံတံတားနှင့် ဆက်စပ်လျက်ရှိသော မြေဧရိယာ ၁၃.၈၈ ဧက ပေါ်တွင် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံနှင့် သွင်းကုန်ပစ္စည်း တို့အား သိုလှောင်မည့် Warehouse များနှင့် Silo များ တည်ဆောက်မည့် စီမံကိန်းအတွက် အလျား ၅၅၀ ပေ၊ အနံ ၁၅၀ ပေ အမြင့် ၃၄ ပေ စုစုပေါင်း စတုရန်းပေ ၈၂,၅၀၀ အကျယ်အဝန်းရှိသည့် ခေတ်မီသိုလှောင်ရုံ ကြီးတစ်ခုအား ၄-၄-၂၀၂၅ ရက်နေ့တွင် ပန္နက်တင်အခမ်းအနား စတင်ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ခဲ့ရာ သိုလှောင်ရုံတည်ဆောက်မှုအပိုင်း မှာ ၇-၃-၂၀၂၆ ရက်နေ့တွင် ၁၀၀% ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။

၎င်းသိုလှောင်ရုံများ တည်ဆောက်ပြီးစီး ပါက ပြည်ပတင်ပို့ရန် အသင့်ဖြစ်သည့် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း တန် ၂၅,၀၀၀ ဝန်းကျင်ကို အရည်အသွေးများ ကြာရှည်ထိန်းသိမ်းနိုင်ရေးအတွက် စနစ်တကျနဲ့ သိုလှောင်ထားရှိ နိုင်မည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားများနဲ့ နီးကပ်စွာ တည်ရှိသည့်အတွက် ပို့ကုန်ကုမ္ပဏီများ အနေဖြင့် ကုန်ကျစရိတ်သက်သာစွာဖြင့် ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။





Investments in Thilawa Port – Plot 29

Myanma Agricultural & General Development Public Company Limited (MAGDPL) has secured a long-term lease under the BOT (Build-Operate-Transfer) system for Plot No. (29) in Thilawa, Thanlyin-Kyauktan Township, under the jurisdiction of the Myanmar Port Authority, Ministry of Transport. With the approval of the Myanmar Investment Commission, the company is undertaking the construction of a modern, multi-purpose international jetty and related commercial buildings capable of handling grains, crops, and general cargo. Construction works are currently in progress.

As part of this project, MAGDPL is developing a modern warehouse on a 13.88-acre site adjacent to the port's wharf. The warehouse, intended for storing various pulses, corn, sesame, agricultural produce, and imported goods, measures 550 feet in length, 150 feet in width, and 34 feet in height, with a total floor area of 82,500 square feet. The groundbreaking ceremony for this warehouse was held on April 4, 2025, and construction has proceeded at a steady pace. The warehouse construction portion was successfully completed on March 7, 2026, reaching 100% completion.

Upon the completion of these warehouses, they will be capable of systematically storing approximately 25,000 tons of pulses, corn, and sesame that are ready for export, helping to preserve the quality of these products over extended periods. Furthermore, due to their proximity to the international port's wharves, export companies will be able to carry out their overseas shipping operations at reduced costs.





သိုလှောင်ရုံတည်ဆောက်မှု လုပ်ငန်းစဉ်များ

MAGDPL အနေဖြင့် သိုလှောင်ရုံ တည် ဆောက်ခြင်းအတွက် အောက်ပါ သဘောတူညီချက်များဖြင့် Bagan Royal Star Engineering Co., Ltd. နှင့် တည်ဆောက်ရေးလုပ်ငန်းသဘော တူစာချုပ် ချုပ်ဆိုပြီး အောက်ပါလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

- (က) (167.64 m x 45.72 m) Warehouse Building (Civil Work & Steel Structure) အား Pile Foundation ဖြင့် တည်ဆောက်ခြင်း
- (ခ) အဆောက်အဦးအတွင်း သဲဖြည့်ခြင်း၊ Roller ကြိတ်ခြင်း
- (ဂ) အဆောက်အဦးကြမ်းခင်းကွန်ကရစ်အား ငါးမူးလုံးသံချောင်း 8" ကြား သံတစ်ထပ် သံဆင်ခြင်း၊ 8" ထု 25G ready mixed ကွန်ကရစ်လောင်းပေးခြင်း၊ 6" x 9" ကျောက် ကြီး 9" ; ခင်းပေးခြင်း။ (1m² လျှင် ၄ တန် ခံနိုင်သည်)
- (ဃ) 9"; Brick Wall အား ၅မီတာအမြင့် အုတ်စီပေးခြင်း၊ မျက်နှာပြင်နှစ်ဖက်အတွင်း အပြင်ချောကိုင်ခြင်း
- (င) အုတ်နံရံများအား UPG (Orient) ဆေးသုတ်ပေးခြင်း
- (စ) 3 M x 1 M Panel Louver တပ်ဆင်ပေးခြင်း
- (ဆ) PEB Steel Structure ဖြင့် တပ်ဆင်ပေးခြင်း၊ Air Bubble Insulation တပ်ဆင်ပေး ခြင်း၊ လေတိုက်နှုန်း 160 km/hr ခံနိုင်ခြင်း၊ ငလျင်ဒဏ် Zone-3 ထိခံနိုင်ခြင်း၊ Solar Panel တင်ခံနိုင်အောင် ပြုလုပ်ပေးခြင်း

Bagan Royal Star Engineering Co., Ltd. မှ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက် နေခြင်းနှင့် ပတ်သက်၍လည်း MAGDPL အနေဖြင့် အများပိုင်ကုမ္ပဏီတစ်ခုမှ လိုက်နာဆောင်ရွက်ရ မည့် စည်းကမ်းချက်များအတိုင်း Quality Control (QC) အဖြစ် San Kyu & Associates Ltd. (SKA) သို့ လုပ်ငန်းအပ်နှံခဲ့ပြီး SKA မှ Bagan Royal Star Engineering Co., Ltd. ၏ တည်ဆောက် မှုလုပ်ငန်းများ၏ လုပ်ငန်းစီစဉ်ဆောင်ရွက်မှု၊ လုပ်ငန်းကာလ လျာထားသတ်မှတ်အခြေအနေတို့ကို Working Schedule ရေးဆွဲ၍ လုပ်ငန်းခွင်တွင်း စနစ်တကျ တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်း အတွေ့အကြုံရှိ Site Engineer

များထားရှိမှု၊ သုံးစွဲသည့် ပစ္စည်းများ၏ အရည်အသွေးစံနှုန်း သတ်မှတ်ချက် ကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ MAGDPL အလျား ၅၅၀ ပေ၊ အနံ ၁၅၀ ပေ အမြင့် ၃၄ ပေ စုစုပေါင်း စတုရန်းပေ ၈၂,၅၀၀ အကျယ်အဝန်းရှိသည့် ခေတ်မီသိုလှောင်ရုံကြီး ၃ ရုံ၊ တန်ဖိုး စုစုပေါင်း USD 3,712,500 ဝန်းကျင်ကို Phase (II), Phase (III), Phase (IV) တစ်ခုချင်းအလိုက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


Warehouse Construction Processes

MAGDPL has entered into a construction agreement with Bagan Royal Star Engineering Co., Ltd. under the following terms to carry out the warehouse construction. The following works are being undertaken:

- Construction of the Warehouse Building (167.64 m x 45.72 m) – Civil Works and Steel Structure – using Pile Foundation.
- Sand filling and roller compaction within the building structure.
- Floor slab construction: laying single-layer 5/8-inch diameter rebar at 8-inch spacing; pouring 8-inch thick 25G ready-mixed concrete; and laying a 9-inch thick base layer of 6" x 9" coarse stone. (The floor is designed to bear a load of 4 tons per square meter.)
- Brick wall construction: 9-inch thick brick walls up to a height of 5 meters, with both interior and exterior surfaces finished smooth.

Sr. No.	Phase	Particulars	တည်ဆောက်မှုစတင် သည့်ရက်စွဲ	တည်ဆောက်မှုပြီးစီး သည့်ရက်စွဲ	L (Feet)	W (Feet)	H (Feet)	Total Sqft	Sqft/USD	Total USD
1	First Phase	Warehouse I	05-Apr-25	07-Mar-26	550	150	34	82,500	15.89832	1,311,611
Total (USD)										1,311,611
Sr. No.	Phase	Particulars	တည်ဆောက်မှုစတင် သည့်ရက်စွဲ	တည်ဆောက်မှုပြီးစီး သည့်ရက်စွဲ	L (Feet)	W (Feet)	H (Feet)	Total Sqft	Sqft/USD	Total USD
1	Second Phase	Warehouse II	01-Apr-27	01-Jan-28	550	150	34	82,500	15	1,237,500
2	Third Phase	Warehouse III	01-Apr-29	01-Jan-30	550	150	34	82,500	15	1,237,500
3	Fourth Phase	Warehouse IV	01-Apr-31	01-Jan-32	550	150	34	82,500	15	1,237,500
Total (USD)										3,712,500
Grand Total (USD)										5,024,111

Phase-IV Future Project Phase-III Future Project Phase-II Future Project Phase-I Finished Project



- (e) Application of UPG (Orient) paint on the brick walls.
- (f) Installation of 3 m x 1 m panel louvers.
- (g) Installation of PEB (Pre-Engineered Building) Steel Structure; installation of Air Bubble Insulation; design capable of withstanding wind speeds of up to 160 km/hr; earthquake resistance up to Zone-3; and structural provision for future solar panel installation.

Regarding the construction work being carried out by Bagan Royal Star Engineering Co., Ltd., MAGDPL, as a public company, has engaged San Kyu & Associates Ltd. (SKA) to perform Quality Control (QC) in accordance with applicable regulations. SKA has reviewed and monitored the construction processes, including the preparation of working schedules to ensure systematic on-site construction, the availability of experienced Site Engineers, and the verification of material quality standards and specifications to ensure compliance.

MAGDPL will proceed with the construction of three additional modern warehouses, each measuring 550 feet in length, 150 feet in width, and 34 feet in height, with a total floor area of 82,500 square feet per warehouse. These will be developed in phases – Phase (II), Phase (III), and Phase (IV) – with an estimated total value of approximately USD 3,712,500.

Myanmar Agro Alliance Terminal Co., Ltd (MAAT) တွင် ရင်းနှီးမြှုပ်နှံမှု

MAGDPL သည် သီလဝါအကွက်အမှတ် (၂၇)နှင့် (၂၈) တို့တွင် ဆိပ်ကမ်းလုပ်ငန်းများ ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးဆောင် ဖွဲ့စည်းထားသည့် အများပိုင် ကုမ္ပဏီဖြစ်သည့် Myanmar Edible Oil Industrial Public Co., Ltd. (MEICO) နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဦးဆောင်ဖွဲ့စည်းထားသည့် အများပိုင်ကုမ္ပဏီဖြစ်သည့် Myanmar Agribusiness Public Co., Ltd. တို့နှင့် ပူးပေါင်း၍ Myanmar Agro Alliance Terminal Co., Ltd (MAAT) တွင်လည်း ရင်းနှီးမြှုပ်နှံထားပြီး အစုရှယ်ယာပိုင်ဆိုင်မှု ရာခိုင်နှုန်းမှာ ၃၃.၃၃% ရှိပါ သည်။

Investment in Myanmar Agro Alliance Terminal Co., Ltd (MAAT)

MAGDPL has also invested in Myanmar Agro Alliance Terminal Co., Ltd (MAAT), in collaboration with: Myanmar Edible Oil Industrial Public Co., Ltd. (MEICO), a public company led by the Myanmar Edible Oil Dealers and Manufacturers Association. Myanmar Agribusiness Public Co., Ltd., a public company led by the Myanmar Rice Federation. This alliance was formed to invest in and implement port-related businesses on Plots **27** and **28** in Thilawa. MAGDPL holds an ownership share of **33.33%** in MAAT.

Vision & Mission



Stability

မြန်မာ့လယ်ယာကဏ္ဍကို အသွင်
ကူးပြောင်းရေး၊ ရေရှည်တည်တံ့
ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို
မြှင့်တင်ရန်နှင့် နိုင်ငံတကာ
ကုန်သွယ်မှုနှင့် ထောက်ပံ့
ပို့ဆောင်ရေးဆိုင်ရာ စံနှုန်းသစ်များ
သတ်မှတ်ရေးတွင် အဓိက
တွန်းအားတစ်ရပ်ဖြစ်လာစေရန်။



Cost reduction

တောင်သူများ စိုက်ပျိုးထုတ်လုပ်
သည့် လယ်ယာထွက်ကုန်သီးနှံ များ
ထွက်ရှိရာဒေသမှသည်
ပြည်ပတင်ပို့ သည်အထိ အဆင့်ဆင့်
လုပ်ဆောင်နေရသည့်
သို့လှောင်ထိန်းသိမ်းကိုင်တွယ်မှု၊
သယ်ယူပို့ဆောင်မှု အဆင့်များ
အနိမ့်ဆုံးသို့ လျော့ကျစေ၍
တောင်သူများ၏ ထုတ်လုပ်မှု စရိတ်
အား တစ်ဖက်တစ်လမ်းမှ
သက်သာစေရန်။



Market Transformation

အစုရှယ်ယာထည့်ဝင်ထားသူတို့၏
ရေရှည်အကျိုးစီးပွားဖြစ်ထွန်း
ရေးအတွက် တည်ငြိမ်ခိုင်ခံ့သည့်
အာမခံ ချက်ရှိသည့်၊ တိုင်းပြည်
ဖွံ့ဖြိုးရေးကို အထောက်အကူပြုသည့်
လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ -
ဆောင်ရွက်ရန်။
တောင်သူများ စိုက်ပျိုးထုတ်လုပ်
သည့် လယ်ယာထွက်ကုန်သီးနှံ
များအား
ပြည်တွင်း၌လည်းကောင်း၊
ပြည်ပသို့လည်းကောင်း ရောင်း
ဝယ်ဖောက်ကားရာတွင် သမားရိုးကျ
ရောင်းဝယ်မှုပုံစံမှ
နိုင်ငံတကာအဆင့် စည်းမျဉ်း
စည်းကမ်းဖြင့် ရောင်းဝယ်မှုပုံစံသို့
ပြောင်းလဲရန်။

Core Values



သက်ဆိုင်သူအားလုံးအတွက် ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် သာယာဝပြောရေးကို အာမခံသည့် ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသော အလေ့အကျင့်များကို ဆောင်ရွက်ခြင်း။



ကုန်ထုတ်စွမ်းအား စွမ်းဆောင်ရည်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ဆန်းသစ်သော အဖြေများကို စဉ်ဆက်မပြတ် ရှာဖွေအကောင်အထည်ဖော် ဆောင်ရွက်ခြင်း။



လုပ်ငန်းဆောင်ရွက်မှုများနှင့် အပြန်အလှန်ဆက်ဆံမှုအားလုံးတွင် ကျင့်ဝတ် သိက္ခာနှင့် ပွင့်လင်းမြင်သာမှု၏ အမြင့်ဆုံးစံနှုန်းများကို လိုက်နာခြင်း။



ဘုံရည်မှန်းချက်များနှင့် အပြန်အလှန်အောင်မြင်မှုရရှိရန် လယ်သမားများ၊ အစုရှယ်ယာရှင်များနှင့် အခြားသက်ဆိုင်သူများနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း။




ရင်းနှီးမြှုပ်နှံမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးမှသည် အမြင့်ဆုံးအရည်အသွေးနှင့် ဝန်ဆောင်မှုစံနှုန်းများကို သေချာစေရန် လုပ်ငန်းလည်ပတ်မှုအားလုံးတွင် ထူးချွန်ရန် ကြိုးပမ်းခြင်း။



အခြေခံအဆောက်အအုံ၊ နည်းပညာနှင့် အလေ့အကျင့်များတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် စီးပွားရေးနှင့် လူမှုရေးတိုးတက်မှုကို တွန်းအားပေးခြင်း။

ORGANIZATIONAL STRUCTURAL



ဒါရိုက်တာအဖွဲ့ဝင်များ (Board of Directors Profile)

U Tun Lwin

Chairman

Date of Appointment: 11 September 2012

Last Re-elected: 23 December 2025



ဦးထွန်းလွင်သည် ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ပါသည်။ ဦးထွန်းလွင်သည် Shwe Me Group of Companies ၏ မန်နေဂျင်းဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါသည်။ Shwe Me Group of Companies သည် ၂၆-၄-၁၉၉၅ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပါသည်။

ဦးထွန်းလွင်သည် Myanmar Thilawa SEZ Holding Public Co., Ltd. (MTSH) တွင် ဒုတိယဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ Myanmar National Telecom Holdings Public Co., Ltd. (MNTH) တွင် ဒါရိုက်တာအဖြစ် လည်းကောင်း၊ Myanmar Agribusiness Public Co., Ltd. (MAPCO) တွင် ဒါရိုက်တာအဖြစ်လည်းကောင်း၊ National Resources Development Co., Ltd. တွင် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ SCG-Shwe Me Logistics (Myanmar) Co., Ltd. ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ I C P Shwe Me Fertilizer Co., Ltd. တွင် ဒါရိုက်တာ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

ဦးထွန်းလွင်သည် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ ဒုတိယဥက္ကဋ္ဌ၊ UMFCCI တွင် အလုပ်အမှုဆောင်နှင့် Myanmar-Japan Friendship Association တွင် ဘဏ္ဍာရေးမှူး အဖြစ်လည်းကောင်း တာဝန် ယူထားပါသည်။

ဦးထွန်းလွင်ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများသည် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ပြည်တွင်း/ ပြည်ပ ရောင်းဝယ်တင်ပို့ခြင်းလုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် အထွေထွေ ကုန်စည်များ တင်သွင်းဖြန့်ဖြူးခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုပေးခြင်းနှင့် ကျွန်းစိုက်ခင်းများထူထောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သည့် ကုမ္ပဏီများဖြစ်ကြပါသည်။

ဦးထွန်းလွင်သည် ၁၉၉၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.Sc (Chemistry) ဘွဲ့ဖြင့် အောင်မြင်ခဲ့ပါသည်။



Dr. Maung Maung Aye

Managing Director

Date of Appointment: 11 September 2012

Last Re-elected: 20 December 2023

ဒေါက်တာမောင်မောင်အေးသည် Moe Htet Gabar Co., Ltd ၏ founder နှင့် shareholder တစ်ဦး ဖြစ်ပါသည်။ မိုးထက်ကမ္ဘာ ကုမ္ပဏီလီမိတက်သည် ၇-၆-၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။

ဒေါက်တာမောင်မောင်အေးသည် Golden Wax Co., Ltd, Lwin Oo Htwe Trading Co., Ltd နှင့် Moe Power Trading Co., Ltd တို့၏ founder နှင့် shareholder တစ်ဦးဖြစ်ပါသည်။

ဒေါက်တာမောင်မောင်အေးသည် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ ဗဟို အလုပ် အမှုဆောင်ဖြစ်ပါသည်။

ဒေါက်တာမောင်မောင်အေး ပါဝင်ဆောင်ရွက်နေသည့် ကုမ္ပဏီများသည် ပဲ၊ ပြောင်းစသည့် လယ်ယာ စိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပတင်ပို့ခြင်း၊ ဆောက်လုပ်ရေးနှင့်အိမ်ဆောက်ပစ္စည်းများ၊ ဖယောင်း ကုန်ကြမ်းများ၊ ဓာတ်မြေဩဇာနှင့် တာယာများ လက်လီလက်ကား တင်သွင်း ဖြန့်ဖြူးခြင်း စသည့် စီးပွားရေး ကဏ္ဍမျိုးစုံ တွင် လုပ်ငန်းများ ဆောင်ရွက်ပါသည်။

ဒေါက်တာမောင်မောင်အေးသည် ၁၉၉၃ ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ်မှ M.B.,B.S ဘွဲ့ဖြင့် အောင်မြင် ခဲ့ပါသည်။

U Toe Aung Myint

Independent Director

Date of Appointment: 16 December 2019

Last Re-elected: 23 December 2025



ဦးတိုးအောင်မြင်သည် ကုမ္ပဏီတွင် လွတ်လပ်သောဒါရိုက်တာဖြစ်ပါသည်။ ဦးတိုးအောင်မြင်သည် မြန်မာ နိုင်ငံသားများဘဏ် (MCB) တွင် ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသူဖြစ်ပါသည်။ Myanmar Thilawa SEZ Holding Public Co., Ltd. (MTSH) တွင် လွတ်လပ်သော ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါသည်။

ဦးတိုးအောင်မြင်သည် ၁၉၈၀ခုနှစ်တွင် သတ္တုတွင်းဝန်ကြီးဌာန၌ ဘူမိဗေဒလက်ထောက် အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၈၁ခုနှစ် မှ ၁၉၈၄ခုနှစ် ထိ ကာကွယ်ရေးဝန်ကြီးဌာနတွင် အရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့ ပါသည်။ ၁၉၈၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတွင် (၃၃)နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့ပြီး အမြဲတမ်းအတွင်းဝန် အဆင့်ဖြင့် သက်ပြည့်အငြိမ်းစားယူခဲ့ပါသည်။ ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ မြန်မာ နိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် (MIC)တွင် ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပါသည်။

ဦးတိုးအောင်မြင်ကို ၁၉၅၈ခုနှစ်တွင် မွေးဖွားခဲ့ပြီး ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ သိပ္ပံဘွဲ့(ဘူမိဗေဒ)ကို ၁၉၇၉ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပေးအပ်သော စီမံခန့်ခွဲမှုလေ့ကျင့်ရေးသင်တန်း ဆင်းလက်မှတ်ကို ၁၉၈၇ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ထိုင်းနိုင်ငံ Mekong Institute မှ ပေးအပ်သော Certificate of Enterprise Reform for the GMS ကို ၂၀၀၂ ခုနှစ်တွင် လည်းကောင်း၊ Leadership for Competitive Enterprise system in the GMS ကို ၂၀၀၄ ခုနှစ်တွင် လည်းကောင်း အသီးသီးရရှိခဲ့ပါသည်။ ထို့အပြင် စင်္ကာပူနိုင်ငံ TDB မှပေးအပ်သော Certificate of Export Market Development Programme ကို ၁၉၉၉ ခုနှစ်တွင်လည်းကောင်း၊ Teamsek Foundation မှပေးအပ်သော Certificate of Global Supply Chain Policy for Senior Officer Course ကို ၂၀၁၂ ခုနှစ်တွင်လည်းကောင်း၊ Civil Service College Singapore မှပေးအပ်သော Certificate of International Governance and Public Administration Programme ကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ပေးအပ်သော Diploma in IERD ကို ၂၀၁၇ ခုနှစ်တွင် အသီးသီးရရှိခဲ့ပါသည်။



U Htay Chun

Independent Director

Date of Appointment: 10 November 2024

Last Re-elected: 23 December 2025

ဦးဌေးချွန်သည် ကုမ္ပဏီတွင် လွတ်လပ်သောဒါရိုက်တာ တစ်ဦးဖြစ်ပါသည်။

ဦးဌေးချွန်သည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စီမံကိန်း ရေးဆွဲရေး ဦးစီးဌာန တွင် ၁၉၇၂ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ လုပ်သက် (၂၂) နှစ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနတွင် ၁၉၉၄ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ လုပ်သက် (၁၆)နှစ် တာဝန်ထမ်းဆောင်ခဲ့ ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးဖြင့် ၂၀၁၀ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပါသည်။ ဦးဌေးချွန်သည် စုစုပေါင်း လုပ်သက် (၃၈)နှစ် နိုင်ငံ့ဝန်ထမ်းအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူခဲ့ပြီးနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်တွင် ကော်မရှင်အဖွဲ့ဝင်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၈)နှစ်၊ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံကော်မရှင်တွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ (၅)နှစ်၊ ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။

ဦးဌေးချွန်သည် Myanmar Thilawa SEZ Holding Public Co., Ltd. (MTSH), မြန်မာနိုင်ငံသားများဘဏ် လီမိတက် (MCB) နှင့် Myanmar Agro Exchange Public Co., Ltd. (MAEX) တို့တွင် လွတ်လပ်သော ဒါရိုက်တာ တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသည်။

ဦးဌေးချွန်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B. Econ (စာရင်းအင်းပညာ) ဘွဲ့ကို ၁၉၇၁ ခုနှစ် တွင်လည်းကောင်း၊ စီးပွားရေး စီမံကိန်း ဒီပလိုမာကို ၁၉၇၉ ခုနှစ်တွင်လည်းကောင်း ရရှိခဲ့ပြီး ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြု မှတ်ပုံတင်ရှေ့နေလက်မှတ်ကို ၁၉၈၁ ခုနှစ်တွင် ရရှိခဲ့ပါသည်။

U Ohn Saing

Director

Date of Appointment: 11 September 2012

Last Re-elected: 10 November 2024



ဦးအုန်းဆိုင်သည် ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်ပါသည်။ ဦးအုန်းဆိုင်သည် NEW GOLDEN GATE (1991) CO., LTD. ၏ အဖွဲ့ဝင် ဒါရိုက်တာ တစ်ဦးဖြစ်ပါသည်။ NEW GOLDEN GATE (1991) CO., LTD. ကို ၀၅-၁၂-၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။

ဦးအုန်းဆိုင်သည် SHWE TAW WIN INTERNATIONAL TRADING CO., LTD. နှင့် STAR UNION INVESTMENT LTD. တို့တွင် မန်နေဂျင်းဒါရိုက်တာ အဖြစ်တာဝန်ယူလုပ်ကိုင်လျက်ရှိပါသည်။

ဦးအုန်းဆိုင်သည် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်း၏ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ လှိုင်သာယာစက်မှုဇုံ (၁၂၊၃၊၄၊၆၊၇) တို့၏ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) တို့တွင် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက် ရှိပါသည်။

ဦးအုန်းဆိုင် ပါဝင်ဆောင်ရွက်နေသည့် ကုမ္ပဏီများသည် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များကို သန့်စင် ကြိုတ်ခွဲ၍ ပြည်ပတင်ပို့ခြင်း၊ အစားအသောက်ကုန်ကြမ်းများနှင့် အထွေထွေကုန်စည်များ တင်သွင်းဖြန့်ဖြူးခြင်း၊ ကိုယ်ပိုင်စိုက်ပျိုးလယ်ယာတွင် စပါးနှင့်ပဲ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်နေပါသည်။



U Min Ko OO

Director

Date of Appointment: 11 September 2012

Last Re-elected: 23 December 2025

ဦးမင်းကိုဦးသည် ကုမ္ပဏီတွင် အဖွဲ့ဝင်ဒါရိုက်တာ (BOD) တစ်ဦးဖြစ်ပါသည်။

ဦးမင်းကိုဦးသည် LL-B (ဥပဒေဘွဲ့) ကို ၁၉၈၆ ခုနှစ် တွင် ရရှိခဲ့ပြီး Ngwe Moe Family Co., Ltd. ၏ Managing Director ဖြစ်သည်။ Ngwe Moe Family Co., Ltd. သည် နှစ် (၃၀)ကျော် သက်တမ်းရှိကုမ္ပဏီဖြစ်ပြီး မတ်ပဲ (Urad) နှင့် အခြားသောပဲအမျိုးအစားများကို ပြည်ပသို့တင်ပို့ နေသော Export Company တစ်ခုဖြစ်ပါသည်။

ဦးမင်းကိုဦးသည် Myat Noe Oo Co., Ltd. နှင့် Oak Thar Oo Bean Specialized Co., Ltd. တို့၏ Managing Director တစ်ဦးလည်းဖြစ်သည်။

ဦးမင်းကိုဦးသည် လက်ရှိတွင် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း ၏ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူထမ်းဆောင်လျက်ရှိပါသည်။

U Sai Ba Nyan

Director

Date of Appointment: 11 September 2012

Last Re-elected: 20 December 2023



ဦးစိုင်းဘဉာဏ်သည် ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပါသည်။ ဦးစိုင်းဘဉာဏ်သည် Maou Oak Shaung International Co., Ltd. တွင် Managing Director အဖြစ် ဆောင်ရွက်နေပါသည်။ Maou Oak Shaung International Co., Ltd. သည် ၂၀၀၁ ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။

ဦးစိုင်းဘဉာဏ်သည် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းတွင် ဗဟိုအလုပ်အမှုဆောင် အဖြစ် လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် ဗဟိုအလုပ်အမှုဆောင်အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

ဦးစိုင်းဘဉာဏ်သည် ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း နှင့် အခြားသော ပဲမျိုးမျိုးကို ပြည်ပနိုင်ငံများသို့ တင်ပို့နေသော လုပ်ငန်းကို စီမံဆောင်ရွက်နေသူဖြစ်ပါသည်။

ဦးစိုင်းဘဉာဏ်သည် B.A(Agri) ဘွဲ့ရရှိခဲ့ပြီးဖြစ်ပါသည်။



U Hla Oo

Director

Date of Appointment: 11 September 2012

Last Re-elected: 10 November 2024

ဦးလှဦးသည် ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်ပါသည်။ ဦးလှဦးသည် Good Brothers’ Group of Companies ၏ Founder တစ်ဦးဖြစ်ပြီး Good Brothers’ Co., Ltd. ကို ၂-၉-၁၉၉၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပါသည်။

ဦးလှဦးသည် Good Brothers’ Co., Ltd. တွင် ဒါရိုက်တာအဖြစ်လည်းကောင်း၊ Good Brothers Machineries Co., Ltd. တွင် မန်နေဂျင်းဒါရိုက်တာအဖြစ်လည်းကောင်း၊ Good Brothers’ (Chemical) Co., Ltd. တွင် မန်နေဂျင်းဒါရိုက်တာအဖြစ်လည်းကောင်း၊ Good Brothers’ Microfinance Co., Ltd. တွင် မန်နေဂျင်း ဒါရိုက်တာအဖြစ် လည်းကောင်း၊ United Agricultural Products Processing and Trading Co., Ltd. တွင် မန်နေဂျင်းဒါရိုက်တာအဖြစ် လည်းကောင်း၊ Kubota (G.B.S) Co., Ltd. တွင် မန်နေဂျင်းဒါရိုက်တာ အဖြစ်လည်းကောင်း၊ Zoomlion (Myanmar) Co., Ltd. တွင် မန်နေဂျင်းဒါရိုက်တာအဖြစ်လည်းကောင်း၊ V S K International Co., Ltd. တွင် ဒါရိုက်တာအဖြစ်လည်းကောင်း၊ Power Winner (PW) Co., Ltd. တွင် ဒါရိုက်တာ အဖြစ်လည်းကောင်း၊ Good Brothers’ Life Insurance Agent Co., Ltd. တွင် မန်နေဂျင်းဒါရိုက်တာအဖြစ် လည်းကောင်း၊ Good Brothers’ General Insurance Agent Co., Ltd. တွင် မန်နေဂျင်းဒါရိုက်တာအဖြစ် လည်းကောင်း၊ G.B.S Agricultural Services Public Co., Ltd. တွင် ဒါရိုက်တာအဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်နေပါသည်။

ဦးလှဦးသည် GGI Insurance Myanmar Co., Ltd. တွင်လည်း ဒါရိုက်တာတစ်ဦးဖြစ်ပါသည်။ ဦးလှဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ဘဏ္ဍာရေးမှူးအဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံပျံ့နှံ့၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းတွင် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်နေပါသည်။

ဦးလှဦး ပါဝင်ဆောင်ရွက်နေသည့် ကုမ္ပဏီများသည် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များကို ပြည်ပ တင်ပို့ခြင်း၊ လယ်ယာသုံးစက်ကရိယာများထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း၊ အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိပါသည်။ ဦးလှဦးသည် Yangon Technological University တွင် ဒုတိယနှစ်အထိ လည်းကောင်း၊ BTEC Level 7 Extended Diploma in Strategic Management Leadership (Person, UK) MBA အားလည်းကောင်း ရရှိခဲ့ပါသည်။

U Zaw Myo Min

Director

Date of Appointment: 11 September 2012

Last Re-elected: 20 December 2023



ဦးဇော်မျိုးမင်းသည် ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပါသည်။ ဦးဇော်မျိုးမင်းသည် Diamond Century Co., Ltd. တွင် Managing Director အဖြစ် ဆောင်ရွက်နေပါသည်။ Diamond Century Co., Ltd. သည် ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။

ဦးဇော်မျိုးမင်းသည် Han Yadanar Tin Co., Ltd. နှင့် Ngwe Kyei Oo Co., Ltd. တို့တွင်လည်း Managing Director အဖြစ်ဆောင်ရွက်လျက်ရှိပါသည်။

ဦးဇော်မျိုးမင်းသည် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းတွင် တွဲဖက်ဘဏ္ဍာရေး မှူးအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

ဦးဇော်မျိုးမင်းသည် ပဲတီစိမ်း၊ မတ်ပဲနှင့် အခြားသော ပဲမျိုးမျိုးကို ပြည်ပနိုင်ငံများသို့ တင်ပို့နေသော လုပ်ငန်းကို စီမံဆောင်ရွက်နေသူဖြစ်ပါသည်။

ဦးဇော်မျိုးမင်းသည် Diploma in EC ဘွဲ့ရရှိခဲ့ပြီးဖြစ်ပါသည်။



U Thein Win

Director

Date of Appointment: 11 September 2012

Last Re-elected: 23 December 2025

ဦးသိန်းဝင်းသည် ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပါသည်။ ဦးသိန်းဝင်းသည် Sein Htan Pin Co., Ltd. တွင် ဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်နေပါသည်။ Sein Htan Pin Co., Ltd. သည် ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။

ဦးသိန်းဝင်းသည် Stone Gate Empire Co., Ltd. တွင် Managing Director အဖြစ် ဆောင်ရွက်နေပါသည်။

ဦးသိန်းဝင်းသည် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းတွင် ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

ဦးသိန်းဝင်းသည် ပဲတီစိမ်း၊ မတ်ပဲနှင့် အခြားသော ပဲမျိုးမျိုးကို ပြည်ပနိုင်ငံများသို့ တင်ပို့နေသော လုပ်ငန်းကို စီမံဆောင်ရွက်နေသူဖြစ်ပါသည်။

ဦးသိန်းဝင်းသည် ဥပဒေဘွဲ့ရရှိခဲ့ပြီးဖြစ်ပါသည်။

U Maung Maung Tin

Director

Date of Appointment: 11 September 2012

Last Re-elected: 23 December 2025



ဦးမောင်မောင်တင်သည် ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပါသည်။ ဦးမောင်မောင်တင်သည် All States International Co., Ltd. တွင် Managing Director အဖြစ် ဆောင်ရွက်နေပါသည်။ All States International Co., Ltd. သည် ၁၉၉၁ ခုနှစ်မှစတင်၍ နှစ်ပေါင်း (၃၃) နှစ်ကြာ သက်တမ်းရှိသော ကုမ္ပဏီဖြစ်ပါသည်။

ဦးမောင်မောင်တင်သည် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းတွင် ဒုတိယဥက္ကဋ္ဌ တာဝန် ယူ ဆောင်ရွက်လျက်ရှိပါသည်။

ဦးမောင်မောင်တင်သည် ပဲတီစိမ်း၊ မတ်ပဲနှင့် အခြားသော ပဲမျိုးမျိုးကို ပြည်ပနိုင်ငံများသို့ တင်ပို့နေသော လုပ်ငန်း ကို စီမံဆောင်ရွက်နေသူဖြစ်ပါသည်။

ဦးမောင်မောင်တင်သည် ၁၉၈၃ ခုနှစ် B.E (Civil) အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပြီး ဖြစ်ပါသည်။



U San Nyein

Director

Date of Appointment: 11 September 2012

Last Re-elected: 10 November 2024

ဦးစန်ငြိမ်းသည် ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပါသည်။ ဦးစန်ငြိမ်းသည် Ka Ba Kyaw Trading Co., Ltd. တွင် Managing Director အဖြစ် ဆောင်ရွက်နေပါသည်။ Ka Ba Kyaw Trading Co., Ltd. သည် ၁၄-၁၁-၁၉၉၁ ခုနှစ်မှစတင်၍ နှစ်ပေါင်း (၂၄) နှစ်ကြာ သက်တမ်းရှိသော ကုမ္ပဏီဖြစ်ပါသည်။

ဦးစန်ငြိမ်းသည် ရေသန့်စက်နှင့် ရေသန့်စက်အပိုပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ပီနီအိတ်ခွံ များ ထုတ်လုပ်ရောင်းချမှု လုပ်ငန်းများကို အဓိကထား စီမံဆောင်ရွက်နေသူဖြစ်ပါသည်။

U Wunna Khine

Director

Date of Appointment: 20 December 2019

Last Re-elected: 23 December 2025



ဦးဝဏ္ဏခိုင်သည် ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပါသည်။ ဦးဝဏ္ဏခိုင်သည် Eden Group Co., Ltd. ၏ မန်နေဂျင်းဒါရိုက်တာတစ်ဦးလည်းဖြစ်ပါသည်။ Eden Group Co., Ltd. ကို (၂၅-၉-၁၉၉၁) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။

ဦးဝဏ္ဏခိုင်သည် Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH) တွင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေပါသည်။ ဦးဝဏ္ဏခိုင်သည် Eden Group Co., Ltd. ၏ ညီနောင်ကုမ္ပဏီများဖြစ်သည့် Eden Energy & Natural Resources Development Co., Ltd. တွင် ဥက္ကဋ္ဌအနေဖြင့်လည်းကောင်း၊ Gold Delta Co., Ltd. တွင် ဒုတိယဥက္ကဋ္ဌအနေဖြင့်လည်းကောင်း၊ Denko Trading Co., Ltd. တွင် မန်နေဂျင်းဒါရိုက်တာအနေဖြင့်လည်းကောင်း၊ Denko Petro Chemical Management Co., Ltd. တွင် မန်နေဂျင်းဒါရိုက်တာအနေဖြင့်လည်းကောင်း၊ Silver Star Banner Co., Ltd. တွင် မန်နေဂျင်းဒါရိုက်တာအနေဖြင့်လည်းကောင်း၊ Eden Hotels & Resorts Co., Ltd. တွင် ဒါရိုက်တာအနေဖြင့်လည်းကောင်း၊ Eden Engineering & Construction Co., Ltd. တွင် ဒါရိုက်တာ အနေဖြင့် လည်းကောင်း၊ Eden Technologies Co., Ltd. တွင် ဒါရိုက်တာအနေဖြင့် လည်းကောင်း တာဝန်ထမ်းဆောင် လျက်ရှိပါသည်။

ဦးဝဏ္ဏခိုင်သည် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ တစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တွင် ဗဟိုအလုပ်အမှုဆောင်နှင့် မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်းတွင် တွဲဖက် ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ဦးဝဏ္ဏခိုင်သည် ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများ၊ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်း၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသည့် လုပ်ငန်းနှင့် စွမ်းအင်လုပ်ငန်းများ စသည့်နယ်ပယ်အသီးသီးတွင် နှစ်ပေါင်း(၂၀)ကျော် အတွေ့အကြုံရှိသည့် အကြီးတန်းစီမံခန့်ခွဲသူတစ်ဦးဖြစ်ပါသည်။

ဦးဝဏ္ဏခိုင်သည် B.Sc (Geology) ဘွဲ့အား ရန်ကုန်တက္ကသိုလ်မှရရှိခဲ့ပါသည်။



U Myint Zaw

Director

Date of Appointment: 11 September 2012

Last Re-elected: 10 November 2024

ဦးမြင့်ဇော်သည် ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပါသည်။ ဦးမြင့်ဇော်သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် အတွေ့အကြုံ အနှစ် ၂၀ ကျော်ရှိ သည့် လုပ်ငန်းကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။ သူသည် လက်ရှိတွင် Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH) နှင့် MTSH၏ လက်အောက်ခံ ကုမ္ပဏီခွဲ တစ်ခုဖြစ်သော Thilawa Property Development Co., Ltd တို့တွင် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ဦးမြင့်ဇော်သည် ကုန်သွယ်မှု လုပ်ငန်းများဖြစ်သည့် လယ်ယာထွက်ကုန်နှင့် စားအုန်းဆီလုပ်ငန်း၊ ယာဉ်အပိုပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် မြေယာဖွံ့ဖြိုးရေးလုပ်ငန်းများစသည့် လုပ်ငန်းနယ်ပယ်များစွာကို ပါဝင်ခဲ့ပါသည်။ ထို့အပြင် စက်ရုံငှားရမ်းခြင်းလုပ်ငန်း၊ လူနေအဆောက်အအုံ စီမံကိန်းလုပ်ငန်းများ၊ ဟိုတယ်နှင့် ယာဉ် အပိုပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းနယ်ပယ်တို့နှင့် ပတ်သက်၍ အတွေ့အကြုံရင့်သန်သူ တစ်ဦးလည်း ဖြစ်ပါသည်။

ဦးမြင့်ဇော်သည် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စံနှုန်းမီလုပ်ထုံးလုပ် နည်းအသစ်များ (SOP) သတ်မှတ်ခြင်း၊ ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများ (company rules and policy) ၊ အဝယ်တော်ကိစ္စရပ်များ (procurement)နှင့် ပတ်သက်သော မူဝါဒများချမှတ်ခြင်းများ စသည့် ကော်ပိုရိတ် စီမံခန့်ခွဲရေး (corporate governance) တို့တွင်လည်း အတွေ့အကြုံရှိသူတစ်ဦး ဖြစ်ပါသည်။

ဦးမြင့်ဇော်သည် ရန်ကုန်တက္ကသိုလ်မှ B.Sc (Chemistry) ဘွဲ့၊ University of Thai Chamber of Commerce မှ Master of Business Administration (MBA)ဘွဲ့၊ ရန်ကုန်တက္ကသိုလ်မှ Diploma in Business Law (DBL) တို့ကိုရရှိခဲ့ပြီး၊ Singapore Management University (SMU) နှင့် မြန်မာဒါရိုက်တာများ အင်စတီကျု (MIOD)တို့မှ ပူးပေါင်း ဖွဲ့စည်းထားသော မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးကျင်းပသည့် Myanmar Directorship Certification ကို တက်ရောက် ထားသူတစ်ဦးလည်းဖြစ်ပါသည်။

U Soe Paing

Director

Date of Appointment: 11 September 2012

Last Re-elected: 23 December 2025



ဦးစိုးပိုင်သည် ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပါသည်။ ဦးစိုးပိုင်သည် Paing Family International Co., Ltd. ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်ပါသည်။ Paing Family International Co., Ltd. သည် ၅-၈-၂၀၀၄ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပါသည်။

ဦးစိုးပိုင်သည် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းတွင် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါ သည်။

ဦးစိုးပိုင် ပါဝင်ဆောင်ရွက်နေသည့် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပတင်ပို့ခြင်း၊ ဆောက်လုပ် ရေးပစ္စည်းများနှင့် အထွေထွေကုန်စည်များ တင်သွင်း ဖြန့်ဖြူးခြင်း အပါအဝင် စီးပွားရေးကဏ္ဍမျိုးစုံတွင် လုပ်ငန်းများ ဆောင်ရွက်ပါသည်။



U Naing Moe

Director

Date of Appointment: 11 September 2012

Last Re-elected: 20 December 2023

ဦးနိုင်မိုးသည် ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပါသည်။ ဦးနိုင်မိုးသည် Shwe Me Group of Companies ၏ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါသည်။ Shwe Me Group of Companies သည် ၂၆-၄-၁၉၉၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပါသည်။

ဦးနိုင်မိုးသည် SCG-Shwe Me Logistics (Myanmar) Co., Ltd. နှင့် I C P Shwe Me Fertilizer Co., Ltd. တို့၏ ဒါရိုက်တာလည်း ဖြစ်ပါသည်။

ဦးနိုင်မိုး ပါဝင်ဆောင်ရွက်နေသည့် ကုမ္ပဏီများသည် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ပြည်တွင်း/ ပြည်ပ ရောင်းဝယ်တင်ပို့ခြင်း၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် အထွေထွေကုန်စည်များ တင်သွင်းဖြန့်ဖြူးခြင်း၊ ထောက်ပံ့ပို့ ဆောင်ရေးဝန်ဆောင်မှုပေးခြင်းနှင့် ကျွန်းစိုက်ခင်းများ ထူထောင်ခြင်းအပါအဝင် စီးပွားရေး ကဏ္ဍမျိုးစုံတွင် လုပ်ငန်း များဆောင်ရွက်ပါသည်။

ဦးနိုင်မိုး သည် ၁၉၉၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.Sc (Chemistry) ဘွဲ့ဖြင့် အောင်မြင်ခဲ့ပါသည်။

U Aung Naing

Director

Date of Appointment: 11 September 2012

Last Re-elected: 10 November 2024



ဦးအောင်နိုင်သည် ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပါသည်။ ဦးအောင်နိုင်သည် Myanmar Pumin Co., Ltd.၏ မန်နေဂျင်းဒါရိုက်တာဖြစ်ပြီး Myanmar Pumin Co., Ltd. အား ၁၄-၁-၂၀၀၄ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပါသည်။

ဦးအောင်နိုင်သည် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းတွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

ဦးအောင်နိုင် ပါဝင်ဆောင်ရွက်နေသည့် ကုမ္ပဏီသည် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပတင်ပို့ခြင်းလုပ်ငန်းများဆောင်ရွက်ပါသည်။

ဦးအောင်နိုင်သည် ၁၉၉၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.Sc (Physics) ဘွဲ့ဖြင့် အောင်မြင်ခဲ့ပါသည်။



U Soe Aung

Director

Date of Appointment: 11 September 2012

Last Re-elected: 20 December 2023

ဦးစိုးအောင်သည် ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပါသည်။ ဦးစိုးအောင် Soe Aung Trading Co., Ltd. ၏ မန်နေဂျင်းဒါရိုက်တာဖြစ်ပြီး Soe Aung Trading Co., Ltd. သည် ၉-၃-၂၀၀၁ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပါသည်။

ဦးစိုးအောင်သည် Baho Pipe Trading လုပ်ငန်းကို ၁၉၉၆ ခုနှစ်မှစတင်၍ လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါသည်။

ဦးစိုးအောင် ပါဝင်ဆောင်ရွက်နေသည့် Soe Aung Trading Co., Ltd. သည် ပဲအမျိုးမျိုးကို ပြည်ပသို့ တင်ပို့ပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ပြန်လည်တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

U Thein Han

Director

Date of Appointment: 11 September 2012

Last Re-elected: 20 December 2023



ဦးသိန်းဟန်သည် ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပါသည်။ ဦးသိန်းဟန်သည် Excel Co., Ltd. ၏ မန်နေဂျင်း ဒါရိုက်တာတစ်ဦးလည်းဖြစ်ပါသည်။ Excel Co., Ltd. သည် ၄-၁၁-၁၉၉၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ ပါသည်။

ဦးသိန်းဟန်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဖြစ်ပါသည်။

ဦးသိန်းဟန် ပါဝင်ဆောင်ရွက်နေသည့် Excel Co., Ltd. သည် ပဲမျိုးစုံ၊ နှမ်းစသည့် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ ပြည်ပတင်ပို့ခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

ဦးသိန်းဟန်သည် ၁၉၉၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.Sc (Physics) ဘွဲ့ဖြင့် အောင်မြင်ခဲ့ပါသည်။



U Aung Win

Director

Date of Appointment: 11 September 2012

Last Re-elected: 20 December 2023

ဦးအောင်ဝင်းသည် ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပါသည်။ ဦးအောင်ဝင်းသည် Myint Myat Htut Khaung International Group ၏ Group CEO တစ်ဦးလည်းဖြစ်ပါသည်။ Myint Myat Htut Khaung International Co., Ltd. ကို ၁၆-၅-၂၀၁၂ တွင် စတင်တည်ထောင်ခဲ့ပါသည်။

ဦးအောင်ဝင်းသည် BaobaBed Hospitality Co., Ltd. ၏ Founder & Director တစ်ဦးလည်း ဖြစ်ပါသည်။

ဦးအောင်ဝင်းသည် Myanmar Ahla Art Co., Ltd. ၏ Founder & Director တစ်ဦးဖြစ်ပါသည်။

ဦးအောင်ဝင်းသည် Myanmar POL Co., Ltd. ၏ ဒါရိုက်တာတစ်ဦးဖြစ်ပါသည်။ ဦးအောင်ဝင်း သည် IKBZ Insurance Co., Ltd. ၏ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါသည်။

ဦးအောင်ဝင်း ပါဝင်ဆောင်ရွက်နေသော ကုမ္ပဏီများသည် စက်သုံးဆီများကို ပြည်ပမှ မှာယူတင်သွင်း ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ၊ မြန်မာ့အနုပညာ ပန်းချီ လုပ်ငန်းများနှင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပသို့ တင်ပို့ခြင်း လုပ်ငန်းများ အပါအဝင် စီးပွား ရေးကဏ္ဍမျိုးစုံတွင် လုပ်ငန်းများဆောင်ရွက်လျက်ရှိနေပါသည်။

U Ye Htut

Director

Date of Appointment: 23 December 2025

Last Re-elected: Not Applicable



ဦးရဲထွဋ်သည် ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်ပါသည်။ ဦးရဲထွဋ်သည် Construction, Housing & Infrastructure Development Bank ၏ ဒါရိုက်တာတစ်ဦးဖြစ်ပါသည်။

ဦးရဲထွဋ်သည် National Infrastructure Holdings Co., Ltd., RG Mining & Manufacturing Co., Ltd. နှင့် RG Construction Co., Ltd. တို့၏ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါသည်။

ဦးရဲထွဋ်သည် United Kingdom ရှိ Loughborough University မှ Accounting and Financial Management ဘာသာရပ်ဖြင့် Bachelor of Science (Honours) ဘွဲ့နှင့် University of Warwick ၏ Warwick Business School မှ Master of Business Administration (MBA) ဘွဲ့တို့ကို ရရှိထားသူဖြစ်ပါသည်။ ၎င်း၏ ပညာရေးနောက်ခံသည် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ စာရင်းကိုင်ပညာ၊ စီးပွားရေးမဟာဗျူဟာရေးဆွဲမှုနှင့် အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှုနယ်ပယ်များတွင် ခိုင်မာသော အခြေအမြစ်တစ်ခု အဖြစ် ထောက်ပံ့ပေးနေပါသည်။

၎င်းသည် ဘဏ်လုပ်ငန်းကဏ္ဍတွင် ဆယ်စုနှစ်ကျော် ရှိသူတစ်ဦးဖြစ်ပြီး Construction, Housing & Infrastructure Development Bank (CHIDB) တွင် ဒါရိုက်တာတစ်ဦးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိသည့်အပြင် Chief Operating Officer (COO) အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုသို့ တာဝန်ထမ်းဆောင်စဉ် ဘဏ်၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲခြင်း၊ မူဝါဒနှင့် လုပ်ငန်းစဉ်များ တိုးတက်ကောင်းမွန်စေရေး၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် National Infrastructure Holdings Co., Limited ၏ Executive Director အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး BOT လမ်းမကြီးစီမံကိန်းများနှင့် သတ္တုတူးဖော်ရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ကြီးကြပ်ကွပ်ကဲလျက်ရှိပါသည်။ ယင်းတာဝန်အရ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ စိစစ်အကဲဖြတ်ခြင်း၊ စီမံကိန်းများ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးဖြစ်နိုင်ခြေကို သုံးသပ်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အဓိကသက်ဆိုင်သူများနှင့် ပူးပေါင်းညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

BOARD COMMITTEES



Nomination & Remuneration Committee

U Toe Aung Myint
U Htay Chun
U Ohn Saing
U Min Ko Oo
U Soe Paing



Audit Committee

U Htay Chun
U Hla Oo
U Myint Zaw
U Naing Moe



Risk & Compliance Committee

U Toe Aung Myint
U Htay Chun
U Myint Zaw
U Ye Htut
U Zaw Myo Min

Board of Directors

Nomination & Remuneration Committee

Audit Committee

Risk & Compliance Committee

ဘုတ်ကော်မတီများနှင့် ကော်မတီအဖွဲ့ဝင်များ

(Board of Directors Committee and Committee Members)

MAGDPL အနေဖြင့်

(၁) Nomination & Remuneration Committee

(၂) Audit Committee နှင့်

(၃) Risk & Compliance Committee

ဟု ကော်မတီ (၃) ခု ဖွဲ့စည်းထားပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

(က) **Nomination & Remuneration Committee**

Nomination & Remuneration Committee အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁)	ဦးတိုးအောင်မြင်	ဥက္ကဋ္ဌ
(၂)	ဦးဌေးချွန်	အဖွဲ့ဝင်
(၃)	ဦးအုန်းဆိုင်	အဖွဲ့ဝင်
(၄)	ဦးမင်းကိုဦး	အဖွဲ့ဝင်
(၅)	ဦးစိုးပိုင်	အတွင်းရေးမှူး

Nomination & Remuneration Committee ၏ တာဝန်များမှာ ဒါရိုက်တာသည် အစုရှင်များ၏ ရေရှည် အကျိုးစီးပွားကို မည်မျှ မြှင့်တင်ပေးခဲ့သည်၊ မည်မျှ လုပ်ဆောင်နိုင်သည်ကို မူတည်၍ ဒါရိုက်တာ အမည်စာရင်းကို ပြန်လည်တင်သွင်းခြင်း၊ ကုမ္ပဏီ၏ လုပ်ငန်း သဘာဝအရ ဒါရိုက်တာ၏ အရည်အချင်းကို သတ်မှတ်ခြင်း၊ ဒါရိုက်တာအဖွဲ့၏ အရေအတွက်ကို သတ်မှတ်ခြင်းတို့ကို သုံးသပ်၍ ဒါရိုက်တာအဖွဲ့သို့ တင်ပြခြင်း၊ ဒါရိုက်တာများနှင့် အရေးပါသော အမှုဆောင်များအတွက် အခကြေးငွေဆိုင်ရာ မူဘောင်တစ်ရပ်အား ဘုတ်အဖွဲ့သို့ အကြံ ပြုတင်ပြခြင်း၊ ဒါရိုက်တာတစ်ဦးချင်းစီနှင့် အရေးပါသော အမှုဆောင်တစ်ဦးချင်းစီအတွက် အခကြေးငွေ အတိအကျ သတ်မှတ်ပေးရန်ခြင်း၊ ဒါရိုက်တာကြေး၊ လစာများ၊ ခံစားခွင့်များ၊ ဆုကြေးများ၊ ကြိုတင်သတ်မှတ်ဈေးဖြင့် စတော့ရှယ်ယာ (ဝယ်/ရောင်းရန်) ရွေးချယ်ပိုင်ခွင့်နှင့် ပစ္စည်းအားဖြင့် အကျိုးခံစားခွင့် အပါအဝင်နှင့် ယင်းတို့ချည်းသာ မဟုတ်ဘဲ အခကြေးငွေဆိုင်ရာ ရှုထောင့်အားလုံးကို ဤကုမ္ပဏီ၏ Committee က ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။

Management အတွက် အရာရှိများ ရွေးချယ်ရာတွင် ကုမ္ပဏီ၏ အကျိုးစီးပွားအလို့ငှာ လိုအပ်သော အရည်အချင်းရှိသော အရာရှိများ ခန့်အပ်နိုင်ရေးအတွက်လည်းကောင်း၊ လူမှန် နေရာမှန် တာဝန်ပေးနိုင်ရေးအတွက် လည်းကောင်း ဒါရိုက်တာသို့ သုံးသပ်တင်ပြခြင်း ဖြစ်ပါသည်။

ဒါရိုက်တာတစ်ဦးသည် ၎င်း၏ တာဝန် များကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင် ခြင်း ရှိ/ မရှိ ရွေးချယ်ခန့်အပ်သော ဒါရိုက်တာ တို့အား လိုအပ်သော Professional Education Program များကို ညှိနှိုင်းဆွေးနွေးပြီး စီစဉ် ပေးခြင်းတို့ကို ဆုံးဖြတ်ခြင်းတို့ ဖြစ်ပါသည်။

Committee ဝင်တိုင်းသည် ၎င်းကိုယ် တိုင်၏ စွမ်းဆောင်ရည်ကို အကဲဖြတ်သုံးသပ်ခြင်း (သို့မဟုတ်) ဒါရိုက်တာအဖြစ် အမည်တင်သွင်းခြင်း၊ အကြောင်းငွေ ဆုံးဖြတ်ခြင်းတို့နှင့် ပတ်သက်သော Committee ၏ ဆင်ခြင်သုံးသပ်မှုတွင် ပါဝင်ဆောင်ရွက်ခြင်းမှ လည်းကောင်း၊ ယင်းတို့အတွက် အကြံပြုခြင်းမှ လည်းကောင်း၊ ယင်းတို့ဆိုင်ရာ ဆုံးဖြတ်ချက် တစ်စုံတစ်ခု အလို့ငှာ မဲပေးခြင်းမှလည်းကောင်း ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။

Board Committees and Committee Members

MAGDPL has established three committees and is carrying out its operations through them:

- (1) Nomination & Remuneration Committee
- (2) Audit Committee
- (3) Risk & Compliance Committee

(A) Nomination & Remuneration Committee

The members of the Nomination & Remuneration Committee are as follows:

- (1) U Toe Aung Myint - Chairman
- (2) U Htay Chun - Member
- (3) U Ohn Saing - Member
- (4) U Min Ko Oo - Member
- (5) U Soe Paing - Secretary

The duties of the Nomination Committee are to submit recommendations to the Board of Directors after reviewing and assessing matters such as the re-nomination of directors based on the extent to which a director has promoted and been able to serve the long-term interests of the shareholders, defining the required qualifications of a director according to the nature of the company's business, and determining the size of the Board of Directors.

Regarding management, it is to present recommendations to the Board after assessment in order to appoint officers with the necessary qualifications for the benefit of the company and to assign the right person to the right position.

It is also to decide on coordinating and providing necessary Professional Education Programs for selected and appointed directors, assessing whether a director can effectively implement his/her duties.

Every member of the Nomination Committee shall refrain from participating in the Committee's deliberation regarding the assessment of their own performance or nomination as a director, from making recommendations regarding the same, and from voting for any decision concerning themselves.

(ခ) **Audit Committee**

Audit Committee အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

- | | | |
|-----|------------------|---------------|
| (၁) | ဦးဌေးချွန် | ဥက္ကဋ္ဌ |
| (၂) | ဦးတိုးအောင်မြင့် | အဖွဲ့ဝင် |
| (၃) | ဦးလှဦး | အဖွဲ့ဝင် |
| (၄) | ဦးစန်ငြိမ်း | အဖွဲ့ဝင် |
| (၅) | ဦးမြင့်ဇော် | အတွင်းရေးမှူး |

Audit Committee ၏ တာဝန်များမှာ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများအား ကာကွယ်ရေး၊ လုံလောက်သော ငွေစာရင်းမှတ်တမ်းများကို ထားရှိထိန်းသိမ်းရေး၊ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုများနှင့် ပတ်သက်ပြီး ကောင်းမွန်သော အဖွဲ့အစည်း အုပ်ချုပ်မှုကို ဖော်ဆောင်နိုင်ရန် အစုရှယ်ယာရှင် ရင်းနှီးမြှုပ်နှံသူများ ဆုံးရှုံးမှုမရှိစေရေးအတွက် ဌာနတွင်းဆိုင်ရာ ထိရောက်သော အတွင်းထိန်းချုပ်မှုစနစ်များထားရှိကာ ကုမ္ပဏီ၏ ရည်မှန်းချက်များကို

ပြည့်မီရန်အတွက် Audit Committee က ဘုတ် အဖွဲ့၊ စီမံအုပ်ချုပ်ရေးပိုင်းနှင့် ပြင်ပစာရင်းစစ်များ အကြား စာရင်းစစ်သည့် ကိစ္စများနှင့် ပတ်သက်၍ ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုကို ထားရှိပါသည်။

(B) Audit Committee

The members of the Audit Committee are as follows:

- (1) U Htay Chhun – Chairman
- (2) U Hla Oo – Member
- (3) U Myint Zaw – Member
- (4) U Naing Moe - Member

The duties of the Audit Committee are to establish an effective internal control system within the organization to protect the company's assets, maintain adequate accounting records, implement good corporate governance related to risk management, and prevent loss for shareholders and investors, thereby helping the company achieve its objectives. The Audit Committee serves as a communication channel for audit-related matters between the Board of Directors, management, and external auditors.

(ဂ) Risk & Compliance Committee

Risk & Compliance Committee အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

- | | | |
|-----|------------------|---------------|
| (၁) | ဦးတိုးအောင်မြင့် | ဥက္ကဋ္ဌ |
| (၂) | ဦးဌေးချွန် | အဖွဲ့ဝင် |
| (၃) | ဦးမြင့်ဇော် | အဖွဲ့ဝင် |
| (၄) | ဦးရဲထွဋ် | အဖွဲ့ဝင် |
| (၅) | ဦးဇော်မျိုးမင်း | အတွင်းရေးမှူး |

Risk & Compliance Committee သည် ကုမ္ပဏီ ၏ စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာ၊ မူဘောင်နှင့် မူဝါဒများကို ကြီးကြပ်ရန်၊ ပြန်လည်သုံးသပ်ရန် နှင့် ကုမ္ပဏီသည် သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့် ကျင့်ဝတ်စံနှုန်းများကို လိုက်နာမှုရှိ စေရန် ကြီးကြပ်ရန် တာဝန်ရှိပါသည်။

ကုမ္ပဏီ၏ ရေရှည်မဟာဗျူဟာ ပန်းတိုင်များနှင့် အညီ မည်သည့် စွန့်စားမှုအမျိုးအစားနှင့် မည်မျှအထိ ဆောင်ရွက်နိုင်သည်ကို သတ်မှတ်ရန် ဘုတ်အဖွဲ့အား အကြံပြုခြင်း၊ အဓိက စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုများ၊

ပေါင်းစပ်ဆောင်ရွက်မှုများ သို့မဟုတ် စီမံကိန်းသစ်များ၏ သက်ရောက်မှုများကို သုံးသပ်ပြီး သတ်မှတ်ထားသော ခံယူချက်နှင့် ကိုက်ညီမှုရှိစေရန်၊ Credit Risk, Market Risk, Liquidity Risk တို့ကို ကြီးကြပ်ခြင်း၊ ကုမ္ပဏီအုပ်ချုပ်မှုစံနှုန်းများနှင့် ကျင့်ဝတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော် ခြင်းကို ကြီးကြပ်စစ်ဆေးခြင်း၊ ဆုံးရှုံးနိုင်ခြေစီမံ ခန့်ခွဲမှုနှင့် ကုမ္ပဏီအတွင်း ထိန်းချုပ်မှုစနစ်များကို ထိထိရောက်ရောက်ဖြစ်စေရန်၊ လုပ်ငန်းရည်ရွယ်ချက်များနှင့် ကိုက်ညီစေရန်အတွက် ကြီးကြပ်၍ သုံးသပ်ခြင်းတို့အား တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ဆုံးရှုံးမှုဆိုင်ရာ ကိစ္စရပ်များတွင် Nomination & Remuneration Committee နှင့် Audit Committee တို့နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်ပါသည်။

(C) Risk & Compliance Committee

The members of the Risk & Compliance Committee are as follows:

- (1) U Toe Aung Myint - Chairman
- (2) U Htay Chun - Member
- (3) U Myint Zaw – Member
- (4) U Ye Htut - Member
- (5) U Zaw Myo Min - Secretary

The Risk & Compliance Committee is responsible for overseeing, reviewing, and providing guidance on the Company's management strategies, frameworks, and policies. The Committee is also tasked with ensuring that the Company complies with all applicable laws, regulations, and ethical standards.

Recommending to the Board of Directors the types and levels of risks the Company may undertake, in alignment with the Company's long-term strategic objectives. Reviewing the risk implications of major business operations, mergers and acquisitions, joint ventures, or new projects to ensure they are consistent with the approved risk appetite. Supervising and monitoring the management of Credit Risk, Market Risk, and Liquidity Risk. Overseeing and reviewing the implementation of corporate governance standards and ethical procedures across the Company. Ensuring that the Company's risk management framework and internal control systems are effective and aligned with the Company's operational objectives. In matters relating to risk, the Committee shall coordinate and consult with the Nomination & Remuneration Committee and the Audit Committee as necessary.

အစုရှယ်ယာရှင်များ အစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးကျင်းပမှု အခြေအနေ (Shareholder Meeting & BOD Meeting)

ဒါရိုက်တာအဖွဲ့အနေဖြင့် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား စီရင်သုံးသပ်ရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဒါရိုက်တာအဖွဲ့အစည်းအဝေးကို (၃) ကြိမ်၊ Annual General Meeting (၁) ကြိမ်ကျင်းပ နိုင်ခဲ့ပါသည်။

ဒါရိုက်တာအမည်	ဒါရိုက်တာအဖွဲ့အစည်းအဝေး			AGM (23-12-26)
	၁/၂၅-၂၆	၂/၂၅-၂၆	၃/၂၅-၂၆	
ဦးထွန်းလွင်	*	*	*	*
ဦးမောင်မောင်အေး	*	*	*	*
ဦးတိုးအောင်မြင့်	*	*	*	*
ဦးဌေးချန်	*	*	*	*
ဦးနိုင်မိုး	*	*	*	*
ဦးစိုးပိုင်	*	*	*	*
ဦးမင်းကိုဦး	*	*	*	*
ဦးအုန်းဆိုင်	*	*	*	*
ဦးလှဦး	*	*	*	*
ဦးစိုင်းဘဉာဏ်	*			*
ဦးဝဏ္ဏခိုင်	*	*	*	*
ဦးဇော်မျိုးမင်း	*	*	*	*
ဦးသိန်းဝင်း	*	*	*	*
ဦးအောင်နိုင်	*	*		*
ဦးမောင်မောင်တင်	*		*	*
ဦးစိုးအောင်		*	*	*
ဦးမြင့်ဇော်	*	*	*	*
ဦးစန်ငြိမ်း	*	*	*	*
ဦးသိန်းဟန်	*			*
ဦးအောင်ဝင်း	*	*		*
ဦးရဲထွဋ်	*	*	*	*



မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (ဒွါဒဿမ) အကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ကျင်းပခြင်း (12nd AGM)

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်၏ ဒွါဒဿမ အကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

(Myanmar Agricultural & General Development Public Co., Ltd. 12nd Annual General Meeting Resolution)

စဉ်	ကြေညာချက်နှင့် ဆုံးဖြတ်ချက်များ (ဒွါဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး)	အစည်းအဝေးတက်ရောက်သူများမှ	
		ရလဒ်	အတည်ပြုမဲ %
၁	ကုမ္ပဏီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်း၊ ဒါရိုက်တာ အဖွဲ့အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ်အစီရင်ခံစာအား အတည်ပြုရန်။	အတည်ပြုပါသည်	၁၀၀%
၂	ကုမ္ပဏီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျပ်တစ်ထောင်တန် အစုရှယ်ယာ တစ်စုလျှင် အမြတ်ဝေစု (၅၀) ကျပ်နှုန်းဖြင့် ခွဲဝေပေးရန်။	အတည်ပြုပါသည်	၁၀၀%
၃	ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့အတွက် ဒါရိုက်တာအဖွဲ့ဝင်များအား ရွေးချယ် ခန့်အပ်ရန်နှင့် ဒါရိုက်တာအဖွဲ့မှ ခန့်အပ်ရန် အဆိုပြုထားသည့် လွတ်လပ်သော ဒါရိုက်တာများကို အတည်ပြုရန်။	အတည်ပြုပါသည်	၉၉.၉၉%
၄	၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ကုမ္ပဏီ၏ ပြင်ပစာရင်းစစ်အဖြစ် Thadar Sin Co., Ltd. အား စာရင်းစစ်အဖြစ် ပြန်လည်ခန့်အပ်ခြင်းအား အတည်ပြုရန်။	အတည်ပြုပါသည်	၁၀၀%

ဒါရိုက်တာအဖွဲ့ဝင်များ၏ အစုရှယ်ယာပါဝင်မှုအခြေအနေ (Board of Directors' Interest in Shares)

No.	Shareholders' Name	No of Shares	Percentage %
၁	ဦးထွန်းလွင်	496,500	4.94%
၂	ဦးမောင်မောင်အေး	501,500	4.98%
၃	ဦးတိုးအောင်မြင့်	-	-
၄	ဦးဌေးချန်	-	-
၅	ဦးနိုင်မိုး	556,500	5.53%
၆	ဦးစိုးပိုင်	310,000	3.08%
၇	ဦးမင်းကိုဦး	250,000	2.49%
၈	ဦးအုန်းဆိုင်	100,000	0.99%
၉	ဦးလှဦး	100,000	0.99%
၁၀	ဦးစိုင်းဘဉာဏ်	50,000	0.50%
၁၁	ဦးဝဏ္ဏခိုင်	250,000	2.49%
၁၂	ဦးဇော်မျိုးမင်း	250,000	2.49%
၁၃	ဦးသိန်းဝင်း	260,000	2.58%
၁၄	ဦးအောင်နိုင်	250,000	2.49%
၁၅	ဦးမောင်မောင်တင်	150,000	1.49%
၁၆	ဦးစိုးအောင်	496,000	4.93%
၁၇	ဦးမြင့်ဇော်	50,000	0.50%
၁၈	ဦးစန်ငြိမ်း	100,000	0.99%
၁၉	ဦးသိန်းဟန်	250,000	2.49%
၂၀	ဦးအောင်ဝင်း	496,500	4.94%
၂၁	ဦးရဲထွဋ် (NATIONAL INFRASTRUCTURE HOLDINGS CO., LTD.)	500,000	4.97%
စုစုပေါင်း		5,417,000	53.86%

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက်၏ ထိပ်တန်း အစုရှယ်ယာရှင်များ (MAGDPL Major Shareholder List -Top 10)

No.	Shareholders' Name	No of Shares	Percentage %
၁	ဦးနိုင်မိုး	556,500	5.53%
၂	ဦးမောင်မောင်အေး	501,500	4.98%
၃	ဦးချစ်ခိုင်	500,000	4.97%
၄	ဒေါ်ဖြူဖြူခိုင်	500,000	4.97%
၅	NATIONAL INFRASTRUCTURE HOLDINGS CO., LTD.	500,000	4.97%
၆	ဦးထွန်းလွင်	496,500	4.94%
၇	ဦးအောင်ဝင်း	496,500	4.94%
၈	ဦးစိုးအောင်	496,000	4.93%
၉	ဦးစိုးပိုင်	310,000	3.08%
၁၀	ဦးသိန်းဝင်း	260,000	2.58%
စုစုပေါင်း		4,617,000	45.89%



ခေတ်မီသို့ရောက်ရှိလုပ်ငန်းစတင်ခြင်း နှင့် ဖွင့်ပွဲအခမ်းအနား

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) သည် သန်လျင်-ကျောက်တန်းမြို့နယ်၊ သီလဝါအကွက်အမှတ် (၂၉)တွင် လယ်ယာထွက်ကုန်နှင့် ဆီထွက်သီးနှံ ကုန်ပစ္စည်းများ တင်ချ ခေတ်မီ ဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်း အဆောက်အအုံများတည်ဆောက်၍ ငှားရမ်းခြင်းလုပ်ငန်းဆောင်ရွက်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် အမှတ် မနသ-၁၁၅၃/၂၀၁၆ (၂၄-၃-၂၀၁၆) ကို တည်ဆောက်မှု ကာလ (၃)နှစ်၊ ခွင့်ပြုသက်တမ်း (၅၀+၁၀+၁၀) နှစ်ဖြင့် ခွင့်ပြုမိန့်ရရှိ ခဲ့ပြီးဖြစ်ပါသည်။





မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်သည် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ၅-၄-၂၀၁၆ ရက်နေ့တွင် အဆိုပါ လုပ်ငန်းစီမံကိန်းကို BOT စနစ်ဖြင့် ဆောင်ရွက်ရန် မြေငှားစာချုပ် ချုပ်ဆိုခဲ့ပါသည်။

တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် Phase (I) အဖြစ် အလျား ၅၅၀ ပေ၊ အနံ ၁၅၀ ပေ အမြင့် ၃၄ ပေ စုစုပေါင်း စတုရန်းပေ ၈၂,၅၀၀ အကျယ်အဝန်းရှိ ခေတ်မီသိုလှောင်ရုံကြီး တစ်ခုအား ၄-၄-၂၀၂၅ ရက်နေ့တွင် ပန္နက်တင်အခမ်းအနား စတင်ဆောင်ရွက်ခဲ့ပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် အနေဖြင့် ခေတ်မီသိုလှောင်ရုံတည်ဆောက်ခြင်းအတွက် Bagan Royal Star Engineering Co., Ltd. သို့ တည်ဆောက်ရေးလုပ်ငန်းများ အပ်နှံဆောင်ရွက်ခဲ့ပြီး PEB Steel Co., Ltd. ၏ အရည်အသွေးမြင့် Pre-Engineered Steel Structure အဆောက်အဦကို ငလျင်ဒဏ် Zone-3 အထိ ခံနိုင်ရည်ရှိသော Pile Foundation, လေတိုက်နှုန်း 160 km/hr ထိ ခံနိုင်ရည်ရှိခြင်း၊ အပူဒဏ်ကာကွယ်နိုင်သော Air Bubble Insulation များ တပ်ဆင်ခြင်းတို့အပြင် ESG ရည်မှန်းချက်ကို အထောက်အပံ့ဖြစ်စေသော Green and Clean Energy ထုတ်လုပ်ပေးနိုင်သည့် Solar Panel များတပ်ဆင်အသုံးပြုနိုင်ရန် Design ရေးဆွဲကာ သိုလှောင်ရုံ ဝန်ဆောင်မှုမှတစ်ဆင့် တည်ငြိမ်သော ပုံမှန်ဝင်ငွေလမ်းကြောင်း ရရှိရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ပါသည်။

သိုလှောင်ရုံ တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ခဲ့ရာ ၇-၃-၂၀၂၆ ရက်နေ့တွင် ၁၀၀% ပြီးစီးခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးမှ အစိုးရအဖွဲ့အသစ်၏ ရက် ၁၀၀ စီမံကိန်းအဖြစ် MAGDPL ၏ သီလဝါဆိပ်ကမ်း၊ အကွက်အမှတ် (၂၉)တွင် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းတို့ကို စနစ်တကျ သိုလှောင်ထိန်းသိမ်းနိုင်သည့် ခေတ်မီသိုလှောင်ရုံ အမှတ်(၁)၏ လုပ်ငန်းစတင်ခြင်း အခမ်းအနားအား ဦးဆောင်ဖွင့်လှစ်ပေးခဲ့ပါသည်။



ကုမ္ပဏီသည် အဆိုပါ လုပ်ငန်းစီမံကိန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းစတင်ဆောင်ရွက်သည့် ရက်တင်ပြခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၂-၁၂-၂၀၂၃ ရက်နေ့အား စီးပွားဖြစ် လုပ်ငန်းစတင်သည့်နေ့ အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။

Ceremony for Commencement of Operations of the Warehouse

Myanma Agricultural & General Development Public Co., Ltd. (MAGDPL) has received Permission Order No. MIC-1153/2016 (24-3-2016) from the Myanmar Investment Commission to undertake the business of constructing and leasing modern multi-purpose international jetties and related commercial buildings for the loading and unloading of agricultural products and oilseed crops, at Plot No. 29, Thilawa, Thanlyin-Kyauktan Township. The permit was granted with a construction period of (3) years and a permitted term of (50+10+10) years.

MAGDPL signed a land lease agreement with the Myanmar Port Authority under the Ministry of Transport on 5-4-2016 to implement this project under the BOT (Build-Operate-Transfer) system.

For construction works, as Phase (I), a groundbreaking ceremony was held on 4-4-2025 for a modern warehouse with a total area of 82,500 square feet, measuring 550 feet in length, 150 feet in width, and 34 feet in height.

MAGDPL has entrusted the construction works for this modern warehouse to Bagan Royal Star Engineering Co., Ltd. The building features high-quality Pre-Engineered Steel Structure from PEB Steel Co., Ltd., designed with a Pile Foundation capable of withstanding earthquakes up to Zone-3, wind resistance up to 160 km/hr, and installation of Air Bubble Insulation for heat protection. Additionally, the design incorporates provisions for installing Solar Panels to generate Green and Clean Energy, supporting ESG goals. The company aims to generate a stable, regular income stream through warehouse services.



Construction of the warehouse progressed without delay and was completed 100% on 7-3-2026.

On 31st May 2026, Union Minister H.E. U Mya Tun Oo from the Ministry of Transport officially inaugurated the commencement of operations for MAGDPL's Modern Warehouse No. 1 at Thilawa Port, Plot No. (29), as part of the new government's 100-day plan. This warehouse is capable of systematically storing various pulses, maize, and sesame.

The company reported the commencement of commercial operations for this project to the Myanmar Investment Commission, and the Commission officially designated 22-12-2023 as the date of commercial operation commencement.

အမြတ်ဝေစု ခွဲဝေပေးခြင်း

အစုရှယ်ယာရှင်များထံ ခွဲဝေပြီးသည့် အမြတ်ဝေစုများ (Dividend History)

၂၀၁၇-၂၀၁၈ တွင် အစုရှယ်ယာရှင်များ၏ ထည့်ဝင်ပြီး အစုရှယ်ယာအရေအတွက်မှာ ၅၃၁,၂၂၅ ၊ အစုရှယ်ယာ တန်ဖိုး ကျပ် ၅,၃၁၂,၂၅၀,၀၀၀ ရှိခဲ့သော်လည်း လုပ်ငန်းလိုအပ်ချက်အရ ထပ်မံ ထည့်ဝင်စေခဲ့ရာ ၅-၁-၂၀၁၉ နေ့တွင် အစုရှယ်ယာအရေအတွက်မှာ ၁,၀၀၆,၀၃၅ ရှိခဲ့ပါသည်။ ၁၀-၁၁-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အထူး အထွေထွေအစည်းအဝေးတွင် တစ်စုလျှင် ကျပ်တစ်သောင်းတန် အစုရှယ်ယာစုစုပေါင်း ၁,၀၀၆,၀၃၅ စုအား တစ်စု လျှင် ကျပ် တစ်ထောင်တန် အစုရှယ်ယာ စုစုပေါင်း ၁၀,၀၆၀,၃၅၀ စု သို့ အစုရှယ်ယာရှင်များ၏ အတည်ပြုချက်ဖြင့် ပြောင်းလဲခဲ့ပြီး ဖြစ်ပါသည်။

ကုမ္ပဏီအနေဖြင့် နှစ်အလိုက် အမြတ်ဝေခွဲဝေပေးမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဘဏ္ဍာနှစ်	အစုတစ်စုလျှင်ထုတ်ပေးသည့်အမြတ်ဝေစု	ခွဲဝေသည့်အမြတ်ငွေကျပ်
၂၀၁၆-၂၀၁၇	ကျပ်တစ်သောင်းတန် အစုရှယ်ယာတစ်စုလျှင် ၅၀၀ ကျပ်နှုန်း	၂၆၅,၆၁၂,၅၀၀/-
၂၀၁၇-၂၀၁၈	လုပ်ငန်းလိုအပ်ချက်အရ အမြတ်ဝေစု ခွဲဝေခြင်း မရှိပါ	
၂၀၁၈-၂၀၁၉	လုပ်ငန်းလိုအပ်ချက်အရ အမြတ်ဝေစု ခွဲဝေခြင်း မရှိပါ	
၂၀၁၉ Mini Budget	ကျပ်တစ်သောင်းတန်အစုရှယ်ယာတစ်စုလျှင် ၅၀၀ ကျပ်နှုန်း	၅၀၃,၀၁၇,၅၀၀/-
၂၀၁၉-၂၀၂၀	ကျပ်တစ်သောင်းတန်အစုရှယ်ယာတစ်စုလျှင် ၅၀၀ ကျပ်နှုန်း	၅၀၃,၀၁၇,၅၀၀/-
၂၀၂၀-၂၀၂၁	ကျပ်တစ်သောင်းတန်အစုရှယ်ယာတစ်စုလျှင် ၅၀၀ ကျပ်နှုန်း	၅၀၃,၀၁၇,၅၀၀/-
၂၀၂၁-၂၀၂၂ Mini Budget	ကျပ်တစ်သောင်းတန်အစုရှယ်ယာတစ်စုလျှင် ၅၀၀ ကျပ်နှုန်း	၅၀၃,၀၁၇,၅၀၀/-
၂၀၂၂-၂၀၂၃	ကျပ်တစ်သောင်းတန်အစုရှယ်ယာတစ်စုလျှင် ၅၀၀ ကျပ်နှုန်း	၅၀၃,၀၁၇,၅၀၀/-

၂၀၂၃-၂၀၂၄	ကျပ်တစ်သောင်းတန်အစုရှယ်ယာတစ်စုလျှင် ၅၀၀ ကျပ်နှုန်း	၅၀၃,၀၁၇,၅၀၀/-
၂၀၂၄-၂၀၂၅	ကျပ်တစ်ထောင်တန်အစုရှယ်ယာတစ်စုလျှင် ၅၀ ကျပ်နှုန်း	၅၀၃,၀၁၇,၅၀၀/-

Dividends Distributed to Shareholders (Dividend History)

As of the 2017-2018 fiscal year, the total number of shares held by shareholders was 531,225, with a total share value of MMK 5,312,250,000. However, due to business requirements, additional capital was injected, bringing the total number of shares to 1,006,035 as of January 5, 2019.

Subsequently, in a Special General Meeting held on November 10, 2024, shareholders approved a share consolidation. The total of 1,006,035 shares, with a par value of MMK 10,000 per share, were consolidated into a total of 10,060,350 shares, with a new par value of MMK 1,000 per share.

The company's annual dividend distributions are as follows:

Fiscal Year	Dividend Per Share	Total Distributed Profit (MMK)
2016-2017	500 kyats per share for a share lot worth 10,000 kyats	265,612,500
2017-2018	No dividend was distributed due to business requirements.	-
2018-2019	No dividend was distributed due to business requirements.	-
2019 Mini Budget	500 kyats per share for a share lot worth 10,000 kyats	503,017,500
2019-2020	500 kyats per share for a share lot worth 10,000 kyats	503,017,500
2020-2021	500 kyats per share for a share lot worth 10,000 kyats	503,017,500
2021-2022 Mini Budget	500 kyats per share for a share lot worth 10,000 kyats	503,017,500
2022-2023	500 kyats per share for a share lot worth 10,000 kyats	503,017,500
2023-2024	500 kyats per share for a share lot worth 10,000 kyats	503,017,500
2024-2025	50 kyats per share for a share lot worth 1,000 kyats	503,017,500

ဘဏ္ဍာရေးနှင့် စာရင်းစစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း (Appointment of External Auditor)

ဘဏ္ဍာရေးနှင့် စာရင်းစစ်လုပ်ငန်းများအတွက် MAGDPL ၏ စာရင်းများကို Thadar Sin Co., Ltd သို့ ပြင်ပစာရင်းစစ်အဖြစ် ၂၃-၁၂-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒွါဒဿမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ဆုံးဖြတ်ချက်အရ လုပ်ငန်းအပ်နှံခဲ့ပါသည်။

Financial and Audit Operations (Appointment of External Auditor)

In accordance with the resolution adopted at the Twelfth Annual General Meeting of MAGDPL held on 23 December 2025, Thadar Sin Co., Ltd. was appointed and engaged as the External Auditor to audit the Company's financial and accounting records.

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED (MAGDPL)

အစုရှယ်ယာရှင်များသို့ ၃၁ မတ်လ ၂၀၂၆ ရက်နေ့တွင် ကုန်ဆုံးသော ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာရေး ရလဒ်များ အစီရင်ခံတင်ပြချက်

အစုရှယ်ယာရှင်များအား ကုမ္ပဏီ၏ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရလဒ်များကို လေးစားစွာ အစီရင်ခံတင်ပြအပ်ပါသည်။ အဆိုပါဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေး အခက်အခဲများနှင့် စိန်ခေါ်မှုများရှိခဲ့သော်လည်း ကုမ္ပဏီအနေဖြင့် ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ခဲ့ပြီး အမြတ်အစွန်း တိုးတက်မှုကိုလည်း ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

ယခုဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီသည် ဝင်ငွေ ကျပ် ၁၁,၉၁၄.၇၇ သန်း ရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားစွာ တိုးတက်လာခဲ့ပါသည်။ ထို့အပြင် အကြမ်းအမြတ် ကျပ် ၃,၃၃၁.၃၆ သန်း ရရှိခဲ့ပါသည်။ အဓိကအားဖြင့် ကောက်ပဲသီးနှံနှင့် ပြောင်းများ ရောင်းချခြင်းမှ ရရှိသောဝင်ငွေများနှင့် ဘဏ်အပ်ငွေများမှ ရရှိသော အတိုးဝင်ငွေများ တိုးတက်လာခြင်းကြောင့် ယခင်ဘဏ္ဍာရေးနှစ်ထက် ဝင်ငွေတိုးတက်လာခြင်း ဖြစ်ပါသည်။

ဝင်ငွေခွန်လျာထားပြီးနောက် အသားတင်အမြတ်မှာ ကျပ် ၂,၇၀၀.၂၇ သန်း ရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားစွာ တိုးတက်လာခဲ့ပါသည်။

ထို့အပြင်မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် မှ အမြတ်ဝေစု ကျပ် ၃၆၁ သန်း ရရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး မြင့်တက်လာခြင်းမှ ကျပ် ၅,၉၈၅ သန်း အကျိုးအမြတ် ရရှိခဲ့ပါသည်။ အဆိုပါအကျိုးအမြတ်များအပါအဝင် စုစုပေါင်းဝင်ငွေမှာ ကျပ် ၉,၀၄၆.၂၇ သန်းအထိ ရရှိခဲ့ပါသည်။

ယခုဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီအနေဖြင့် ပြည်တွင်းဈေးကွက်တွင် အရောင်းအဝယ်လုပ်ငန်းများမှ ဝင်ငွေတိုးတက်ရရှိခဲ့ခြင်းနှင့် ကုန်ကျစရိတ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ခဲ့ခြင်းတို့ကြောင့် အမြတ်အစွန်းတိုးတက်မှုကို ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေးအခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိခဲ့သော်လည်း ကုမ္ပဏီအနေဖြင့် ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ခဲ့ပြီး အစုရှယ်ယာရှင်များအတွက် ရေရှည်တန်ဖိုးနှင့် အကျိုးအမြတ်များ ဖန်တီးပေးနိုင်ခဲ့ပါသည်။ အနာဂတ်တွင်လည်း ဈေးကွက်အခွင့်အလမ်းသစ်များကို ဆက်လက်ရှာဖွေဖော်ထုတ်၍ ကုမ္ပဏီ၏ လုပ်ငန်းတိုးချဲ့မှုနှင့် ရေရှည်တည်တံ့သော ကြီးထွားတိုးတက်မှုကို ဆက်လက်အကောင်အထည်ဖော်သွား မည် ဖြစ်ပါသည်။

အထက်ဖော်ပြပါ ဘဏ္ဍာရေးရလဒ်များအရ ယခင်ဘဏ္ဍာရေးနှစ်တွင် အစုရှယ်ယာတစ်စုလျှင် အခြေခံဝင်ငွေ (Basic Earnings Per Share) မှာ ကျပ် ၃၅.၇၈ ဖြစ်ခဲ့ပြီး၊ ယခုဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် အစုရှယ်ယာတစ်စုလျှင် အခြေခံဝင်ငွေမှာ ကျပ် ၂၆၈.၄၁ အထိ တိုးတက်ရရှိခဲ့ပါသည်။ အဆိုပါရလဒ်သည် ကုမ္ပဏီ၏ အမြတ်အစွန်းနှင့် ဘဏ္ဍာရေးစွမ်းဆောင်ရည် သိသာထင်ရှားစွာ တိုးတက်လာမှုကို ဖော်ပြလျက်ရှိပါသည်။

MAGDPL ဝင်ငွေရှင်းတမ်း နှိုင်းယှဉ်ချက်	၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်	၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်	ပြောင်းလဲမှု (ကျပ်)	ပြောင်းလဲမှု (%)
ဝင်ငွေ	11,914,776,434	2,803,378,332	▲ 9,111,398,102	325%
ကုန်ရောင်းတန်ဖိုး ကုန်ကျစရိတ်	(8,583,407,086)	(2,005,867,924)	▼ (6,577,539,162)	328%
အကြမ်းအမြတ်	3,331,369,349	797,510,408	▲ 2,533,858,941	318%
အခြားဝင်ငွေ	398,705,959	107,100,643	▲ 291,605,316	272%
စီမံခန့်ခွဲမှုနှင့် အထွေထွေစရိတ်	(178,748,778)	(353,670,547)	▲ 174,921,770	-49%
ဘဏ္ဍာရေးကုန်ကျစရိတ်	(89,432,438)	(89,501,470)	▲ 69,032	0%
အခွန်မဆောင်မီအမြတ်	3,461,894,091	461,439,034	▲ 3,000,455,057	650%
ဝင်ငွေခွန်	(761,616,700)	(101,516,587)	▼ (660,100,113)	650%
အခွန်ဆောင်ပြီးအမြတ်	2,700,277,391	359,922,447	▲ 2,340,354,944	650%
ရှယ်ရာတစ်စုအမြတ် (EPS)	268.41	35.78	▲ 232.63	650%

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED (MAGDPL)

Report to the Shareholders on the Financial Results for the Financial Year Ended 31 March 2026

We present to the shareholders the financial results of the Company for the financial year ended 31 March 2026. Despite the challenging economic conditions during the current financial year, the Company was able to maintain its financial stability and achieve significant growth in profitability.

During the current financial year, the Company generated revenue of MMK 11,914.77 million. Compared with the previous financial year, revenue increased significantly, resulting in a gross profit of MMK 3,331.36 million. The increase in revenue was primarily attributable to higher income

generated from the sale of agricultural commodities and yellow maize, as well as increased interest income from bank deposits, compared with the previous financial year.

After provision for income tax, the Company recorded a net profit of MMK 2,700.27 million, representing a significant improvement compared with the previous financial year.

In addition, the Company received dividend income of MMK 361 million from Myanmar Thilawa SEZ Holdings Public Co., Ltd. and recognized a gain of MMK 5,985 million arising from the increase in the value of its investments. As a result, the Company recorded total income of MMK 9,046.27 million.

During the current financial year, the Company achieved an improvement in profitability primarily due to increased revenue generated from domestic market trading activities and effective cost management measures.

Although the Company faced various economic challenges during the 2025–2026 financial year, it remained focused on maintaining financial stability and was able to create sustainable value and returns for its shareholders. Going forward, the Company plans to continue exploring new market opportunities and pursuing further business growth and expansion to support the Company's long-term sustainable development.

Based on the financial results presented above, the basic earnings per share for the comparative financial year was MMK 35.78 per share, while the basic earnings per share for the current financial year ended 31 March 2026 increased to MMK 268.41 per share. This significant increase reflects the substantial improvement in the Company's profitability and overall financial performance.

MAGDPL Comparative Income Statement	2025-2026	2024-2025	Change(MMK)	Change(%)
Revenue	11,914,776,434	2,803,378,332	▲ 9,111,398,102	325%
Cost of Sale	(8,583,407,086)	(2,005,867,924)	▼ (6,577,539,162)	328%
Gross Profit	3,331,369,349	797,510,408	▲ 2,533,858,941	318%
Other Income	398,705,959	107,100,643	▲ 291,605,316	272%
Admin & General Expenses	(178,748,778)	(353,670,547)	▲ 174,921,770	-49%
Finance Costs	(89,432,438)	(89,501,470)	▲ 69,032	0%
Net Profit Before Tax	3,461,894,091	461,439,034	▲ 3,000,455,057	650%
Income Tax	(761,616,700)	(101,516,587)	▼ (660,100,113)	650%
Net Profit After Tax	2,700,277,391	359,922,447	▲ 2,340,354,944	650%
EPS	268.41	35.78	▲ 232.63	650%

ဘဏ္ဍာရေးအခြေအနေနှင့် ပိုင်ဆိုင်မှုဖွဲ့စည်းပုံ အစီရင်ခံတင်ပြချက်

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်ချက်များအရ ပိုင်ဆိုင်မှုအခြေခံနှင့် ဘဏ္ဍာရေးအင်အားတို့မှာ ယခင်ဘဏ္ဍာရေးနှစ်ထက် ပိုမိုကောင်းမွန်ခိုင်မာလာခဲ့ပါသည်။ ယခုဘဏ္ဍာရေးနှစ်ကုန်တွင် ကုမ္ပဏီ၏ စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးမှာ ကျပ် ၃၂,၀၈၅.၅၈ သန်း ရှိခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်စွမ်းနှင့် ရေရှည်ဘဏ္ဍာရေးခိုင်မာမှုကို အထောက်အကူပြုသည့် အခြေခံအင်အားတစ်ရပ် ဖြစ်လာခဲ့ပါသည်။

ပိုင်ဆိုင်မှုများကို ဖွဲ့စည်းပုံအရ သုံးသပ်ကြည့်ပါက လက်ငင်းပိုင်ဆိုင်မှုတန်ဖိုးမှာ ကျပ် ၇,၈၈၃.၅၃ သန်း ရှိပြီး ယင်းအနက် ငွေသားနှင့် ဘဏ်စာရင်းလက်ကျန်ငွေ ကျပ် ၇,၁၈၄.၈၉ သန်း ပါဝင်ပါသည်။ ထိုသို့ လက်ငင်းငွေကြေးအရင်းအမြစ်များ လုံလောက်စွာ ထိန်းသိမ်းထားနိုင်ခြင်းသည် ကုမ္ပဏီ၏ နေ့စဉ်လုပ်ငန်းလည်ပတ်မှုများအတွက် လိုအပ်သော ငွေကြေးလိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရန် အထောက်အကူပြုခဲ့ပါသည်။

တစ်ဖက်တွင် လက်ငင်းမဟုတ်သော ပိုင်ဆိုင်မှုများ၏ တန်ဖိုးမှာ ကျပ် ၂၄,၂၀၂.၀၄ သန်း ရှိခဲ့ပြီး၊ ယင်းတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ် ၁၄,၉၁၄.၅၈ သန်းနှင့် ပုံသေပိုင်ပစ္စည်းတန်ဖိုး ကျပ် ၉,၂၈၇.၄၆ သန်း ပါဝင်ပါသည်။ အဆိုပါ ပိုင်ဆိုင်မှုဖွဲ့စည်းပုံသည် ကုမ္ပဏီ၏ ရေတိုလုပ်ငန်းလည်ပတ်မှုများသာမက ရေရှည်တန်ဖိုးဖန်တီးနိုင်ရေးအတွက်ပါ အခြေခံကောင်းတစ်ရပ်ကို ဖြစ်ပေါ်စေပါသည်။

ဘဏ္ဍာရေးအရင်းအမြစ်များနှင့် ပေးရန်တာဝန်များကို သုံးသပ်ရာတွင်လည်း ကုမ္ပဏီ၏ အရင်းအနှီးဖွဲ့စည်းပုံသည် သင့်တင့်မျှတသော အခြေအနေတွင် ရှိနေပါသည်။ ယခုဘဏ္ဍာရေးနှစ်ကုန်တွင် စုစုပေါင်းပေးရန်တာဝန်မှာ ကျပ် ၃,၀၈၄.၇၇ သန်း ရှိခဲ့ပြီး စုဆောင်းပြီးအမြတ်လက်ကျန်မှာ ကျပ် ၁၈,၉၄၀.၄၆ သန်း ရှိခဲ့ပါသည်။ အမြတ်အစွန်းမှ တစ်ဆင့် ကုမ္ပဏီ၏ အတွင်းပိုင်းဘဏ္ဍာရေးအင်အားကို ဆက်လက်မြှင့်တင်နိုင်ခြင်းသည် အနာဂတ်လုပ်ငန်းတိုးချဲ့မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်ချက်များအတွက် အရေးပါသော အထောက်အပံ့တစ်ရပ် ဖြစ်ပါသည်။

MAGDPL ဘဏ္ဍာရေးရှင်းတမ်း နှိုင်းယှဉ်ချက် ဇယား	၂၀၂၅-၂၀၂၆	၂၀၂၄-၂၀၂၅	ပြောင်းလဲမှု (ကျပ်)	ပြောင်းလဲမှု (%)
စုစုပေါင်းရပိုင်ခွင့်များ	32,085,586,063	21,953,038,605	▲ 10,132,547,458	46%
လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ	24,202,048,111	11,315,593,270	▲ 12,886,454,841	114%
လက်ငင်းရပိုင်ခွင့်များ	7,883,537,952	10,637,445,335	▼ (2,753,907,383)	-26%
ရင်းနှီးငွေ	29,000,813,972	20,467,745,701	▲ 8,533,068,271	42%
လက်ငင်းမဟုတ်သောပေးရန်တာဝန်များ	1,047,471,717	958,039,279	▲ 89,432,438	9%
လက်ငင်းပေးရန်တာဝန်များ	2,037,300,375	527,253,625	▲ 1,510,046,750	286%

Report on Financial Position and Asset Structure

For the financial year ended 31 March 2026, the Company strengthened its overall financial position through continued operational performance and effective management of its assets and financial

resources. As at the end of the financial year, the Company's total assets amounted to MMK 32,085.58 million, reflecting an improvement compared with the previous financial year and providing a stronger foundation for the Company's future operations and growth.

From an asset composition perspective, current assets amounted to MMK 7,883.53 million, of which cash and bank balances accounted for MMK 7,184.89 million. The strong level of liquid resources enabled the Company to maintain sufficient funds to support its day-to-day operations and meet its short-term financial obligations effectively.

Meanwhile, non-current assets amounted to MMK 24,202.04 million, comprising investments of MMK 14,914.58 million and property, plant and equipment of MMK 9,287.46 million. The significant proportion of non-current assets demonstrates the Company's continued focus on long-term investments and the development of its asset base, which are expected to contribute to sustainable value creation over the long term.

The Company's capital structure remained sound during the financial year. Total liabilities stood at MMK 3,084.77 million, while retained earnings amounted to MMK 18,940.46 million. The Company's ability to maintain its liabilities at a manageable level while strengthening its retained earnings reflects its sound financial position and provides greater financial capacity to support future business expansion and investment activities.

MAGDPL Balance Sheet Statement	2025-2026	2024-2025	Change(MMK)	Change(%)
Total Assets	32,085,586,063	21,953,038,605	▲ 10,132,547,458	46%
Non-Current Assets	24,202,048,111	11,315,593,270	▲ 12,886,454,841	114%
Current Assets	7,883,537,952	10,637,445,335	▼ (2,753,907,383)	-26%
Equity	29,000,813,972	20,467,745,701	▲ 8,533,068,271	42%
Non-Current Liabilities	1,047,471,717	958,039,279	▲ 89,432,438	9%
Current Liabilities	2,037,300,375	527,253,625	▲ 1,510,046,750	286%

ဘဏ္ဍာရေး အခြေအနေပြရှင်းတမ်းကို ပြင်ပစာရင်းစစ်အဖွဲ့၏ ဘဏ္ဍာရေးရှင်းတမ်းအစီရင်ခံစာတွင် အသေးစိတ် တင်ပြထားပါသည်။

The detailed statement of financial position is presented in the financial statements report of the External Audit.

နိဂုံးချုပ်နှင့် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံတင်ပြချက်

အနှစ်ချုပ်အားဖြင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီ၏ ပိုင်ဆိုင်မှုအခြေခံ တိုးတက်လာခြင်း၊ လုံလောက်သော လက်ငင်းငွေကြေးအရင်းအမြစ်များ ရရှိထားခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ၏ တန်ဖိုးမြင့်တက်လာခြင်းနှင့် အမြတ်အစွန်းများ ဆက်လက်ရရှိခြင်းတို့ကြောင့် ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေမှာ ပိုမိုခိုင်မာတိုးတက်လာခဲ့ပါသည်။ ထို့အပြင် ပေးရန်တာဝန်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်းနှင့် စုဆောင်းပြီးအမြတ်လက်ကျန် ကောင်းမွန်စွာ ရရှိထားခြင်းတို့သည် ကုမ္ပဏီ၏ ရေရှည်တည်တံ့သော လုပ်ငန်းတိုးတက်မှုကို အထောက်အကူပြုရန်နှင့် အစုရှယ်ယာရှင်များအတွက် ရေရှည်တန်ဖိုးများ ဖန်တီးပေးနိုင်ရန် ခိုင်မာသော ဘဏ္ဍာရေးအခြေခံကို ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ၏ ဒါရိုက်တာအဖွဲ့အနေဖြင့် အများပိုင်ကုမ္ပဏီ၏ ရည်ရွယ်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် ဆောင်ရွက်ချက်များနှင့် လုပ်ငန်းစီမံချက်များကို အလေးထား၍ တာဝန်ယူမှု၊ စေတနာနှင့် လုံ့လဝီရိယအပြည့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် ကုမ္ပဏီ၏ ဆက်လက်ကြီးထွားတိုးတက်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် သင့်လျော်သည့် မဟာဗျူဟာများကို ဆက်လက်ချမှတ်၍ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) ဒါရိုက်တာအဖွဲ့အနေဖြင့် ယခုအစီရင်ခံစာကို အစုရှယ်ယာရှင်များထံ လေးစားစွာ တင်ပြအပ်ပါသည်။ ထို့အပြင် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အစုရှယ်ယာရှင်များထံမှ တန်ဖိုးရှိသော ဝေဖန်အကြံပြုချက်များ၊ သုံးသပ်ချက်များနှင့် အကြံဉာဏ်များကိုလည်း လေးစားစွာ ကြိုဆိုလက်ခံအပ်ပါသည်။ အစုရှယ်ယာရှင်များ၏ အပြုသဘောဆောင်သော အကြံပြုချက်များနှင့် ဆက်လက်ပံ့ပိုးကူညီမှုများသည် ကုမ္ပဏီ၏ လုပ်ငန်းများ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်အောင်မြင်မှုများအတွက် များစွာအထောက်အကူပြုမည်ဟု ဒါရိုက်တာအဖွဲ့အနေဖြင့် ယုံကြည်ပါသည်။

Conclusion and Statement of the Board of Directors

In summary, the Company has further strengthened its financial position during the financial year through the growth of its asset base, adequate liquidity, increased value of its investments, and continued profitability. The Company's prudent management of its liabilities, together with the strong level of retained earnings, has provided a solid financial foundation to support sustainable business growth and create long-term value for its shareholders.

As the Board of Directors of Myanmar Agricultural and General Development Public Company Limited (MAGDPL), we have fulfilled our responsibilities with due diligence and commitment by implementing, and continuing to implement, the necessary measures and initiatives to achieve the objectives of the

Public Company. We remain committed to carrying out our responsibilities effectively and pursuing appropriate strategies to support the Company's continued growth and long-term development.

The Board of Directors of Myanmar Agricultural and General Development Public Company Limited (MAGDPL) hereby submits this report to the shareholders and respectfully welcomes their valuable comments, observations, and recommendations. The Board believes that the constructive feedback and continued support of the shareholders will contribute significantly to the Company's ongoing development and future success.

* * * * *

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်
လီမိတက် (အမ်အေဂျီဒီပီအယ်လ်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများ

ငွေကြေး - မြန်မာကျပ်ငွေ

ကုမ္ပဏီအမည် : မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်
လီမိတက်(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးကာလ : ဧပြီလ ၁ ရက် ၂၀၂၅ ခုနှစ် မှ မတ်လ ၃၁ ရက် ၂၀၂၆ ခုနှစ်

မာတိကာ

စာမျက်နှာ

စီမံအုပ်ချုပ်သူများ၏ တာဝန်ဖော်ပြချက်

၁

ပြင်ပစာရင်းစစ်အစီရင်ခံစာ

၂မှ ၅

ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

၆

ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

၇

အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း

၈

ငွေသားစီးဆင်းမှုရှင်းတမ်း

၉

ဘဏ္ဍာရေးရှင်းတမ်းများ အပေါ်မှတ်စုများ

၁၀ မှ ၂၄



မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (အမ်အေဂျီဒီပီအယ်လ်)
စီမံအုပ်ချုပ်သူများ၏ တာဝန်ဖော်ပြချက်

စီမံအုပ်ချုပ်သူများသည် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (International Financial Reporting Standards) နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဘဏ္ဍာရေးရှင်းတမ်းများကို သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန် တာဝန်ရှိပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (အမ်အေဂျီဒီပီအယ်လ်) ၏ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ဝင်ငွေအလုံးစုံပါသောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှု ရှင်းတမ်း၊ ငွေသားစီးဆင်းမှု ရှင်းတမ်း နှင့် အရေးပါသော စာရင်းဆိုင်ရာ မူဝါဒများ အကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသော မှတ်စုများပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများကို သင့်လျော် မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။

ယင်းစီမံအုပ်ချုပ်သူများ၏ တာဝန်များတွင် ဆီလျော်သောစာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ်၍ တစ်သမတ်တည်း ကျင့်သုံးခြင်းနှင့် အခြေခံအမြင်ရှိပြီး ကျိုးကြောင်းဆီလျော်မှုရှိသော ခန့်မှန်းခြင်းနှင့် ပိုင်းခြားချင့်ချိန်သုံးသပ်ခြင်းတို့ကို ပြုလုပ်ခြင်း စသည်တို့ ပါဝင်ပါသည်။

ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများအား လွှဲပြောင်းအသုံးပြုမှုမှ ကာကွယ်ရန်၊ လုပ်ငန်းဆောင်ရွက်ချက်များအားလုံးသည် သင့်လျော် မှန်ကန်မှုရှိရန်နှင့် သင့်တင့်လျောက်ပတ်သော ဘဏ္ဍာရေးရှင်းတမ်းများကိုရေးဆွဲရန်လိုအပ်သည့် သက်ဆိုင်ရာစာရင်း မှတ်တမ်းအားလုံးကို ပြည့်စုံမှန်ကန်စွာ ထိန်းသိမ်းထားရှိရန် အတွက် ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှု စနစ်ကို ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ထိန်းသိမ်းခြင်း တာဝန်မှာ အဖွဲ့အစည်း၏ စီမံခန့်ခွဲသူများ၏ တာဝန်ပင်ဖြစ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၂၇၇ (က) နှင့် ၂၇၈ (က) ပါ လိုအပ်ချက်များနှင့် အညီပြင်ဆင်ထားသော အစီရင်ခံစာ၏ အစိတ်အပိုင်းအဖြစ် ဆောင်ရွက်ထားပါသည်။

စီမံအုပ်ချုပ်သူများကိုယ်စား

TUN LWIN
CHAIRMAN

Myanmar Agricultural &
General Development Public Ltd.

DR. MAUNG MAUNG AYE
MANAGING DIRECTOR
Myanmar Agricultural &
General Development Public Ltd.

၂၀၂၆ ခုနှစ်၊ ဇွန် လ () ရက်။



Thadar Sin Company Limited



၂၀၂၆ ခုနှစ်၊ ဇွန် လ (၂၉) ရက်။

ပြင်ပစာရင်းစစ်အစီရင်ခံစာ

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (အမ်အေဂျီဒီပီအယ်လ်)၏
အစုရှယ်ယာရှင်များ

ဘဏ္ဍာရေးရှင်းတမ်းများနှင့် စပ်လျဉ်းသည့် စာရင်းစစ်ဆေးမှုအပေါ်အစီရင်ခံစာ

စာရင်းစစ်ထင်မြင်ယူဆချက်

ကျွန်မတို့ စာရင်းစစ်အဖွဲ့သည် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်
လီမိတက် (အမ်အေဂျီဒီပီအယ်လ်) ၏ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း၊
ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ
ပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်းနှင့် အရေးပါသော စာရင်းကိုင်မူဝါဒများ အကျဉ်းချုပ်ပါဝင်သော
ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၂၈၀ (က) နှင့် (ခ) အရ ကျွန်မတို့ ရရှိခဲ့သည့် စာရင်းစစ်
အထောက်အထားများသည် ကျွန်မတို့၏ စာရင်းစစ်ထင်မြင်ယူဆချက်အတွက် အခြေပြုရန် လုံလောက်သင့်လျော်
သည်ဟု ယုံကြည်ပါသည်။

ကျွန်မတို့ စာရင်းစစ်အဖွဲ့သို့ ရှင်းလင်းတင်ပြထားသည့် ပူးတွဲပါ ဘဏ္ဍာရေးရှင်းတမ်းများသည် ကုမ္ပဏီ၏ ၂၀၂၆ ခုနှစ်၊
မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေ၊ ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု
ရလဒ်များနှင့် ငွေသားစီးဆင်းမှုများကို နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (International Financial
Reporting Standards) နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အခြေအနေမှန်ကို သင့်တင့်
လျောက်ပတ်စွာ ဖော်ပြထားကြောင်း ထင်မြင်ယူဆပါသည်။

စာရင်းစစ်ထင်မြင်ယူဆချက်အတွက် အခြေခံမူ

ကျွန်မတို့ စာရင်းစစ်အဖွဲ့သည် နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစံများ
အရ ကျွန်မတို့အဖွဲ့၏တာဝန်များကို ဤအစီရင်ခံစာ၏ ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းစစ်ဆေး ခြင်းအတွက်
စာရင်းစစ်၏ တာဝန်ကဏ္ဍတွင်ထပ်မံဖော်ပြထားပါသည်။ ကျွန်မတို့သည် မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးရှင်း
တမ်းများကိုစာရင်းစစ်ဆေးခြင်းနှင့် သက်ဆိုင်သည့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ နိုင်ငံတကာ
စာရင်းကိုင်များကျင့်ဝတ်စံနှုန်းများအဖွဲ့ (IESBA) ၏ ကျင့်ဝတ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေ (IESBA Code) ပါ
ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီနှင့် သီးခြားလွတ်လပ်စွာ ရပ်တည်ခဲ့ပြီး စစ်ဆေးခဲ့ပါသည်။ ထို့အတူ
အခြားသောကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း လိုက်နာဆောင် ရွက်ခဲ့ပါသည်။ ကျွန်မတို့ရရှိခဲ့
သော စာရင်းစစ်အထောက်အထားများသည် ကျွန်မတို့၏ စာရင်းစစ်ထင် မြင်ယူဆချက်အတွက် အခြေပြုရန်
လုံလောက်သင့်လျော်သည်ဟု ယုံကြည်ပါသည်။



ဘဏ္ဍာရေးရှင်းတမ်းများအတွက် စီမံအုပ်ချုပ်သူများနှင့် စီမံခန့်ခွဲကြီးကြပ်သူများ၏တာဝန်

ဘဏ္ဍာရေးရှင်းတမ်းများကို နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (International Financial Reporting Standards) နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြုစုပြီး သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပြီး လိမ်လည်မှု၊ မှားယွင်းမှုတို့ကြောင့် အရေးပါသော လွှဲမှားမှုများမှ ကင်းရှင်းသော ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲနိုင်ရန် နှင့် လုပ်ငန်းတွင်းထိန်းချုပ်မှု အစီအစဉ်ကို အုပ်ချုပ်သူများမှ ချမှတ်ထားရှိရန် လိုအပ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုရေးဆွဲရာတွင် စီမံအုပ်ချုပ်သူများသည် ကုမ္ပဏီကို ဖျက်သိမ်းရန် သို့မဟုတ် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းရန် ရည်ရွယ်မှုမရှိလျှင် သို့မဟုတ် ထိုသို့လုပ်ဆောင်ရန်မှလွဲ၍ လက်တွေ့ကျသော အခြားရွေးချယ်စရာမရှိမှု မရှိလျှင် ကုမ္ပဏီ၏ ဆက်လက်လုပ်ဆောင်နိုင်စွမ်း အကဲဖြတ်ခြင်း၊ ဆက်လက်လုပ်ဆောင်နိုင်မှု အခြေအနေနှင့် ပတ်သက်သည့်ကိစ္စများကို ထုတ်ဖော်ခြင်းနှင့် ဆက်လက်လုပ်ဆောင်နိုင်မှုနှင့် သက်ဆိုင်သည့် စာရင်းကိုင်မှုများကို အသုံးပြုခြင်းတို့သည် စီမံအုပ်ချုပ်သူများ၏ တာဝန် ဖြစ်သည်။

စီမံခန့်ခွဲကြီးကြပ်သူများ၏တာဝန်သည် ကုမ္ပဏီ၏ ဘဏ္ဍာရေးအစီရင်ခံခြင်း လုပ်ငန်းစဉ်ကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် စာရင်းစစ်၏တာဝန်

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ လိမ်လည်မှု၊ မှားယွင်းမှုကြောင့် ဘဏ္ဍာရေးရှင်းတမ်းများ တစ်ရပ်လုံးသည် အရေးပါသော မှားယွင်းစွာဖော်ပြမှုများမှ ကင်းရှင်းကြောင်း၊ ကျိုးကြောင်းဆီလျော် သေချာမှု ရရှိရန်နှင့် ကျွန်ုပ်တို့၏ စာရင်းစစ်ထင်မြင်ယူဆချက် ပါဝင်သော စာရင်းစစ်အစီရင်ခံစာကို ထုတ်ပြန်ရန် ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်သေချာမှုဆိုသည်မှာ မြင့်မားသောအဆင့်သေချာမှု ဖြစ်သော်လည်း နိုင်ငံတကာ စာရင်းစစ်စံများနှင့်အညီ စာရင်းစစ်ဆေးရာတွင် တည်ရှိနေသော အရေးပါသည့် မှားယွင်းဖော်ပြချက်အား အမြဲတွေ့ရှိမည်ဟု အာမခံချက် ပေးခြင်းမဟုတ်ပါ။ မှားယွင်းဖော်ပြမှုများသည် လိမ်လည်မှု၊ မှားယွင်းမှု တို့ကြောင့် ဖြစ်ပေါ်လာနိုင်ပြီး မှားယွင်းဖော်ပြမှုများသည် တစ်ခုခြင်း သို့မဟုတ် စုပေါင်းခြင်းအားဖြင့် ဘဏ္ဍာရေးရှင်းတမ်းများကို အသုံးပြုသူများ၏ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ကျိုးကြောင်းဆီလျော်စွာ ဩဇာလွှမ်းမိုးနိုင်ခဲ့ပါက အရေးပါသည်ဟု ထင်မြင်ယူဆပါသည်။

နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စာရင်းစစ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကျွန်ုပ်တို့သည် စာရင်းစစ်ဆေးမှု တစ်လျှောက် အတတ်ပညာပိုင်းဆိုင်ရာ ပိုင်းခြားချင့်ချိန်သုံးသပ်ခြင်းကို ကျင့်သုံးရန်နှင့် အတတ်ပညာရှင်ဆိုင်ရာ သံသယစိတ် ထားရှိရန်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည်

- လိမ်လည်မှု၊ မှားယွင်းမှုကြောင့် ဘဏ္ဍာရေးရှင်းတမ်းများ၏ အရေးပါသော မှားယွင်းစွာဖော်ပြမှု အန္တရာယ်များအား ဖော်ထုတ်ရန်နှင့် အကဲဖြတ်ရန်၊ အဆိုပါ အန္တရာယ်များအား တုံ့ပြန်သော စာရင်းစစ်



လုပ်ထုံး လုပ်နည်းများ ရေးဆွဲဆောင်ရွက်ရန်၊ ကျွန်ုပ်တို့၏ စာရင်းစစ် ထင်မြင်ယူဆချက်အတွက် အခြေခံမူပြုရန် လုံလောက် သင့်လျော်သော စာရင်းစစ်အထောက်အထားများ ရယူရန်ဖြစ်ပါသည်။ လိမ်လည်မှုအရ ဖြစ်ပေါ်သော အရေးပါသည့် လွဲမှားဖော်ပြမှုများအား ဖော်ထုတ်မှုမပြုနိုင်ခြင်း အန္တရာယ်သည် မှားယွင်းမှုကြောင့် ဖြစ်ပေါ်သော အန္တရာယ်ထက် ပိုမိုမြင့်မားပါသည်။ အကြောင်းအရင်းမှာ လိမ်လည်မှုတွင် ပူးပေါင်းကြံစည်ခြင်း၊ အတုပြုလုပ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ ထိန်ချန်ထားခြင်း၊ လွဲမှားထွက်ဆိုခြင်း သို့မဟုတ် ဌာနတွင်းကြီးကြပ်မှုစနစ်အား ကျော်လွှားခြင်းတို့ ပါဝင်နိုင်သောကြောင့် ဖြစ်ပါသည်။

- အခြေအနေနှင့်သင့်လျော်သော စာရင်းစစ်လုပ်ထုံးလုပ်နည်းများကို ရေးဆွဲရန် စာရင်းစစ်ဆေးရာတွင် ဌာနတွင်း ကြီးကြပ်မှုစနစ်အား နားလည်ရန်လိုအပ်သော်လည်း ကုမ္ပဏီ၏ ဌာနတွင်း ကြီးကြပ်မှုစနစ် ထိရောက်မှုအပေါ် စာရင်းစစ် ထင်မြင်ယူဆချက် ပေးရန် မရည်ရွယ်ပါ။
- စီမံအုပ်ချုပ်သူများမှပြုလုပ်သော စာရင်းခန့်မှန်းခြေများနှင့် သက်ဆိုင်ရာထုတ်ဖော်ချက်များ၏ ကျိုးကြောင်းဆီလျော်မှုနှင့် အသုံးပြုထားသော စာရင်းဆိုင်ရာမူဝါဒများ သင့်လျော်မှုကို အကဲဖြတ် ပါသည်။
- စီမံအုပ်ချုပ်သူများမှ အသုံးပြုသည့် လုပ်ငန်းဆက်လက်လုပ်ဆောင်မှု စာရင်းအခြေခံမူ၏ သင့်လျော်မှုနှင့် ရယူထားသော စာရင်းစစ်အထောက်အထားများပေါ်မူတည်၍ ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆက်လက် လုပ်ဆောင်နိုင်မှုအပေါ် ထင်ရှားသောသံသယများ ဖြစ်စေနိုင်သည့် အရေးပါသော မသေချာသည့် အဖြစ်အပျက် အခြေအနေရှိ/မရှိ သုံးသပ်ပါသည်။ အရေးပါသော မသေချာသည့် အခြေအနေရှိခဲ့သည်ဟု သုံးသပ်ပါက ကျွန်ုပ်တို့အနေဖြင့် ဘဏ္ဍာရေးရှင်းတမ်းများတွင် ဖော်ပြထားသော အဆိုပါ ထုတ်ဖော်ချက်အား စာရင်းစစ် အစီရင်ခံစာတွင် ရည်ညွှန်း ဖော်ပြရန် လိုအပ်ပါသည်။ အကယ်၍ အဆိုပါ ထုတ်ဖော်ချက်များသည် လုံလောက်မှု မရှိပါက ကျွန်ုပ်တို့၏ စာရင်းစစ် အစီရင်ခံစာအား ပြင်ဆင်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ သုံးသပ်ချက်သည် စာရင်းစစ်အစီရင်ခံစာ ထုတ်ပြန်သည့်နေ့အထိ ရရှိထားသော စာရင်းစစ်အထောက်အထားများ အပေါ် အခြေခံပါသည်။ သို့သော် အနာဂတ် အဖြစ်အပျက် သို့မဟုတ် အခြေအနေများသည် ကုမ္ပဏီအား လုပ်ငန်းဆက်လက်လုပ်ဆောင်မှု ကို ရပ်စဲရန် ဖြစ်ပေါ်စေနိုင်ပါသည်။
- ဘဏ္ဍာရေးရှင်းတမ်းများ၏ ထုတ်ဖော်ပြသချက်များ အပါအဝင် ယေဘုယျတင်ပြမှု၊ ဖွဲ့စည်းမှု၊ ပါဝင်မှုများ နှင့် ဘဏ္ဍာရေးရှင်းတမ်းများသည် အခြေခံလုပ်ဆောင်ချက်များနှင့် အဖြစ်အပျက်များအား သင့်လျော်သည့် ပုံစံဖြင့် တင်ပြထားခြင်းရှိ/မရှိ သုံးသပ်ပါသည်။
- ကုမ္ပဏီအတွင်းရှိ အဖွဲ့အစည်းများ သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးရှင်းတမ်းများအပေါ်တွင် စာရင်းစစ် ထင်မြင်ယူဆချက်ကို ဖော်ပြနိုင်ရန် အတွက် လုံလောက်သင့်လျော်သော စာရင်းစစ်အထောက်အထား များ ရယူပါသည်။ ကုမ္ပဏီကို စာရင်းစစ်ဆေးခြင်းအတွက် လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် လုပ်ဆောင်မှုများအတွက် ကျွန်ုပ်တို့အဖွဲ့တွင် တာဝန်ရှိပါသည်။ ကျွန်ုပ်တို့၏ စာရင်းစစ် ထင်မြင်ယူဆချက်အတွက် ကျွန်ုပ်တို့ အဖွဲ့တွင်သာ တာဝန်ရှိပါသည်။



Thadar Sin Company Limited



ကျွန်မတို့သည် စာရင်းစစ်ဆေးစဉ်အတွင်းတွေ့ရှိခဲ့သော ဌာနတွင်းကြီးကြပ်မှုစနစ်၏ အရေးပါသော အားနည်းချက်များ အပါအဝင် အရေးပါသော စာရင်းစစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်နယ်ပယ်နှင့် အတိုင်းအတာ၊ အခြား ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲမှုကြီးကြပ်သူများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။

ကျွန်မတို့သည် အမှီအခိုကင်းခြင်းနှင့်ပတ်သက်၍ သက်ဆိုင်သော ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ကျွန်မတို့၏ အမှီအခိုကင်းခြင်းအပေါ် သက်ရောက်မှု ရှိနိုင်သည်ဟု ကျိုးကြောင်းဆီလျော်စွာ ယူဆနိုင်သည့် ဆက်ဆံရေးများ၊ အခြား ကိစ္စရပ်များအားလုံးနှင့် အကာအကွယ် ပြုလုပ်ထားမှုများကို ဆက်သွယ်ဆောင်ရွက်ရန်အတွက် တင်ပြချက် တစ်စောင်ကို စီမံခန့်ခွဲမှုကြီးကြပ်သူများသို့ ပေးပို့ပါသည်။

စီမံခန့်ခွဲမှုကြီးကြပ်သူများသို့ ဆက်သွယ်ဆောင်ရွက်ခဲ့သည့် ကိစ္စများအနက် လက်ရှိနှစ်၏ ဘဏ္ဍာရေးရှင်းတမ်း များကို စာရင်းစစ်ဆေးရာတွင် အရေးပါဆုံးသော ကိစ္စရပ်များကို အဓိကကျသော စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များအဖြစ် သတ်မှတ်ထားပါသည်။ ဥပဒေ သို့မဟုတ် စည်းမျဉ်းများမှ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်ပြီး အများပြည်သူသို့ ထုတ်ဖော်ခြင်းကို တားမြစ်ထားခြင်း မရှိပါက ကျွန်မတို့၏ စာရင်းစစ် အစီရင်ခံစာတွင် ဤကိစ္စရပ်များကို ဖော်ပြထားပါသည်။ အဆိုပါကိစ္စရပ်များကို တင်ပြခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများသည် အများပြည်သူရရှိမည့် အကျိုးစီးပွားထက်ပိုများနေသည့် အလွန်ရှားပါးသော အခြေအနေများတွင် ကျွန်မတို့၏ အစီရင်ခံစာတွင် အဆိုပါကိစ္စရပ်များကို မတင်ပြရန်ဆုံးဖြတ်ပါသည်။

အခြားဥပဒေနှင့် စည်းကမ်းချက်ဆိုင်ရာ လိုအပ်ချက်များအပေါ် အစီရင်ခံခြင်း

ကျွန်မတို့အဖွဲ့သည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ

- (၁) လိုအပ်သော သတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များအားလုံးကို ရရှိပြီးဖြစ်ကြောင်း
- (၂) ကုမ္ပဏီသည် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ ၂၅၈ နှင့် အညီ ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းများကို ထိန်းသိမ်းထားရှိကြောင်း အစီရင်ခံအပ်ပါသည်။

စာရင်းစစ်


Khin Thin Pyel
 B.Com (Q), C.P.A
 D.A (UK), ACCA (Part.2)
 Certified Public Accountant

သဒ္ဒါစင်ကုမ္ပဏီလီမိတက်
 ရန်ကုန်မြို့
 ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၉)ရက်။


မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီပီအယ်လ်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

အကြောင်းအရာ

အညွှန်း

၂၀၂၅-၂၀၂၆
သင့်ငွေ (ကျပ်)



ရပိုင်ခွင့်များ

လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ

ပုံသေပိုင်ပစ္စည်းများ

ရင်းနှီးမြှုပ်နှံမှု

မှတ်စု - စ

မှတ်စု - ၉ မှ ၁၂

၉,၂၈၇,၄၆၄,၅၄၉

၁၄,၉၁၄,၅၈၃,၅၆၂

၂၄,၂၀၂,၀၄၈,၁၁၁

၂,၃၈၆,၀၀၉,၇၀၈

၈,၉၂၉,၅၈၃,၅၆၂

၁၁,၃၁၅,၅၉၃,၂၇၀

လက်ငင်း ရပိုင်ခွင့်များ

ကုန်လက်ကျန်များ

ရရန်ရှိစာရင်း

ဘဏ်အာမခံငွေ

ငွေနှင့် ငွေသားညီမျှခြင်းများ

ကုမ္ပဏီ (MNTH) တွင် ရရန်ရှိ (ချေးငွေ)

ရရန်ရှိ အတိုး (MNTH)

ရရန်ရှိ အတိုး (ဘဏ်အတိုး)

ကြိုတင်ဝင်ငွေခွန်

မှတ်စု - ၁၃

မှတ်စု - ၁၄

မှတ်စု - ၁၅

-

-

၆၅၈,၂၆၃,၈၀၈

၆,၅၂၆,၆၂၇,၅၃၄

-

-

၁၅,၂၄၉,၃၃၈

၆၈၃,၃၉၇,၂၇၂

၇,၈၈၃,၅၃၇,၉၅၂

၃၂,၀၈၅,၅၈၆,၀၆၃

၇,၈၅၃,၉၈၂,၆၅၃

၁,၀၀၄,၃၃၆,၀၀၀

၆၅၈,၂၆၃,၈၀၈

၁,၀၅၃,၉၅၂,၃၁၆

၃၄,၉၄၅,၄၉၈

၅,၅၆၉,၇၅၀

၂၆,၃၉၅,၃၁၀

-

၁၀,၆၃၇,၄၄၅,၃၃၅

၂၁,၉၅၃,၀၃၈,၆၀၅

ရင်းနှီးငွေနှင့် ပေးရန်တာဝန်များ

ရင်းနှီးငွေ

ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ

အမြတ်လက်ကျန်များ



၁၀,၀၆၀,၃၅၀,၀၀၀

၁၈,၉၄၀,၄၆၃,၉၇၂

၂၉,၀၀၀,၈၁၃,၉၇၂

၁၀,၀၆၀,၃၅၀,၀၀၀

၁၀,၄၀၇,၃၉၅,၇၀၁

၂၀,၄၆၇,၇၄၅,၇၀၁

လက်ငင်းမဟုတ်သော ပေးရန်တာဝန်များ

ပေးရန်ရှိ ငှားရမ်းခ

၁,၀၄၇,၄၇၁,၇၁၇

၉၅၈,၀၃၉,၂၇၉

လက်ငင်း ပေးရန်တာဝန်များ

အခြား ပေးရန်ရှိ (MNTH ရင်းနှီးမြှုပ်နှံငွေ)

ပေးရန်ရှိ အမြတ်ဝေစု

ဝင်ငွေခွန်လျာထားချက်

ပေးရန်ရှိပိုင်ဆိုင်ဆောက်လုပ်ခြင်းစရိတ်

ပေးရန်ရှိ အသုံးစရိတ်များ

ပေးရန်ရှိ ကုန်သွယ်လုပ်ငန်းခွန်

မှတ်စု - ၁၆

မှတ်စု - ၁၇

မှတ်စု - ၁၈

မှတ်စု - ၁၉

၁၂၈,၅၀၀,၀၀၀

၄၅,၂၆၁,၅၀၀

၇၆၁,၆၁၆,၇၀၀

၁,၀၉၅,၇၃၁,၈၈၄

၆,၀၇၉,၉၇၉

၁၁၀,၃၁၂

၃,၀၈၄,၇၇၂,၀၉၂

၃၂,၀၈၅,၅၈၆,၀၆၃

၁၂၈,၅၀၀,၀၀၀

၆၁,၆၅၆,၅၀၀

၁၀၁,၅၁၆,၅၈၆

-

၂၃၅,၅၈၀,၅၃၉

၁၄၅,၅၈၀,၅၃၉

၁,၄၈၅,၂၉၂,၉၀၄

၂၁,၉၅၃,၀၃၈,၆၀၅

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မှတ်ယူရမည်။

TUN LWIN
CHAIRMAN
Myanma Agricultural &
General Development Public Ltd.

DR. MAUNG MAUNG AYE
MANAGING DIRECTOR
Myanma Agricultural &
General Development Public Ltd.

မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမျိုးသမီးပိုင်ဆိုင်မှု)



၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

	အညွှန်း	၂၀၂၅-၂၀၂၆ မြန်မာကျပ်	၂၀၂၄-၂၀၂၅ မြန်မာကျပ်
ဝင်ငွေ	မှတ်စု - ၂၀	၁၁,၉၁၄,၇၇၆,၄၃၄	၂,၈၀၃,၃၇၈,၃၃၂
ကုန်ရောင်းတန်ဖိုး	မှတ်စု - ၂၁		
စာရင်းဖွင့်ကုန်လက်ကျန်		၇,၈၅၃,၉၈၂,၆၅၃	၉,၇၉၂,၃၇၅,၃၂၇
ကုန်ဝယ်စာရင်း (သွင်းကုန်)		၁၆၉,၈၆၃,၅၇၉	-
ကုန်ဝယ်ကျစရိတ် (သွင်းကုန်)		၅,၅၆၅,၈၀၇	-
ပြောင်းဆဲကုန်ကျစရိတ်နှင့် ဘဏ်စရိတ်		၁၉,၅၅၈,၇၄၀	၆၇,၄၇၅,၂၅၀
ဂိုဒေါင်စရိတ်		၅၃၄,၄၃၆,၃၀၇	-
စာရင်းပိတ်ကုန်လက်ကျန်		-	(၇,၈၅၃,၉၈၂,၆၅၃)
ကုန်ရောင်းတန်ဖိုး		၈,၅၈၃,၄၀၇,၀၈၆	၂,၀၀၅,၈၆၇,၉၂၄
အသားတင်အမြတ်		၃,၃၃၁,၃၆၉,၃၄၉	၇၉၇,၅၁၀,၄၀၈
အခြားဝင်ငွေ			
ဘဏ်အတိုးရငွေနှင့် အခြားဝင်ငွေ	မှတ်စု - ၂၂	၃၉၈,၇၀၅,၉၅၉	၁၀၇,၁၀၀,၆၄၃
အသုံးစရိတ်များ			
စီမံခန့်ခွဲမှုနှင့် အခြား အသုံးစရိတ်များ	မှတ်စု - ၂၃	(၁၇၈,၇၄၈,၇၇၈)	(၃၅၃,၆၇၀,၅၄၇)
ငွေရေးကြေးရေးကုန်ကျစရိတ် (IFRS -16)		(၈၉,၄၃၂,၄၃၈)	(၈၉,၅၀၁,၄၇၀)
အခွန်မလျာထားမီ အသားတင်အမြတ်		၃,၄၆၁,၈၉၄,၀၉၁	၄၆၁,၄၃၉,၀၃၄
ဝင်ငွေခွန်		(၇၆၁,၆၁၆,၇၀၀)	(၁၀၁,၅၁၆,၅၈၇)
ဘဏ္ဍာနှစ်/ကာလအတွင်း အသားတင်အမြတ်		၂,၇၀၀,၂၇၇,၃၉၁	၃၅၉,၉၂၂,၄၄၇
ဘဏ္ဍာနှစ်/ကာလအတွင်း အခြားဝင်ငွေအလုံးစုံ			
အမြတ်ဝေစုရငွေ (MTSH)		၃၆၁,၀၀၀,၀၀၀	၉၅,၀၀၀,၀၀၀
ရင်းနှီးမြှုပ်နှံမှုတန်ဖိုး (အတိုး/(အလျော့))		၅,၉၈၅,၀၀၀,၀၀၀	၂၈၅,၀၀၀,၀၀၀
ငွေကြေးလဲလှယ်မှုမှ ဖြစ်ပေါ်လာသော (အရှုံး)/အမြတ်များ		-	-
ဘဏ္ဍာနှစ်/ကာလအတွင်း စုစုပေါင်းဝင်ငွေအလုံးစုံ		၉,၀၄၆,၂၇၇,၃၉၁	၇၃၉,၉၂၂,၄၄၇

ရှယ်ယာတစ်စု၏ဝင်ငွေ (တစ်စောင်လျှင် တန်ဖိုးကျပ်)

ရှယ်ယာတစ်စု၏ အခြေခံဝင်ငွေ

၂၆၈.၁၁

၃၅.၇၈

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်။


TUN LWIN
CHAIRMAN
Myanmar Agricultural &
General Development Public Ltd.


DR. MAUNG MAUNG AYE
MANAGING DIRECTOR
Myanmar Agricultural &
General Development Public Ltd.

မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီပီအယ်လ်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း

(၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်
ယခင်နှစ် စာရင်းညှိနှိုင်းချက်များ

ဘဏ္ဍာရေးနှစ်အစီရင်ခံသည့်နှစ်အတွက် အမြတ်
စာရင်းညှိနှိုင်းချက်များ
ဘဏ္ဍာရေးနှစ်အစီရင်ခံသည့်နှစ်အတွက် အခြားဝင်ငွေအလုံးစုံ
ဘဏ္ဍာရေးနှစ်ကာလအတွက် စုစုပေါင်းဝင်ငွေအလုံးစုံ
ပိုင်ရှင်များသို့/ပိုင်ရှင်များထံမှ ထည့်ဝင်ငွေများ
အစုရှယ်ယာ ထုတ်ဝေခြင်း
အမြတ်ဝေစု

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်

(၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်


၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်
ယခင်နှစ် စာရင်းညှိနှိုင်းချက်များ

ဘဏ္ဍာရေးနှစ်အစီရင်ခံသည့်နှစ်အတွက် အမြတ်
စာရင်းညှိနှိုင်းချက်များ
ဘဏ္ဍာရေးနှစ်အစီရင်ခံသည့်နှစ်အတွက် အခြားဝင်ငွေအလုံးစုံ
ဘဏ္ဍာရေးနှစ်ကာလအတွက် စုစုပေါင်းဝင်ငွေအလုံးစုံ
ပိုင်ရှင်များသို့/ပိုင်ရှင်များထံမှ ထည့်ဝင်ငွေများ
အစုရှယ်ယာ ထုတ်ဝေခြင်း
အမြတ်ဝေစု

၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်

နောက်ဆက်တွဲစာရင်းများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မှတ်ယူရမည်။

TUN LWIN
CHAIRMAN
Myanma Agricultural &
General Development Public Ltd.




စုစုပေါင်း
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်

ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ ၁၀,၀၆၀,၃၅၀,၀၀၀	အမြတ်လက်ကျန်များ ၁၀,၄၀၇,၃၉၅,၇၀၀ (၁၀,၁၄၉,၇၈၃)	၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်
၁၀,၀၆၀,၃၅၀,၀၀၀	၁၀,၄၀၇,၃၉၅,၇၀၀	၂၀၂၅ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်
-	-	၂,၇၀၀,၂၇၇,၃၉၁ (၄၁,၈၃၇)
-	-	၆,၃၄၆,၀၀၀,၀၀၀
၁၀,၀၆၀,၃၅၀,၀၀၀	၁၀,၄၀၇,၃၉၅,၇၀၀	၆,၃၄၆,၀၀၀,၀၀၀
-	-	၂၉,၅၀၃,၈၃၁,၄၇၂
-	-	-
-	-	(၅၀၃,၀၁၇,၅၀၀)
၁၀,၀၆၀,၃၅၀,၀၀၀	၁၀,၄၀၇,၃၉၅,၇၀၀	၂၉,၅၀၃,၈၃၁,၄၇၂

ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ ၁၀,၀၆၀,၃၅၀,၀၀၀	အမြတ်လက်ကျန်များ ၁၀,၁၇၄,၀၁၂,၃၄၅ (၃,၅၂၁,၅၉၃)	စုစုပေါင်း ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ စာရင်းဖွင့်လက်ကျန်
၁၀,၀၆၀,၃၅၀,၀၀၀	၁၀,၁၇၄,၀၁၂,၃၄၅	၂၀,၂၄၄,၃၆၂,၃၄၅ (၃,၅၂၁,၅၉၃)
-	-	၂၀,၂၄၄,၃၆၂,၃၄၅
-	-	၃,၈၀,၀၀၀,၀၀၀
၁၀,၀၆၀,၃၅၀,၀၀၀	၁၀,၁၇၄,၀၁၂,၃၄၅	၃,၈၀,၀၀၀,၀၀၀
-	-	၂၀,၂၄၄,၃၆၂,၃၄၅
-	-	(၅၀၃,၀၁၇,၅၀၀)
၁၀,၀၆၀,၃၅၀,၀၀၀	၁၀,၁၇၄,၀၁၂,၃၄၅	၂၀,၂၄၄,၃၆၂,၃၄၅

DR. MAUNG MAUNG AYE
MANAGING DIRECTOR
Myanma Agricultural &
General Development Public Ltd.

မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂရီကလပ်)
 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ငွေသားစီးဆင်းမှုရှင်းတမ်း



မြန်မာကျပ်
 ၂၀၂၅-၂၀၂၆

အကြောင်းအရာ

လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ

၁.၁ အခွန်မနှုတ်မီ အသားတင်အမြတ်	၃,၄၆၁,၈၉၄,၀၉၁	၄၆၁,၄၃၉,၀၃၄
၁.၂ ငွေသားမဟုတ်သော ကိုက်ညီရေးဆွဲချက်များ		
၁.၂.၁ ပုံသေပိုင်ပစ္စည်း တန်ဖိုးလျော့စရိတ်	၈၉,၃၃၈,၃၄၆	၂၈,၅၃၅,၃၇၁
၁.၂.၂ ငွေရေးကြေးရေးကုန်ကျစရိတ် (IFRS -16)	၈၉,၄၃၂,၄၃၈	၈၉,၅၁၁,၄၇၀
၁.၂.၃ ယခင်နှစ် စာရင်းညှိနှိုင်းချက်များ	(၁၀,၁၄၉,၇၈၃)	(၃,၅၂၁,၅၉၃)
၁.၂.၄ ညှိနှိုင်းချက်များ	(၄၁,၈၃၇)	၁
လှည့်လည်ရင်းနှီးငွေပြောင်းလဲမှုမတိုင်ခင် လုပ်ငန်းဆောင်ရွက်ချက် အမြတ်/(အရှုံး)	၃,၆၃၀,၄၇၃,၂၅၅	၅၇၅,၉၅၄,၂၈၃
လှည့်လည်ရင်းနှီးငွေပြောင်းလဲမှုများ		
၁.၃.၁ ကုန်သွယ်မှုနှင့် အခြားရရန်ရှိများ	၃၇၂,၅၉၉,၉၄၈	(၁,၀၁၇,၁၈၅,၄၀၁)
၁.၃.၂ ကုန်လက်ကျန်များ	၇,၈၅၃,၉၈၂,၆၅၃	၁,၉၃၈,၃၉၂,၆၇၄
၁.၃.၃ ကုန်သွယ်မှုနှင့် အခြားပေးရန်များ	၈၄၉,၉၄၆,၆၃၆	၄၃,၇၄၉,၅၃၉
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဝင်မှု	၁၂,၇၀၇,၀၀၂,၄၉၂	၁,၅၄၀,၉၁၁,၀၉၅
ဝင်ငွေခွန်ပေးသွင်းမှု	(၁၀၁,၅၁၆,၅၈၆)	(၁,၆၄၈,၃၀၁)
လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဝင်မှု/(အသုံးပြုမှု)	၁၂,၆၀၅,၄၈၅,၉၀၅	၁,၅၃၉,၂၆၂,၇၉၄
<u>ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှုများ</u>		
၂.၁ ပုံသေပိုင်ပစ္စည်း ဝယ်ယူမှု	(၆,၉၉၀,၇၉၃,၁၈၇)	(၂၅၅,၄၄၅,၀၀၀)
၂.၂ အစုရှင်များသို့အမြတ်ဝေစုရငွေ	၃၆၁,၀၀၀,၀၀၀	၉၅,၀၀၀,၀၀၀
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ အသားတင်ငွေသားအသုံးပြုမှု	(၆,၆၂၉,၇၉၃,၁၈၇)	(၁၆၀,၄၄၅,၀၀၀)
<u>ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ</u>		
၃.၁ ရင်းနှီးမြှုပ်နှံသော အစုရှယ်ယာများ	-	-
၃.၂ အစုရှင်များသို့အမြတ်ဝေစုပေးငွေ	(၅၀၃,၀၁၇,၅၀၀)	(၅၀၃,၀၁၇,၅၀၀)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဆင်းမှုများ	(၅၀၃,၀၁၇,၅၀၀)	(၅၀၃,၀၁၇,၅၀၀)
ငွေနှင့်ငွေသားညီမျှခြင်းလက်ကျန်များအရ အသားတင်အတိုး/ (အလျော့)	၅,၄၇၂,၆၇၅,၂၁၈	၈၇၅,၈၀၀,၂၉၄
နှစ်/ ကာလအစရှိ ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ	၁,၀၅၃,၉၅၂,၃၁၆	၁၇၈,၁၅၂,၀၂၂
နှစ်/ ကာလအဆုံးရှိ ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ	၆,၅၂၆,၆၂၇,၅၃၄	၁,၀၅၃,၉၅၂,၃၁၆
ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ	၆,၅၂၆,၆၂၇,၅၃၄	၁,၀၅၃,၉၅၂,၃၁၆

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မှတ်ယူရမည်။


TUN LWIN
 CHAIRMAN
 Myanmar Agricultural &
 General Development Public Ltd.


DR. MAUNG MAUNG AYE
 MANAGING DIRECTOR
 Myanmar Agricultural &
 General Development Public Ltd.

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

ဤမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဘဏ္ဍာရေးရှင်းတမ်းများနှင့် အတူတကွ ဖတ်ရှုရမည်ဖြစ်ပါသည်။



၁။ အထွေထွေ

ပေးရန်တာဝန်ကန့်သတ်ထားသော မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်လီမိတက် (အမ်အေဂျီဒီပီအယ်လ်) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ကုမ္ပဏီမှတ်ပုံတင်အမှတ် ၂၃၄၆/ ၂၀၁၂-၂၀၁၃ (ရန်ကုန်) ဖြင့် (၁၁.၉.၂၀၁၂) နေ့တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ထုတ်ပေးခဲ့ပါသည်။ ထိုအက်ဥပဒေကို မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ဖြင့် အစားထိုးပြင်ဆင်ခဲ့ပါသည်။ အဆိုပါဥပဒေအသစ်အရ ကုမ္ပဏီကို ကုမ္ပဏီမှတ်ပုံတင်အမှတ်မှာ ၁၆၈၉၈၂၂၄၀ ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါသည်။

MAGDPL ၏ လက်ရှိနှင့် အနာဂတ် စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

- ကောက်ပဲ သီးနှံများအား ပြည်တွင်း၌ဝယ်ယူ၍ ပြည်ပသို့ တင်ပို့သည့်လုပ်ငန်းများ၊
- Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH) နှင့် Myanmar National Telecom Holdings Public Co., Ltd. (MNTH) တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်ထားခြင်း၊
- သီလဝါဆိပ်ကမ်းနယ်မြေ အကွက်အမှတ် (၂၉) တွင် လယ်ယာထွက်ကုန်နှင့် ဆီထွက် သီးနှံကုန်ပစ္စည်းများ တင်/ချ ခေတ်မီဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား တည်ဆောက်ရန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံနှင့် လယ်ယာ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်မှုကုန်ကြမ်းသုံးပစ္စည်းများနှင့် ဆက်စပ်သော လုပ်ငန်းသုံးပစ္စည်းများ အစရှိသည့် သွင်းကုန်ပစ္စည်းတို့အား သိုလှောင်မည့် Warehouse နှင့် Silo များ တည်ဆောက်ရန်နှင့် ဆက်စပ်နေသော စီးပွားရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်၍ ငှားရမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်။
- အထက်ဖော်ပြပါ လယ်ယာထွက်ကုန်များ သိုလှောင်မည့် ဂိုထောင်များ တည်ဆောက် ငှားရမ်းခြင်းအပြင် အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) အနေဖြင့် ၎င်းပစ္စည်းများကို ကိုယ်တိုင် တင်သွင်း၊ တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်။
- ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း တို့အား စိုက်ပျိုးထွက်ရှိရာဒေသမှသည် ပြည်ပတင်ပို့သည်အထိ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ပြည်ပတင်ပို့ခြင်း လုပ်ငန်း များအား ဆောင်ရွက်ရန်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်



- လက်ငင်းနှင့် အနာဂတ် ရောင်းဝယ်မှုတိုင်းတွင် ယုံကြည်မှုကို အခြေမခံဘဲ ငွေကြေး အာမခံမှုနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်နိုင်မည့် နိုင်ငံတကာ အဆင့်မီ Myanmar Commodity Exchange Center အား အကောင်အထည်ဖော်ဆောင်ရွက် ရန်။

မှတ်ပုံတင်ထားသောကုမ္ပဏီ၏ လိပ်စာသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရန်ကုန် တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်း၊ ရွှေဗေဗူရေးဗားဗျူးကွန်းပလပ်၊ ၂၃ ဂျီ-၁၊ အမှတ် - ၃ (ဘီ) တာဝါ - အေ နှင့် စီ တွင် တည်ရှိပါသည်။

ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board (PLB) အနေဖြင့် မှတ်ပုံတင်ခဲ့ပါသည်။

MAGDPL အနေဖြင့် ကောက်ပဲသီးနှံအခြေပြု ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးတို့အပြင် ပြည်ပပို့ကုန်လုပ်ငန်းအတွက် အထောက်အပံ့ ဖြစ်စေမည့် ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား၊ ဆိပ်ကမ်း တည်ဆောက်လည်ပတ်နိုင်ရေး လုပ်ငန်းများသာမက တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတည်ဆောက်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေသော Myanmar Thilawa SEZ Holdings Public Co., Ltd. တွင် ရင်းနှီးမြှုပ်နှံထားခြင်း၊ ဆက်သွယ်ရေးကဏ္ဍအပိုင်းတွင်လည်း Myanmar National Telecom Holdings Public Co., Ltd. တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး မကြာမီကာလတွင် Commodity Exchange Center ဖွံ့ဖြိုး တည်ဆောက် လည်ပတ်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက် ရှိနေပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သီလဝါ အကွက် အမှတ် (၂၉) မြေကွက်အား MAGDPL အနေဖြင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ကောက်ပဲသီးနှံနှင့် အထွေထွေကုန်စည်များ ကိုင်တွယ်နိုင်သည့် ခေတ်မီဘက်စုံသုံးအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန်အတွက် နှစ်ရှည်ငှားရမ်း ထားပြီး ၎င်းမြေကွက်ပေါ်တွင် အလျား ၅၅၀ ပေ၊ အနံ ၁၅၀ ပေ အမြင့် ၃၄ ပေ စုစုပေါင်း စတုရန်းပေ ၈၂,၅၀၀ အကျယ်အဝန်းရှိသည့် ခေတ်မီသိုလှောင်ရုံကြီး တစ်ခုအား စတင်တည်ဆောက်လျက်ရှိပြီး ၄-၄-၂၀၂၅ ရက်နေ့တွင် ပနွက်တင်အခမ်းအနား ဆောင်ရွက် ခဲ့ပါသည်။ အဆိုပါသိုလှောင်ရုံအား ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးရန် လျာထား ဆောင်ရွက်လျက်ရှိပါသည်။

သိုလှောင်ရုံ၏ အဓိက အကျိုးကျေးဇူးများ

၁။ အရည်အသွေးမပျက် သိုလှောင်နိုင်မှု - ပြည်ပသို့ တင်ပို့ရန် အဆင်သင့်ဖြစ်သော ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများကို တန် ၂၅,၀၀၀ အထိ သိုလှောင်နိုင်ခြင်း။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

၂။ အများပိုင်အသုံးပြုနိုင်မှု - MAGDPL ၏ ကောက်ပဲသီးနှံများသာမက အခြားပို့ကုန်ကုမ္ပဏီများ၏ ကုန်စည်များကိုပါ သိုလှောင်ထားနိုင်ခြင်း။

၃။ ကုန်ကျစရိတ်သက်သာမှု - အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် နီးကပ်စွာတည်ရှိသောကြောင့် ပြည်ပသို့ ကုန်စည်တင်ပို့ရာတွင် စရိတ်သက်သာစေခြင်း။

မြန်မာနိုင်ငံသည် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများကို နှစ်စဉ် တန်ချိန် ၃ သန်းခန့် ကို နိုင်ငံပေါင်း ၅၀ ဝန်းကျင်သို့ တင်ပို့လျက်ရှိပါသည်။ MAGDPL ၏ သိုလှောင်ရုံ ပြီးစီးပါက ပြည်ပပို့ကုန်လုပ်ငန်းများ အတွက် မဟာဗျူဟာကျသော အထောက်အကူတစ်ရပ် ဖြစ်လာမည်ဖြစ်ပါသည်။



၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ်

၂.၁ စာရင်းရေးဆွဲခြင်းဆိုင်ရာ အခြေခံမူများ

ဘဏ္ဍာရေးရှင်းတမ်းများကို နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (International Financial Reporting Standards) နှင့် အညီ ဖော်ပြထားပါသည်။

ဘဏ္ဍာရေးရှင်းတမ်းကို အောက်ဖော်ပြပါစာရင်းကိုင်မူဝါဒတွင် ဖော်ပြထားသည်များမှ လွဲ၍ ပြီးခဲ့သည့် ဖြစ်ရပ်များအပေါ် အခြေခံသည့် လုပ်ရိုးလုပ်စဉ်အရ မူရင်းတန်ဖိုးရေးဆွဲဖော်ပြထားပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများကို ပြည်တွင်းသုံးငွေ ("ကျပ်") ဖြင့် ဖော်ပြပါသည်။

၂.၂ ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းများကို ဦးစွာ မူရင်းတန်ဖိုးဖြင့် စာရင်းဖော်ပြသည်။ ယင်းသို့ ဖော်ပြပြီးနောက် မူရင်းတန်ဖိုးမှ စုစုပေါင်းတန်ဖိုးလျော့နှင့် တန်ဖိုးကျ၍ ဆုံးရှုံးမှုငွေပမာဏတို့ကို နှုတ်၍ ဖော်ပြထားပါသည်။ ပစ္စည်း၏ ကုန်ကျစရိတ်တွင် စီမံအုပ်ချုပ်သူ၏ ရည်ရွယ်ထားသည့် နေရာဒေသနှင့် အခြေအနေသို့ ရောက်ရှိအောင် ပြုလုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သော အသုံးစရိတ်များအားလုံးပါဝင်သည်။

နောက်ဆက်တွဲကုန်ကျစရိတ်များကို စာရင်းရေးသွင်းရာတွင် ပစ္စည်း၏ကုန်ကျစရိတ်ကို တိတိကျကျ တိုင်းတာနိုင်သောအခါနှင့် ပစ္စည်းနှင့်သက်ဆိုင်သော အနာဂတ်စီးပွားရေးအကျိုးကျေးဇူးများ ကုမ္ပဏီအတွင်းသို့ စီးဝင်လာနိုင်ဖွယ်ရှိသောအခါတို့တွင်သာလျှင် အသားတင်သင့်ငွေပမာဏ (သို့မဟုတ်) သီးခြားရပိုင်ခွင့်အနေဖြင့် စာရင်းဖော်ဆောင်ပါသည်။ အစားထိုးလဲလှယ်လိုက်သော ပစ္စည်းအစိတ်အပိုင်း၏ အရင်းအရ တန်ဖိုးငွေကို ပယ်ဖျက်ပေးပါမည်။ အခြားပြင်ဆင်စရိတ်နှင့် ပြုပြင် ထိန်းသိမ်းရေး စရိတ်များ အားလုံးကို သက်ဆိုင်ရာကာလ၏ အရှုံး၊ အမြတ်တွင် ကျခံရပါသည်။

Lease (Right of Use Assets)

ငှားရမ်းခြင်းဆိုသည်မှာ ပစ္စည်းတစ်ခုအား Lessor (ပိုင်ရှင်) နှင့် Lessee (ငှားရမ်းသုံးစွဲသူ) များ ကြားတွင် ချုပ်ဆိုသော သဘောတူညီချက်တစ်ခု သို့မဟုတ် သဘောတူညီချက်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး၊ ယင်း အခြေခံပိုင်ဆိုင်မှု (ပစ္စည်း) သတ်မှတ်ကာလအတွင်း အသုံးပြုခွင့်၊ အသုံးချခွင့် (Right to Use) အတွက် ပေးချေရန်လိုအပ်သောအဖိုးစားနားကို ဖော်ပြထားသည့် စာချုပ်ဖြစ်ပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

အသုံးပြုခွင့်ပိုင်ဆိုင်မှုဆိုသည်မှာ Lessee (ငှားရမ်းသုံးစွဲသူ) သည် စာချုပ်သက်တမ်းအတွင်း အခြေခံပိုင်ဆိုင်မှု (ပစ္စည်း) ကို အသုံးပြုခွင့်ရှိမှုကို ကိုယ်စားပြုသော ပိုင်ဆိုင်မှုဖြစ်သည်။

Lease Liability ဆိုသည်မှာ အနာဂတ်ငှားရမ်းခပေးချေမှု၏ လက်ရှိတန်ဖိုးဖြစ်သည်။

တန်ဖိုးလျော့ကို Straight-line method ဖြင့် တွက်ချက်၍ တန်ဖိုးလျော့ပမာဏကို ခန့်မှန်း အသုံးဝင် သက်တမ်း နှစ် (၅၀) သတ်မှတ်ခွဲဝေကျခံသည်။

ကုမ္ပဏီသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရန် ကနဦးနှစ် (၅၀) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တိုးချဲ့နှစ် (၂၀) ဖြင့် ငှားရမ်းချုပ်ဆိုထားပါသည်။

Thilawa Port Area Plot No. 29

သီလဝါ ဆိပ်ကမ်းဒေသ အမှတ် ၂၉ နှင့် ဆက်စပ်လျက်ရှိသော ကုန်ကျစရိတ်တစ်ခုဖြစ်သည်။ ၎င်းသည် အသုံးပြုခွင့်ပိုင်ဆိုင်မှု (Right of Use Asset) နှင့် ဆက်စပ်လျက်ရှိပြီး အမှတ် ၂၉ နေရာအတွက် ပြုပြင်မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများအတွက် ပေးချေထားသည့်ကုန်ကျစရိတ်များပါဝင်ပါသည်။

တန်ဖိုးလျော့ကို ပုံသေပိုင်ပစ္စည်း၏ ခန့်မှန်းအသုံးဝင်မှု သက်တမ်းအပေါ်တွင် မူတည်၍ the straight-line method ဖြင့် တွက်ချက်ထားပါသည်။ ခန့်မှန်းအသုံးဝင်မှုအပေါ်တွင် အခြေပြုတန်ဖိုးလျော့ရာခိုင်နှုန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အသုံးပြုခွင့်ပိုင်ဆိုင်မှု (Right of Use Assets) (၅၀ နှစ်)	၂ %
Thilawa Port Area Plot No. 29 (၂၀ နှစ်)	၅ %
Thilawa Port Warehouse Plot No. 29	-
ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ (၁၀ နှစ်)	၁၀ %



၂.၃ Financial Instruments

အမြတ်ဝေစုကို ရပိုင်ခွင့်ပေါ်ပေါက်သည့်အခါ စာရင်းဖော်ဆောင်ပါသည်။ ရင်းနှီးမြှုပ်နှံခြင်းမှ ရရှိလာသည့် အမြတ်ဝေစုများအား other comprehensive income တွင် စာရင်းရေးသွင်းဖော်ပြပါသည်။ ဘဏ္ဍာနှစ်ကာလအတွင်း အစုရှယ်ယာရှင်ချေးငွေသည် ငွေကြေးပိုင်ဆိုင်မှုဖြစ်သည်။ ၎င်း၏ ချေးငွေမှ ဖြစ်ပေါ်လာသည့် အတိုးဝင်ငွေကို အရှုံးအမြတ်စာရင်းတွင် ထည့်သွင်းသည်။

၂.၄ နိုင်ငံခြားငွေအား ပြောင်းလဲသတ်မှတ်ခြင်း

၁။ လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေးနှင့် စာရင်းတင်ဖော်ပြသည့်ငွေကြေး


မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

ကုမ္ပဏီမှ လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသော စီးပွားရေးပတ်ဝန်းကျင်၏ ငွေကြေး ဖြစ်သော မြန်မာကျပ်ငွေကို လုပ်ငန်းဆောင်ရွက်သည့် ငွေကြေး (the “Functional Currency”) ဟု သတ်မှတ်ပါသည်။ ဘဏ္ဍာရေးရှင်းတမ်းကို ကုမ္ပဏီ၏ လုပ်ငန်းလုပ်ဆောင်သည့် ငွေကြေးပမာဏ ဖြစ်သော မြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။

၂။ လုပ်ငန်းဆောင်ရွက်ချက်နှင့် စာရင်းလက်ကျန်များ

နိုင်ငံခြားငွေဖြင့် ပြုလုပ်သော လုပ်ငန်းဆောင်ရွက်ချက်များကို လုပ်ဆောင်ချက်ဖြစ်ပေါ်သည့် နေ့တွင်ရှိသော ငွေလဲနှုန်းဖြင့် လုပ်ငန်းဆောင်ရွက်သည့်ငွေကြေးအဖြစ်သို့ ပြောင်းလဲထားပါသည်။ နိုင်ငံခြားငွေဖြင့် ဖော်ပြသော ငွေကြေးနှင့်ဆိုင်သည့် ပိုင်ဆိုင်ပစ္စည်းများနှင့် ပေးရန်တာဝန်များကို ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်ရှိ ငွေလဲနှုန်းဖြင့် ပြောင်းလဲသတ်မှတ်ရာတွင်သော်လည်းကောင်း၊ ၎င်းနိုင်ငံခြား ငွေများကို စာရင်းရှင်းလင်းရာမှာတွင်သော်လည်းကောင်း ဖြစ်ပေါ်လာသော နိုင်ငံခြားငွေ အမြတ်၊ အရှုံးများကို ဝင်ငွေရှင်းတမ်းတွင် စာရင်းရေးသွင်းပါသည်။



၂.၅ ရင်းနှီးမြှုပ်နှံမှုများ

၁။ ကုမ္ပဏီသည် Myanmar Thilawa SEZ Holdings Public Co.,Ltd တွင် ရင်းနှီးမြှုပ်နှံမှုအား စာရင်းရေးသွင်းရာတွင် ဈေးကွက်ပေါက်ဈေးအတိုင်း စာရင်းရေးသွင်းထားပါသည်။ ၃၁.၃.၂၀၂၆ တွင် ရှယ်ယာဈေးကွက်ပေါက်ဈေးမှာ ရှယ်ယာတစ်ခုလျှင် ၆,၂၀၀ ကျပ်ဖြစ်သည်။ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ ဘဏ္ဍာရေးကုန်ဆုံးချိန်တွင် ဖြစ်ပေါ်လျက်ရှိသော တန်ဖိုးတိုးလာမှု (fair value gain) ကျပ်သန်းပေါင်း ၅,၉၈၅ ကို အစုရှယ်ယာများအောက်တွင် ရင်းနှီးမြှုပ်နှံမှု ပြန်လည်တန်ဖိုး ဖြတ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်တမ်းတင်ထားသည်။

၂။ ကုမ္ပဏီသည် Myanmar National Telecom Holdings Public Ltd. တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပါသည်။ ၎င်းရင်းနှီးမြှုပ်နှံမှုအား ကနဦးထည့်ဝင်သည့် ရှယ်ယာရင်းနှီးငွေပမာဏ အတိုင်း စာရင်းရေးသွင်းထားခြင်းဖြစ်ပါသည်။

၃။ ကုမ္ပဏီသည် Myanmar Kyauk Phyu SEZ Holding Consortium Public Co.,Ltd တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပါသည်။ ၎င်းရင်းနှီးမြှုပ်နှံမှုအား ကနဦးထည့်ဝင်သည့် ရှယ်ယာရင်းနှီးငွေ ပမာဏ အတိုင်း စာရင်းရေးသွင်းထားခြင်းဖြစ်ပါသည်။

၄။ ကုမ္ပဏီသည် Myanmar Agro Alliance Terminal Co.,Ltd တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပါသည်။ ၎င်းရင်းနှီးမြှုပ်နှံမှုအား ကနဦးထည့်ဝင်သည့် ရှယ်ယာရင်းနှီးငွေပမာဏ အတိုင်း စာရင်းရေးသွင်း ထားခြင်းဖြစ်ပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

၂.၆ ကုန်လက်ကျန်များ

ကုန်လက်ကျန်များကို ကုန်ကျစရိတ်နှင့် ရောင်းချလျှင်ရနိုင်မည့် အသားတင်ကုန်ရောင်းရငွေတို့ အတွက် နည်းရာ ပမာဏဖြင့် တန်ဖိုးသင့်ရန်ဖြစ်ပါသည်။

ကုန်ကျစရိတ်တွင် ဝယ်ယူမှုကုန်ကျစရိတ်၊ ပြောင်းလဲခြင်းကုန်ကျစရိတ်နှင့် ကုန်ပစ္စည်းများအား လက်ရှိတည်နေရာ သို့ ရောက်အောင် ဖြစ်ပေါ်ခဲ့သော "အခြားကုန်ကျစရိတ်များ" ပါဝင်သည်။

အသားတင်ရောင်းရငွေ ဆိုသည်မှာ သာမန်စီးပွားရေးလုပ်ငန်းတစ်ခုတွင် ပြီးဆုံးမှုအတွက် ခန့်မှန်း ကုန်ကျ စရိတ်နှင့် ပုံသေမဟုတ်သော အရောင်းကုန်ကျစရိတ်တို့ကို နှုတ်ပြီးကျန်ရှိမည့် ခန့်မှန်း ရောင်းဈေး ဖြစ်ပါသည်။

လက်ရှိဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းပါ ကုန်ပစ္စည်းတန်ဖိုးအား Cost တန်ဖိုးဖြင့် တန်ဖိုး သတ်မှတ်ခဲ့ပါသည်။

၂.၇ ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ

ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များတွင် လက်ဝယ်ရှိ ငွေသားလက်ကျန်နှင့် ဘဏ်ရှိ ငွေလက်ကျန်များ ပါဝင်ပါသည်။



၂.၈ ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများ

ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများကို ကနဦးတွင် မျှတသောတန်ဖိုး (fair value) ဖြင့် စာရင်း ရေးသွင်းပြီးနောက် effective interest method ကို အသုံးပြု၍ နောက်ပိုင်းနှစ်တွင် လျော့ချပြီးတန်ဖိုးမှ ပျက်စီးဆုံးရှုံးမှုအတွက် လျာထားသောတန်ဖိုးကို နှုတ်၍ စာရင်းသယ်ဆောင်ပါသည်။ ပြန်၍မရနိုင်သော ခန့်မှန်းပမာဏအတွက် သင့်လျော်သော ခွင့်ပြုချက်ဖြင့် ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများတွင် လျော့ချ ရပါသည်။

၂.၉ ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိသူများ

ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိသူများကို ကနဦးတွင် မျှတသောတန်ဖိုး (fair value) ဖြင့် စာရင်း ရေးသွင်းပြီးနောက် effective interest method ကို အသုံးပြု၍ နောက်ပိုင်းကာလတွင် လျော့ချပြီး တန်ဖိုးဖြင့် စာရင်းသယ်ဆောင်သည်။

၂.၁၀ လျာထားငွေများ

ကုမ္ပဏီသည် အတိတ်နှစ်အဖြစ်အပျက်များ၏ အကျိုးရလဒ်အတွက် လက်ရှိတွင်ဥပဒေအရ တာဝန်ရှိသော (သို့မဟုတ်) အပြုသဘောဆောင်၍ ပေးရန်တာဝန်ရှိငွေများကို လျာထားငွေများအဖြစ် စာရင်းသွင်းပါသည်။ ပေးရန်တာဝန်ရှိသောငွေများကို ပေးချေရန်အတွက် လုပ်ငန်း၏ အရင်းအမြစ်များ စီးထွက်ရန်အလားအလာရှိပြီး ပေးချေရမည့် ပမာဏကို တိကျသေချာစွာ ခန့်မှန်းနိုင်ရမည်။ အနာဂတ် လုပ်ငန်း၏ဆောင်ရွက်ချက် ဆုံးရှုံးမှုများကို လျာထားငွေများအဖြစ် မသတ်မှတ်ပါ။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

၂.၁၁ ဝင်ငွေ

လုပ်ဆောင်ချက်နှင့် ဆက်စပ်နေသော စီးပွားရေး အကျိုးအမြတ်များ ကုမ္ပဏီထံသို့ စီးဝင်ရန် အလားအလာရှိသည့်အခါမှသာ ဝင်ငွေကို စာရင်းဖော်ဆောင်သည်။ ဝင်ငွေသတ်မှတ်ရာတွင် ရရှိထားသော သို့မဟုတ် ရရန်ရှိသည့် အဖိုးစားနားဖြင့် တိုင်းတာသည်။

၁။ ကုန်ရောင်း

ကုန်ရောင်းခြင်းမှ ရရှိသောဝင်ငွေကို ကုန်ပစ္စည်းကို လွှဲအပ်ပြီးဝယ်ယူသူက လက်ခံရရှိပြီးနောက် စာရင်း ဖော်ဆောင်ပါသည်။

၂။ အတိုးဝင်ငွေ

ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများတွင် အပ်နှံငွေများမှ အတိုးရရန်သေချာမှသာ အတိုးရငွေများကို စာရင်း ဖော်ဆောင်ပါသည်။

၃။ အမြတ်ဝေစု

အမြတ်ဝေစုကို ရပိုင်ခွင့်ပေါ်ပေါက်သည့်အခါ စာရင်းဖော်ဆောင်ပါသည်။



၂.၁၂ ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ

သာမန်အစုရှယ်ယာများကို အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များအဖြစ် အမျိုးအစားသတ်မှတ်ထား ပါသည်။ သာမန်အစုရှယ်ယာ ထုတ်ပေးခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သော စရိတ်များကို အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များမှ နှုတ်၍ စာရင်းဖော်ဆောင်ပါသည်။ ကျသင့်အခွန်မှန်သမျှ နှုတ်ပြီးသော အသားတင် ဖြစ်ပါသည်။

၂.၁၃ အမြတ်ဝေစုများ

ကုမ္ပဏီ၏အစုရှယ်ယာရှင်များသို့ အမြတ်ဝေစုများပေးရန် သဘောတူခွင့်ပြုပြီးသည့်အခါမှသာ အမြတ်ဝေစုများကို စာရင်းရေးသွင်းသည်။

၂.၁၄ နှိုင်းယှဉ်ဖော်ပြချက်

နှိုင်းယှဉ်ဖော်ပြထားသော ကိန်းဂဏန်းများကို ဘဏ္ဍာရေးရှင်းတမ်းများ၏ "5" Components (ဘဏ္ဍာရေးအခြေပြရှင်းတမ်း၊ ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်းနှင့် အခြား ရှင်းလင်းချက်မှတ်စုများပါဝင်သည်) ဖြင့် ၂၀၂၄ ဧပြီလ ၁ ရက်နေ့မှစပြီး ၂၀၂၅ မတ်လ ၃၁ ရက် ကာလများအတွက် ပြင်ဆင်ထားပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

၂.၁၅ အသုံးစရိတ်

အသုံးစရိတ်များအား အရှုံးအမြတ်စာရင်းတွင် Accrual basis ဖြင့် စာရင်းဖော်ပြထားသည်။

၂.၁၆ ဝင်ငွေခွန်များ

တည်ဆဲအခွန်ဥပဒေများနှင့်အညီ အမြတ်ဖြစ်ပေါ်သည့် ကာလအတွင်း အမြတ်ငွေပေါ်တွင် ပေးဆောင် ရမည့် ဝင်ငွေခွန်ကို ကုန်ကျစရိတ်အဖြစ် စာရင်းဖော်ဆောင်ပါသည်။

၂.၁၇ ရှယ်ယာတစ်စု၏ ဝင်ငွေ

ရှယ်ယာတစ်စု၏ အခြေခံဝင်ငွေကို ဘဏ္ဍာရေးနှစ်/ ကာလအတွင်း ကုမ္ပဏီ၏ အစုရှင်များသို့ ခွဲဝေပေးရသော အမြတ်ကို အချိန်နှင့် ပျမ်းမျှယူထားသော သာမန်အစုရှယ်ယာအရေအတွက်ဖြင့် စားပြီး တွက်ချက်ထားပါသည်။

မြန်မာကျပ်ငွေ

၂၀၂၆ ခုနှစ်

၂၀၂၅ ခုနှစ်

အစုရှင်များသို့ ခွဲဝေပေးရသော အသားတင်အမြတ်

၂,၇၀၀,၂၇၇,၃၉၁/-

၃၅၉,၉၂၂,၄၄၇/-

အချိန်နှင့် ပျမ်းမျှယူထားသော သာမန်အစုရှယ်ယာ

၁၀,၀၆၀,၃၅၀

၁၀,၀၆၀,၃၅၀

အရေအတွက်

ရှယ်ယာတစ်စု၏ အခြေခံဝင်ငွေ

၂၆၈.၄၁

၃၅.၇၈



၂.၁၈ ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ

အောက်ဖော်ပြပါ လုပ်ငန်းဆောင်ရွက်မှုများသည် ကုမ္ပဏီနှင့် ဆက်နွယ်ပတ်သက်သော အဖွဲ့အစည်းများ အကြားတွင် သဘောတူညီချက်များနှင့်အညီ ပေါ်ပေါက်ခဲ့ပါသည်။

၁။ နှစ်/ကာလကုန် စာရင်းလက်ကျန် (ကျပ်)

၂၀၂၆ ခုနှစ်

၂၀၂၅ ခုနှစ်

မတ်လ (၃၁) ရက်

မတ်လ (၃၁) ရက်

ပေးရန်ရှိစာရင်း (Related Parties*)

-

၁၃၀,၀၀၀,၀၀၀/-

၃။ အရေးပါသောစာရင်းပိုင်းဆိုင်ရာဆုံးဖြတ်ချက်များနှင့်အညီ ခန့်မှန်းချက်များ

နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့်အညီ ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုရာတွင် စီမံခန့်ခွဲရာတွင် တာဝန်ရှိသူများသည် စာရင်းကာလတစ်ခုစီ ကုန်ဆုံးသည့်အချိန်တွင် အစီရင်ခံစာပါ ရပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ ဝင်ငွေများ၊ အသုံးစရိတ်များနှင့် အလားအလာရှိသော ပေးရန်တာဝန်များ၏ ဖော်ပြချက်ကို အကျိုးသက်ရောက်စေသော ခန့်မှန်းခြေများနှင့် ယူဆချက်များကို ပြုလုပ်ရပါသည်။ သို့ရာတွင်

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

ထိုခန့်မှန်းခြေများနှင့် ယူဆချက်များ၏ မသေချာမရေရာမှုကြောင့် အနာဂတ်ကာလများတွင် ရပိုင်ခွင့်နှင့် ပေးရန်တာဝန်၏ သယ်ဆောင်တန်ဖိုးကို အရေးပါသော စာရင်းညှိနှိုင်းမှုတစ်ခု ပြုလုပ်ရန် လိုအပ်စေနိုင်ပါသည်။

၄။ FINANCIAL RISK MANAGEMENT

ကုမ္ပဏီ၏ financial risk management မူဝါဒသည် ၎င်း၏ risk များကို စီမံခန့်ခွဲရာတွင် လုံလောက်သော ဘဏ္ဍာရေးအရင်းအမြစ်များသည် ကုမ္ပဏီ၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ရရှိကြောင်း သေချာစေရန် ဖြစ်သည်။ ကုမ္ပဏီမှ ရင်ဆိုင်ရသော financial risk များ၏ အဓိကနယ်ပယ်များနှင့် ယင်း risk များနှင့် ပတ်သက်သည့် မူဝါဒများကို အောက်ပါအတိုင်း ချမှတ်ထားပါသည်။

(၁) Foreign exchange risk

အစီရင်ခံသည့်ကာလအတွင်း Foreign exchange risk မရှိပါ။ ကုမ္ပဏီသည် နိုင်ငံခြား ငွေကြေးလဲလှယ်နှုန်း အတက်အကျအတွက် မမျှော်မှန်းနိုင်သော ဆုံးရှုံးမှုများ ရှောင်ရှားရန် နိုင်ငံခြားငွေကြေးဖြင့် ထားရှိသော ဘဏ်လက်ကျန်ကို အနည်းဆုံးဖြစ်စေရန် လျော့ချခဲ့ ပါသည်။

(၂) Credit risk

စာရင်းတင်ထားသည့် ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ဆက်နွယ်သည့် အများဆုံး credit risk မှာ လက်ကျန်ရှင်းတမ်းတွင် ဖော်ပြထားသည့် ငွေပမာဏ (carrying amount) ဖြစ်ပါသည်။ သို့သော် ကုမ္ပဏီသည် ယင်း risk ကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန် မူဝါဒများ ချမှတ်ထားပြီး ဖြစ်ပါသည်။

(၃) Market risk

ကုမ္ပဏီသည် ရန်ကုန်မြို့တွင် လုပ်ငန်းများဆောင်ရွက်နေပြီး ဈေးကွက်ဆိုင်ရာ ယှဉ်ပြိုင်မှုနှင့် စပ်လျဉ်းသည့် စွန့်စားမှု တစ်စုံတစ်ရာ မရှိပါ။

(၄) Liquidity and cash flow risk

ငွေသားစီးဆင်းမှု အတက်အကျ၏ အကျိုးသက်ရောက်မှုကို လျော့နည်းစေရန်နှင့် လုပ်ငန်း အတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့နိုင်ရန် ဒါရိုက်တာများမှ လုံလောက်မှု ရှိသည်ဟု ယူဆသော လက်ကျန်ငွေများကို ကုမ္ပဏီမှ စောင့်ကြည့် ထိန်းသိမ်းထားရှိပါသည်။



၅။ CAPITAL MANAGEMENT

ကုမ္ပဏီသည် မတည်ငွေရင်းများ စီမံခန့်ခွဲရာတွင် ထားရှိသော အဓိကရည်ရွယ်ချက်များမှာ လုံလောက်သော လုပ်ငန်းလည်ပတ်ငွေကို ကာကွယ်ထိန်းသိမ်းနိုင်ပြီး လုပ်ငန်းစဉ်ဆက်မပြတ် ဆက်လက်လုပ် ဆောင်နိုင်ရန် ဖြစ်ပါသည်။ ကုမ္ပဏီသည် ၎င်း၏ ရင်းနှီးငွေဖွဲ့စည်းမှုများကို စီမံခန့်ခွဲပြီး ၎င်း၏ ငွေရေးကြေးရေး ပေးရန်တာဝန်များကို ပေးရန်စေ့ရောက်သည့်အခါ ပေးချေနိုင်ရန် သေချာမှုရှိစေရန် ဆောင်ရွက်ပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

၆။ AMOUNT DUE TO DIRECTORS/SHAREHOLDERS

ဒါရိုက်တာများ/ရှယ်ယာရှင်များသို့ ပေးဆောင်ရန် ကျန်ရှိသော ငွေပမာဏသည် အာမခံမဲ့၊
အတိုးမဲ့ဖြစ်ပြီး တောင်းဆိုသည့်အချိန်တွင် ပေးဆောင်နိုင်ပါသည်။

၇။ အခွန်မလျာထားမီအသားတင်အမြတ်

သင့်ငွေ (ကျပ်)

၂၀၂၆ ခုနှစ်

၂၀၂၅ ခုနှစ်

အခွန်မလျာထားမီအသားတင်အမြတ်

၃,၄၆၁,၈၉၄,၀၉၁/-

၄၆၁,၄၃၉,၀၃၄/-



မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီအယ်လ်)
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

မှတ်စု			မြန်မာကျပ် ၂၀၂၅-၂၀၂၆	မြန်မာကျပ် ၂၀၂၄-၂၀၂၅	
၈	ပုံသေပိုင်ပစ္စည်း	မူရင်းတန်ဖိုး	စုစုပေါင်းတန်ဖိုးလျော့	အသားတင်တန်ဖိုး	အသားတင်တန်ဖိုး
	ပိုင်ဆိုင်မှုများကို အသုံးပြုပိုင်ခွင့်	၁,၄၂၆,၇၆၈,၅၄၉	၂၈၅,၃၅၃,၇၁၃	၁,၁၄၁,၄၁၄,၈၃၆	၁,၁၆၉,၉၅၀,၂၀၇
	Thilawa Port Area Plot No. 29	၃,၄၄၆,၃၁၂,၅၀၀	၆၀,၈၀၂,၉၇၅	၃,၃၈၅,၅၀၉,၅၂၅	၁,၂၁၆,၀၅၉,၅၀၀
	Thilawa Port Warehouse Plot No. 29	၄,၇၆၀,၅၄၀,၁၈၇	-	၄,၇၆၀,၅၄၀,၁၈၇	-
	ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ	၁၄၅,၅၀၀	၁၄၅,၄၉၉	၁	၁
		<u>၉,၆၃၃,၇၆၆,၇၃၆</u>	<u>၃၄၆,၃၀၂,၁၈၇</u>	<u>၉,၂၈၇,၄၆၄,၅၄၉</u>	<u>၂,၃၈၆,၀၀၉,၇၀၈</u>
၉	ရင်းနှီးမြှုပ်နှံမှု - Myanmar Thilawa SEZ Holdings Public Co.,Ltd				
	အကြောင်းအရာ	ရက်စွဲ	မြန်မာကျပ်	မြန်မာကျပ်	
	ရင်းနှီးမြှုပ်နှံမှု - Myanmar Thilawa SEZ Holdings Public Co.,Ltd		၁,၉၀၀,၀၀၀,၀၀၀	၁,၉၀၀,၀၀၀,၀၀၀	
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာခြင်း	31-May-2017	၅,၈၉၀,၀၀၀,၀၀၀	၅,၈၉၀,၀၀၀,၀၀၀	
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလျော့သွားခြင်း	31-May-2018	(၂,၃၇၅,၀၀၀,၀၀၀)	(၂,၃၇၅,၀၀၀,၀၀၀)	
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာခြင်း	30-Sep-2019	၂,၃၇၅,၀၀၀,၀၀၀	၂,၃၇၅,၀၀၀,၀၀၀	
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလျော့သွားခြင်း	30-Sep-2020	(၇၆၀,၀၀၀,၀၀၀)	(၇၆၀,၀၀၀,၀၀၀)	
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလျော့သွားခြင်း	30-Sep-2021	(၉၅၀,၀၀၀,၀၀၀)	(၉၅၀,၀၀၀,၀၀၀)	
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလျော့သွားခြင်း	31-Mar-2022	(၈၅၅,၀၀၀,၀၀၀)	(၈၅၅,၀၀၀,၀၀၀)	
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာခြင်း	31-Mar-2023	၆၆၅,၀၀၀,၀၀၀	၆၆၅,၀၀၀,၀၀၀	
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလျော့သွားခြင်း	31-Mar-2024	(၃၈၀,၀၀၀,၀၀၀)	(၃၈၀,၀၀၀,၀၀၀)	
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာခြင်း	31-Mar-2025	၂၈၅,၀၀၀,၀၀၀	၂၈၅,၀၀၀,၀၀၀	
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာခြင်း	31-Mar-2026	၅,၉၈၅,၀၀၀,၀၀၀	-	
			<u>၁၁,၇၈၀,၀၀၀,၀၀၀</u>	<u>၅,၇၉၅,၀၀၀,၀၀၀</u>	
၁၀	ရင်းနှီးမြှုပ်နှံမှု - Myanmar National Telecom Holdings Public Ltd				
	ရင်းနှီးမြှုပ်နှံမှု - Myanmar National Telecom Holdings Public Ltd		၂,၉၂၄,၅၈၃,၅၆၂	၂,၉၂၄,၅၈၃,၅၆၂	
			<u>၂,၉၂၄,၅၈၃,၅၆၂</u>	<u>၂,၉၂၄,၅၈၃,၅၆၂</u>	
၁၁	ရင်းနှီးမြှုပ်နှံမှု - Myanmar Kyauk Phyu SEZ Holding Consortium Public Co.,Ltd				
	ရင်းနှီးမြှုပ်နှံမှု - Myanmar Kyauk Phyu SEZ Holding Consortium Public Co.,Ltd		၁၀,၀၀၀,၀၀၀	၁၀,၀၀၀,၀၀၀	
			<u>၁၀,၀၀၀,၀၀၀</u>	<u>၁၀,၀၀၀,၀၀၀</u>	
၁၂	ရင်းနှီးမြှုပ်နှံမှု - Myanmar Agro Alliance Terminal Co.,Ltd				
	ရင်းနှီးမြှုပ်နှံမှု - Myanmar Agro Alliance Terminal Co.,Ltd		၂၀၀,၀၀၀,၀၀၀	၂၀၀,၀၀၀,၀၀၀	
			<u>၂၀၀,၀၀၀,၀၀၀</u>	<u>၂၀၀,၀၀၀,၀၀၀</u>	
၁၃	ကုန်လက်ကျန်				
	ပြောင်းဆဲ		-	၇,၈၅၃,၉၈၂,၆၅၃	
			-	၇,၈၅၃,၉၈၂,၆၅၃	
၁၄	ဘဏ်အာမခံ				
	ဘဏ်အာမခံ		၆၅၈,၂၆၃,၈၀၈	၆၅၈,၂၆၃,၈၀၈	
			<u>၆၅၈,၂၆၃,၈၀၈</u>	<u>၆၅၈,၂၆၃,၈၀၈</u>	

မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေပို့ချရေးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ

၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

မှတ်စု

၁၅ ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ

ငွေလက်ကျန်
ဘဏ်လက်ကျန် (မြန်မာကျပ် - CB Special SMZ)
ဘဏ်လက်ကျန် (မြန်မာကျပ် - CB-Saving HO)
ဘဏ်လက်ကျန် (မြန်မာကျပ် - CB-Current For Saving)
ဘဏ်လက်ကျန် (မြန်မာကျပ် - CB-Call)
ဘဏ်လက်ကျန် (မြန်မာကျပ် - CB-Saving SMZ)
ဘဏ်လက်ကျန် (မြန်မာကျပ် - MCB-Call)
ဘဏ်လက်ကျန် (မြန်မာကျပ် - MCB-Current)
ဘဏ်လက်ကျန် (မြန်မာကျပ် - A-Bank-Call-Pathein)
ဘဏ်လက်ကျန် (မြန်မာကျပ် - A-Bank-Saving-BAK)
ဘဏ်လက်ကျန် (မြန်မာကျပ် - A-Bank-Current)
ဘဏ်လက်ကျန် (ဒေါ်လာ - CB Bank)
ဘဏ်လက်ကျန် (ဒေါ်လာ - MFTB Bank)

စုစုပေါင်း

ဘဏ်အာမခံ

ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ

၁၆ အခြားပေးရန်ရှိ (အမြတ်ဝေစု)

စာရင်းဖွင့်လက်ကျန်
အမြတ်ခွဲဝေပေးခြင်း
နှစ်အတွင်းပေးချေခြင်း

၁၇ ဝင်ငွေခွန်လျာထားချက်များ

စာရင်းဖွင့်လက်ကျန်
နှစ်အတွင်း ဝင်ငွေခွန်
အခွန်ပေးခြင်း
ယခင်နှစ်များအတွက် စာရင်းသွင်းနှိုင်းချက်

၁၈ ပေးရန်ရှိသောဆောက်လုပ်ခြင်းစရိတ်

ပေးရန်ရှိ - TLW Warehouse Construction
ပေးရန်ရှိ - TLW Expenses

၁၉ ပေးရန်ရှိအသုံးစရိတ်များ

စာရင်းစစ်ဆေးခ
ပေးရန်ရှိ လှူဒါန်းငွေ
ဘဏ်စရိတ် ပေးရန်ရှိ
YSX အသုံးစရိတ် ပေးရန်ရှိ
ပေးရန်ရှိစာရင်း (Related Parties*)

မြန်မာကျပ်

၂၀၂၅-၂၀၂၆

မြန်မာကျပ်

၂၀၂၄-၂၀၂၅

၂၇၅,၃၇၅,၂၄၈	၂၉၆,၇၆၃,၈၆၈
၅,၅၇၆,၂၇၇,၅၂၀	၅,၇၁,၅၄၇,၆၆၃
၇၆၂,၄၆၆,၃၉၇	၇၀၄,၄၀၂,၄၆၀
၁,၃၇၅	၅၀၀
၄၈၁,၃၂၈,၃၈၈	၉၈,၃၇၀,၉၅၈
၆၁,၉၈၅,၁၅၁	၁၅,၄၂၂,၀၃၈
၁,၀၀၈,၄၃၂	၉၄၃,၂၄၅
၆,၇၅၀	၉,၇၅၀
၄,၄၁၈,၈၄၅	၄,၁၂၀,၉၄၂
၁၃,၃၆၄,၀၀၈	၁၁,၉၇၅,၄၇၃
၁၀,၀၀၀	၁၀,၀၀၀
၈,၄၁၈,၂၂၈	၈,၄၁၈,၂၂၈
၂၃၁,၀၀၀	၂၃၁,၀၀၀

၇,၁၈၄,၈၉၁,၃၄၂	၁,၇၁၂,၂၁၆,၁၂၄
(၆၅၈,၂၆၃,၈၀၈)	(၆၅၈,၂၆၃,၈၀၈)
၆,၅၂၆,၆၂၇,၅၃၄	၁,၀၅၃,၉၅၂,၃၁၆

၆၁,၆၅၆,၅၀၀	၁၃၆,၄၈၇,၅၀၀
၅၀၃,၀၁၇,၅၀၀	၅၀၃,၀၁၇,၅၀၀
(၅၁၉,၄၁၂,၅၀၀)	(၅၇၇,၈၄၈,၅၀၀)
၄၅,၂၆၁,၅၀၀	၆၁,၆၅၆,၅၀၀

၁၀၁,၅၁၆,၅၈၆	(၁,၅၂၃,၂၅၂)
၇၆၁,၆၁၆,၇၀၀	၁၀၁,၅၁၆,၅၈၇
(၁၀၁,၅၁၆,၅၈၆)	(၁,၆၄၈,၃၀၁)
-	၃,၁၇၁,၅၂၂
၇၆၁,၆၁၆,၇၀၀	၁၀၁,၅၁၆,၅၈၆

၁၃၆,၄၄၈,၁၃၄	-
၉၅၉,၂၈၃,၇၅၀	-
၁,၀၉၅,၇၃၁,၈၈၄	-

၅,၂၅၀,၀၀၀	၄,၉၂၅,၀၀၀
-	၁၀၀,၀၀၀,၀၀၀
-	၁၀,၀၀၀
၈၂၉,၉၇၉	၆၄၅,၅၃၉
-	၁၃၀,၀၀၀,၀၀၀
၆,၀၇၉,၉၇၉	၂၃၅,၅၈၀,၅၃၉

မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ

၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

မှတ်စု		မြန်မာကျပ် ၂၀၂၅-၂၀၂၆	မြန်မာကျပ် ၂၀၂၄-၂၀၂၅
၂၀	ဝင်ငွေ		
	အရောင်း	၁၈၆,၀၂၄,၀၀၀	-
	(-) ကုန်သွယ်လုပ်ငန်းခွန်	(၈,၈၅၈,၂၈၆)	-
	ပြည်တွင်းအရောင်း (ပြောင်းဆဲ)	၁၁,၇၃၇,၆၁၀,၇၂၀	၂,၈၀၃,၃၇၈,၃၃၂
		<u>၁၁,၉၁၄,၇၇၆,၄၃၄</u>	<u>၂,၈၀၃,၃၇၈,၃၃၂</u>
၂၁	ကုန်ရောင်းစရိတ်များ		
	စာရင်းဖွင့်ကုန်လက်ကျန်	၇,၈၅၃,၉၈၂,၆၅၃	၉,၇၉၂,၃၇၅,၃၂၇
	ကုန်ဝယ်စာရင်း (သွင်းကုန်)	၁၆၉,၈၆၃,၅၇၉	-
	ကုန်ဝယ်ကျစရိတ် (သွင်းကုန်)	၅,၅၆၅,၈၀၇	-
	ပြောင်းဆဲကုန်ကျစရိတ်နှင့် ဘဏ်စရိတ်	၁၉,၅၅၈,၇၄၀	၆၇,၄၇၅,၂၅၀
	ပိုဒေါင်စရိတ်	၅၃၄,၄၃၆,၃၀၇	-
	စာရင်းပိတ်ကုန်လက်ကျန်	-	(၇,၈၅၃,၉၈၂,၆၅၃)
		<u>၈,၅၈၃,၄၀၇,၀၈၆</u>	<u>၂,၀၀၅,၈၆၇,၉၂၄</u>
၂၂	အခြားဝင်ငွေ		
	ဘဏ်အတိုးရငွေ	၃၉၄,၂၃၇,၉၁၇	၈၄,၉၅၁,၃၉၃
	MNTH မှ အတိုးရငွေ	၄,၄၆၈,၀၄၁	၄,၄၆၈,၀၄၁
	ပြောင်းဆဲအိတ်ခွဲရောင်းရငွေ	-	၁၇,၆၈၁,၂၀၉
		<u>၃၉၈,၇၀၅,၉၅၉</u>	<u>၁၀၇,၁၀၀,၆၄၃</u>
၂၃	စီမံခန့်ခွဲရေးနှင့် အထွေထွေစရိတ်		
	စာရင်းစစ်ကုန်ကျစရိတ်	၁၀,၅၀၀,၀၀၀	၈,၉၂၅,၀၀၀
	နှစ်ပတ်လည် အထွေထွေအစည်းအဝေးစရိတ်	၁၀,၄၅၅,၃၅၅	၅,၀၆၄,၉၈၉
	ကြော်ငြာစရိတ်	-	၄၄၆,၀၀၀
	ဘဏ်စရိတ်နှင့် ဘဏ်အာမခံကြေး	၂၉၈,၂၅၀	၅၅,၆၅၀
	ပုံနှိပ်ခြင်းနှင့် စာရေးကိရိယာ	၄၇,၀၀၀	၄၂၂,၉၀၀
	အထွေထွေစရိတ်	၁,၆၇၀,၉၇၉	၂,၈၈၁,၆၀၀
	အသင်းဝင်ကြေးနှင့် လိုင်စင်ကြေး	၅၇၈,၁၁၆	၂၆၀,၀၀၀
	လစာနှင့် လုံခြုံရေးစရိတ်	၄၂,၀၇၀,၀၀၀	၂၉,၉၇၀,၀၀၀
	ဖုန်းနှင့် အင်တာနက်စရိတ်	၁၂၉,၀၇၃	၅,၉၁၆,၈၇၃
	YSX Prelisting Board ဝင်ရောက်ခြင်းအခမ်းအနား နှင့်	-	-
	ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကုန်ကျစရိတ်	-	၆၁,၃၇၂,၃၆၄
	ရက် ၁၀၀ စီမံကိန်းကုန်ကျစရိတ်	၂,၀၀၀,၀၀၀	-
	4.1.2026 လွတ်လပ်ရေးနေ့ အတွက် ဂုဏ်ပြုပန်းခြင်းဖိုး	၅၀၀,၀၀၀	-
	လှူဒါန်းငွေ	၂၀,၀၀၀,၀၀၀	၂၀၉,၈၁၉,၈၀၀
	တန်ဖိုးလျှော့စရိတ် (Finance Lease)	၂၈,၅၃၅,၃၇၁	၂၈,၅၃၅,၃၇၁
	တန်ဖိုးလျှော့စရိတ်	၆၀,၈၀၂,၉၇၅	-
		<u>၁၇၈,၇၄၈,၇၇၈</u>	<u>၃၅၃,၆၇၀,၅၄၇</u>

မှတ်စု - ၂၄

မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ

၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

မှတ်စု		မြန်မာကျပ် ၂၀၂၅-၂၀၂၆	မြန်မာကျပ် ၂၀၂၄-၂၀၂၅
၂၀	ဝင်ငွေ		
	အရောင်း	၁၈၆,၀၂၄,၀၀၀	-
	(-) ကုန်သွယ်လုပ်ငန်းခွန်	(၈,၈၅၈,၂၈၆)	-
	ပြည်တွင်းအရောင်း (ပြောင်းဆဲ)	၁၁,၇၃၇,၆၁၀,၇၂၀	၂,၈၀၃,၃၇၈,၃၃၂
		<u>၁၁,၉၁၄,၇၇၆,၄၃၄</u>	<u>၂,၈၀၃,၃၇၈,၃၃၂</u>
၂၁	ကုန်ရောင်းစရိတ်များ		
	စာရင်းဖွင့်ကုန်လက်ကျန်	၇,၈၅၃,၉၈၂,၆၅၃	၉,၇၉၂,၃၇၅,၃၂၇
	ကုန်ဝယ်စာရင်း (သွင်းကုန်)	၁၆၉,၈၆၃,၅၇၉	-
	ကုန်ဝယ်ကျစရိတ် (သွင်းကုန်)	၅,၅၆၅,၈၀၇	-
	ပြောင်းဆဲကုန်ကျစရိတ်နှင့် ဘဏ်စရိတ်	၁၉,၅၅၈,၇၄၀	၆၇,၄၇၅,၂၅၀
	ဂိုဒေါင်စရိတ်	၅၃၄,၄၃၆,၃၀၇	-
	စာရင်းပိတ်ကုန်လက်ကျန်	-	(၇,၈၅၃,၉၈၂,၆၅၃)
		<u>၈,၅၈၃,၄၀၇,၀၈၆</u>	<u>၂,၀၀၅,၈၆၇,၉၂၄</u>
၂၂	အခြားဝင်ငွေ		
	ဘဏ်အတိုးရငွေ	၃၉၄,၂၃၇,၉၁၇	၈၄,၉၅၁,၃၉၃
	MNTH မှ အတိုးရငွေ	၄,၄၆၈,၀၄၁	၄,၄၆၈,၀၄၁
	ပြောင်းဆဲအိတ်ခွဲရောင်းရငွေ	-	၁၇,၆၈၁,၂၀၉
		<u>၃၉၈,၇၀၅,၉၅၉</u>	<u>၁၀၇,၁၀၀,၆၄၃</u>
၂၃	စီမံခန့်ခွဲရေးနှင့် အထွေထွေစရိတ်		
	စာရင်းစစ်ကုန်ကျစရိတ်	၁၀,၅၀၀,၀၀၀	၈,၉၂၅,၀၀၀
	နှစ်ပတ်လည် အထွေထွေအစည်းအဝေးစရိတ်	၁၀,၄၅၅,၃၅၅	၅,၀၆၄,၉၈၉
	ကြော်ငြာစရိတ်	-	၄၄၆,၀၀၀
	ဘဏ်စရိတ်နှင့် ဘဏ်အာမခံကြေး	၂၉၈,၂၅၀	၅၅,၆၅၀
	ပုံနှိပ်ခြင်းနှင့် စာရေးကိရိယာ	၄၇,၀၀၀	၄၂၂,၉၀၀
	အထွေထွေစရိတ်	၁,၆၇၀,၉၇၉	၂,၈၈၁,၆၀၀
	အသင်းဝင်ကြေးနှင့် လိုင်စင်ကြေး	၅၇၈,၁၁၆	၂၆၀,၀၀၀
	လစာနှင့် လုံခြုံရေးစရိတ်	၄၂,၀၇၀,၀၀၀	၂၉,၉၇၀,၀၀၀
	ဖုန်းနှင့် အင်တာနက်စရိတ်	၁၂၉၀,၇၃၂	၅,၉၁၆,၈၇၃
	YSX Prelisting Board ဝင်ရောက်ခြင်းအခမ်းအနား နှင့်	-	-
	ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကုန်ကျစရိတ်	-	၆၁,၃၇၂,၃၆၄
	ရက် ၁၀၀ စီမံကိန်းကုန်ကျစရိတ်	၂,၀၀၀,၀၀၀	-
	4.1.2026 လွတ်လပ်ရေးနေ့ အတွက် ဂုဏ်ပြုပန်းခြင်းဖိုး	၅၀၀,၀၀၀	-
	လှူဒါန်းငွေ	၂၀,၀၀၀,၀၀၀	၂၀၉,၈၁၉,၈၀၀
	တန်ဖိုးလျှော့စရိတ် (Finance Lease)	၂၈,၅၃၅,၃၇၁	၂၈,၅၃၅,၃၇၁
	တန်ဖိုးလျှော့စရိတ်	၆၀,၈၀၂,၉၇၅	-
		<u>၁၇၈,၇၄၈,၇၇၈</u>	<u>၃၅၃,၆၇၀,၅၄၇</u>

မှတ်စု - ၂၄



မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီအယ်လ်)
(၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်

ပုံသေပိုင်ပစ္စည်းစာရင်း

နောက်ဆက်တွဲဇယား(၁)

စဉ်	အကြောင်းအရာ	တန်ဖိုးလျော့ ရာခိုင်နှုန်း	မူရင်းတန်ဖိုး		တန်ဖိုးလျော့စရိတ်			အသားတင်တန်ဖိုး
			စာရင်းဖွင့်လက်ကျန်	အသစ်ဝယ်ခြင်း	စာရင်းပိတ်လက်ကျန်	စာရင်းဖွင့် တန်ဖိုးလျော့	စာရင်းပိတ် တန်ဖိုးလျော့	
၁	ပုံသေပိုင်ပစ္စည်း							
၁	ငှားရမ်းထားသော မြေ (Right of Use Assets	၂%	၁,၄၂၆,၇၆၈,၅၄၉	-	၁,၄၂၆,၇၆၈,၅၄၉	၂၈၅,၃၅၃,၇၁၁	၂၈၅,၃၅၃,၇၁၁	၁,၁၄၁,၄၁၄,၈၃၈
၂	Thilawa Port Area Plot No. 29	၅%	၁၂၁၆,၀၅၉,၅၀၀	၂,၂၃၀,၂၉၃,၀၀၀	၃,၄၄၆,၃၁၂,၅၀၀	-	၆၀,၈၀၂,၉၇၅	၃,၃၈၅,၅၀၉,၅၂၅
၃	Thilawa Port Warehouse Plot No. 29			၄,၇၆၀,၅၄၀,၁၈၇	၄,၇၆၀,၅၄၀,၁၈၇	-	-	၄,၇၆၀,၅၄၀,၁၈၇
၄	ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ	၁၀%	၁၄၅,၅၀၀	-	၁၄၅,၅၀၀	၁၄၅,၄၉၉	၁၄၅,၄၉၉	၁
			၂,၆၄၂,၉၇၃,၅၄၉	၆,၉၉၀,၇၉၃,၁၈၇	၉,၆၃၃,၇၆၆,၇၃၆	၂၈၅,၃၅၃,၈၄၁	၃၄၆,၃၀၂,၁၈၇	၉,၂၈၇,၄၆၄,၅၄၉

MYANMA AGRICULTURAL & GENERAL DEVELOPMENT
PUBLIC COMPANY LIMITED (MAGDPL)

FINANCIAL STATEMENTS
FOR THE YERAENDED 31 MARCH 2026

Currency - Myanmar Kyat

COMPANY NAME : MYANMA AGRICULTURAL & GENERAL DEVELOPMENT
PUBLIC COMPANY LIMITED (MAGDPL)

PERIOD COVERED : 1st April 2025 to 31st March 2026

<u>CONTENTS</u>	<u>PAGE</u>
Statement of Management Responsibility	1
Independent Auditor's Report	2 to 5
Statement of Financial Position	6
Statement of Profit or Loss and other Comprehensive Income	7
Statement of Changes in Shareholders' Equity	8
Statement of Cash Flows	9
Notes to the Financial Statements	10 to 22



**Statement of Management Responsibility for MYANMA AGRICULTURAL & GENERAL DEVELOPMENT
PUBLIC COMPANY LIMITED (MAGDPL)**

Management is responsible for the preparation and fair presentation of these financial statements in accordance with International Financial Reporting Standards and the provisions of the Myanmar Companies Law.


The responsibility of management includes preparing and presenting the financial statements for each financial year which give true and fair view of the financial position of MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED (MAGDPL) as at 31st March 2026 and the statements of comprehensive income, changes in equity and cash flows for the financial year then ended, and a summary of significant accounting policies and other explanatory notes.

In preparing these financial statements, the management is required to select suitable accounting policies and then apply them consistently and make judgments and estimates that are reasonable and prudent.

This responsibility also includes: designing, implementing and maintaining a system of internal controls sufficient to provide a reasonable assurance that assets are safeguarded against loss from unauthorized use and transactions are properly authorized and that they are recorded as necessary to permit the preparation of true and fair statement of financial position and statement of profit or loss and other comprehensive income, statement of changes in equity and statement of cash flows.

The financial statements are deemed to be part of this report prepared in according to the requirements under Section 257(a) and 258(a) of the Myanmar Companies Law.

On Behalf of Management



TUN LWIN
CHAIRMAN
Myanmar Agricultural &
General Development Public Ltd.



DR. MAUNG MAUNG AYE
MANAGING DIRECTOR
Myanmar Agricultural &
General Development Public Ltd.

Date: June (), 2026.



Thadar Sin Company Limited

Date: June (29), 2026.

INDEPENDENT AUDITOR'S REPORT TO THE MEMBERS OF

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED (MAGDPL)

Report on the financial statements

Opinion


We have audited the financial statements of MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED (MAGDPL) (the company) which comprise the statement of financial position as at 31st March 2026, the statement of Profit or Loss and Other Comprehensive Income, statement of changes in equity and statement of cash flows of the company for the financial period ended, and a summary of significant accounting policies and other explanatory notes.

In accordance with the Section 280 (a) and (b) of the Myanmar Companies Law, we report that the audit evidence we have obtained is sufficient and appropriate to provide a basis for our audit opinion.

In our opinion, the accompanying the financial statements are properly drawn up in accordance with the provisions of the Myanmar Companies Law and International Financial Reporting Standards (IFRSs) so as to give a true and fair view of the state of affairs of the company as at 31st March 2026 and of the results, changes in equity and cash flows of the company for the period ended on that date.

Basis for Opinion

We conducted our audit in accordance with International Standards on Auditing (ISAs). Our responsibilities under those standards are further described in the Auditor's Responsibilities for the Audit of the Financial Statements section of our report. We are independent of the Company in accordance with the International Ethics Standards Board for Accountants' International Code of Ethics for Professional Accountants (including International Independence Standards) (IESBA Code), together with the ethical requirements that are relevant to our audit of the financial statements in Myanmar, and we have fulfilled our other ethical responsibilities in accordance with these requirements and the IESBA Code. We believe that the audit evidence we have obtained is sufficient and appropriate to provide a basis for our opinion.



Responsibilities of Management and Those Charged with Governance for Financial Statements

Management is responsible for the preparation and fair presentation of the financial statements in accordance with International Financial Reporting Standards (IFRSs) and the provisions of the Myanmar Companies Law, and for such internal control as management determines is necessary to enable the preparation of the financial statements that are free from material misstatement, whether due to fraud or error.

In preparing the financial statements, management is responsible for assessing the Company's ability to continue as a going concern, disclosing, as applicable, matters related to going concern and using the going concern basis of accounting unless management either intends to liquidate the Company or to cease operations, or has no realistic alternative but to do so.

The management's responsibilities include overseeing the Company's financial reporting process.

Auditor's Responsibilities for the Audit of the Financial Statements

Our objectives are to obtain reasonable assurance about whether the financial statements as a whole are free from material misstatements, whether due to fraud or error, and to issue an auditor's report that includes our opinion. Reasonable assurance is a high level of assurance, but is not a guarantee that an audit conducted in accordance with ISAs will always detect a material misstatement when it exists. Misstatements can arise from fraud or error and are considered material if, individually or in the aggregate, they could reasonably be expected to influence the economic decisions of users taken on the basis of these financial statements.

As part of an audit in accordance with ISAs, we exercise professional judgement and maintain professional skepticism throughout the audit. We also:

- Identify and assess the risks of material misstatement of the financial statements, whether due to fraud or error, design and perform audit procedures responsive to those risks, and obtain audit evidence that is sufficient and appropriate to provide a basis for our opinion. The risk of not detecting a material misstatement resulting from fraud is higher than for one resulting from error, as fraud may involve collusion, forgery, intentional omissions, misrepresentations, or the override of internal control.



- Obtain an understanding of internal control relevant to the audit in order to design audit procedures that are appropriate in the circumstances, but not for the purpose of expressing an opinion on the effectiveness of the Company's internal control.
- Evaluate the appropriateness of accounting policies used and the reasonableness of accounting estimates and related disclosures made by management.
- Conclude on the appropriateness of the management's use of the going concern basis of accounting and, based on the audit evidence obtained, whether a material uncertainty exists related to events or conditions that may cast significant doubt on the Company's ability to continue as a going concern. If we conclude that a material uncertainty exists, we are required to draw attention in our auditor's report to the related disclosures in the financial statements or, if such disclosures are inadequate, to modify our opinion. Our conclusions are based on the audit evidence obtained up to the date of our auditor's report. However, future events or conditions may cause the Company to cease to continue as a going concern.
- Evaluate the overall presentation, structure and content of the financial statements, including the disclosures, and whether the financial statements represent the underlying transactions and events in a manner that achieves fair presentation.
- Obtain sufficient appropriate audit evidence regarding the financial information of the entities or business activities within the Company to express an opinion on the financial statements. We are responsible for the direction, supervision and performance of the Company audit. We remain solely responsible for our audit opinion.

We communicate with those charged with governance regarding, among others matters, the planned scope and timing of the audit and significant audit findings, including any significant deficiencies in internal control that we identify during our audit.

We also provide those charged with governance with a statement that we have complied with relevant ethical requirements regarding independence, and to communicate with them all relationships and other matters that may reasonably be thought to bear on our independence, and whether applicable, actions taken to eliminate threats or safeguards applied.

From the matters communicated with those charged with governance, we determine those matters that were of most significance in the audit of the financial statements of the current year and are therefore the key audit matters. We describe these matters in our auditor's report unless law or



Thadar Sin Company Limited



regulation precludes public disclosure about the matter or when, in extremely rare circumstances, we determine that a matter should not be communicated in our report because the adverse consequences of doing so would reasonably be expected to outweigh the public interest benefits of such communication.

Report on Other Legal and Regulatory Requirements

In accordance with the provisions of Myanmar Companies Law, we also report that:

- (i) We have obtained all the information and explanations we have required; and
- (ii) Financial records have been maintained by the Company as required by Section 258 of the Law.

Auditor

Khin Thin Pyel
29/6/2026

Khin Thin Pyel
B.Com (Q), C.P.A
D.A (UK), ACCA (Part.2)
Certified Public Accountant
THADAR SIN COMPANY LIMITED
Date: 29 - June - 2026
Yangon, Myanmar.

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED

Statement of Financial Position as at 31st March, 2026

2025-2026

No.....

Date.....

2024-2025

Particulars	Folio	Amount (Kyat)	Amount (Kyat)
<u>Assets</u>			
<u>Non Current Assets</u>			
Property, Plants & Equipments	Note 8	9,287,464,549	2,386,009,708
Investments	Note 9 to 12	14,914,583,562	8,929,583,562
		24,202,048,111	11,315,593,270
<u>Current Assets</u>			
Inventories	Note 13	-	7,853,982,653
Accounts Receivable		-	1,004,336,000
Bank Deposit		-	-
Bank Guarantee	Note 14	658,263,808	658,263,808
Cash & Cash Equivalents	Note 15	6,526,627,534	1,053,952,316
Receivable MNTH(Loan)		-	34,945,498
Interest Receivable (MNTH)		-	5,569,750
Interest Receivable (Bank Interest)		15,249,338	26,395,310
Advanced Income Tax		683,397,272	-
		7,883,537,952	10,637,445,335
Total Assets		32,085,586,063	21,953,038,605
<u>Equity & Liabilities</u>			
<u>Equity</u>			
Share Capital		10,060,350,000	10,060,350,000
Retained Earnings		18,940,463,972	10,407,395,701
		29,000,813,972	20,467,745,701
<u>Non Current Liabilities</u>			
Lease Liabilities		1,047,471,717	958,039,279
<u>Current Liabilities</u>			
Payable to Other (MAAT Investment)		128,500,000	128,500,000
Other Payable - Dividend	Note 16	45,261,500	61,656,500
Provision for Income Tax	Note 17	761,616,700	101,516,586
Payable Warehouse Construction	Note 18	1,095,731,884	-
Payable Expenses	Note 19	6,079,979	235,580,539
Payable Commercial Tax		110,312	-
		3,084,772,092	1,485,292,904
Total Equity & Liabilities		32,085,586,063	21,953,038,605

The accompanying notes form an integral part of the Financial Statements.

Authenticated by:


TUN LWIN
CHAIRMAN
Myanma Agricultural &
General Development Public Ltd.


DR. MAUNG MAUNG AYE
MANAGING DIRECTOR
Myanma Agricultural &
General Development Public Ltd.

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED (MAGDPL)
Statement of Profit or Loss and Other Comprehensive Income for the year ended 31 March, 2026.

		2025-2026	2024-2025
	Folio	Amount (Kyat)	Amount (Kyat)
Revenue	Note 20	11,914,776,434	2,803,378,332
Less: Cost of Sales	Note 21		
Opening Inventory		7,853,982,653	9,792,375,327
Import Purchases		169,863,579	-
Import Expenses		5,565,807	-
Yellow Maize Expenses & Bank charges		19,558,740	67,475,250
Warehouse Fees		534,436,307	-
Closing Inventory			(7,853,982,653)
Cost of Sales		8,583,407,086	2,005,867,924
Gross Profit		3,331,369,349	797,510,408
Other Income			
Bank Interest and Other Income	Note 22	398,705,959	107,100,643
Expenses			
Administration and General expenses	Note 23	(178,748,778)	(353,670,547)
Finance Costs (IFRS-16)		(89,432,438)	(89,501,470)
Net Profit Before Tax		3,461,894,091	461,439,034
Income Tax		(761,616,700)	(101,516,587)
Net Profit After Tax		2,700,277,391	359,922,447
Other Comprehensive Income			
Dividend from MTSH		361,000,000	95,000,000
Increase/(Decrease) In Fair Value Investment		5,985,000,000	285,000,000
Unrealized Exchange Gain/(Loss)		-	-
Total Comprehensive Income		9,046,277,391	739,922,447
Basic earnings per share		268.41	35.78

The accompanying notes form an integral part of the Financial Statements.

Authenticated by:


TUN LWIN
CHAIRMAN
 Myanma Agricultural &
 General Development Public Ltd.


DR. MAUNG MAUNG AYE
MANAGING DIRECTOR
 Myanma Agricultural &
 General Development Public Ltd.

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED (MAGDPL)

Statement of Cash Flow for 2025-2026 Financial Year



<u>Particulars</u>	<u>2025-2026</u> Amount (Kyat)	<u>2024-2025</u> Amount (Kyat)
<u>Cash Flows from/ (Used in) Operating Activities</u>		
1.1 Net Profit/ (Loss) before Income Tax	3,461,894,091	461,439,034
1.2 <u>Adjustment for</u>		
1.2.1 Depreciation	89,338,346	28,535,371
1.2.2 Finance Cost	89,432,438	89,501,470
1.2.3 Prior Year adjustment	(10,149,783)	(3,521,593)
1.2.4 Adjustment	(41,837)	1
Operating Profit/(Loss) Before working Capital Changes	3,630,473,255	575,954,283
<u>Working Capital Changes</u>		
1.3.1(Increase) / Decrease in Trade & Other Receivables	372,599,948	(1,017,185,401)
1.3.2 (Increase) / Decrease in Inventories	7,853,982,653	1,938,392,674
1.3.3 Increase / (Decrease) in Trade & Other Payables	849,946,636	43,749,539
Cash generate from Operation	12,707,002,492	1,540,911,095
Tax Paid	(101,516,586)	(1,648,301)
Net Cash flow from operating activities	12,605,485,905	1,539,262,794
<u>Cash Flows from/(Used In) Investing Activities</u>		
2.1 Purchase of property and equipment	(6,990,793,187)	(255,445,000)
2.2 Dividend received	361,000,000	95,000,000
Net Cash from/ (Used In) Investing Activities	(6,629,793,187)	(160,445,000)
<u>Cash Flows from/ (Used In) Financing Activities</u>		
3.1 Share Capital	-	-
3.2 Dividend Paid	(503,017,500)	(503,017,500)
Net Cash from/ (Used In) Financing Activities	(503,017,500)	(503,017,500)
4 Net Increased/ (Decreased) in Cash & Cash Equivalent	5,472,675,218	875,800,294
5 Cash & Cash Equivalents at the beginning of the year	1,053,952,316	178,152,022
6 Cash & Cash Equivalents at the end of the year	6,526,627,534	1,053,952,316
<u>Cash & Cash Equivalents</u>	6,526,627,534	1,053,952,316

The accompanying notes form an integral part of the Financial Statements.

Authenticated by:

TUN LWIN
CHAIRMAN
Myanma Agricultural &
General Development Public Ltd.

DR. MAUNG MAUNG AYE
MANAGING DIRECTOR
Myanma Agricultural &
General Development Public Ltd.

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED
(MAGDPL)

(Company Reg. No. 168982240/ 2012-2013) (11/09/2012)

(Incorporated in the Republic of the Union of Myanmar)

Notes to Financial Statements (2025-2026) Financial Year

These notes form an integral part of and should be read in conjunction with the accompanying Financial Statements.

1. GENERAL INFORMATION

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED (the “Company”) was incorporated as a public company in the Republic of the Union of Myanmar under The Myanmar Companies Act on September 11, 2012. The Company’s registration certificate issued by the Ministry of National Planning and Economic Development was 2346/2012-2013 dated 11 September 2012. The Act has been replaced by Myanmar Companies Law 2017. As such, the Company has been re-registered and issued Company Registration No.168982240 according to the new Law.

The current and future business activities of MAGDPL are as follows;

- Sourcing agricultural products locally and exporting them,
- Investing in Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH) and Myanmar National Telecom Holdings Public Co., Ltd. (MNTH)
- To develop a multi-purpose international port terminal for handling agricultural and oil seed products at Thilawa Port Area Plot No. 29, to construct and lease the warehouses, siloes and other related commercial buildings for the storage of pulses, maize, sesame seeds and other agricultural products as well as imported agricultural inputs such as fertilizers and pesticides.
- Importing and exporting of the aforementioned items by MAGDPL.
- Transporting, storing, processing and exporting of pulses, beans, maize and sesame seeds from the growing regions to the international markets.
- To establish an international standard Myanmar Commodity Exchange Center that can conduct all spot and future transactions as per the international rules and regulations, without the needs for trust-based practices.



The registered office and the principle place of business of the Company is located at Shwe Zabu River View Complex: 23G-1, No.3-B, Tower A & C, Ground Floor, Strand Road, Ahlone Township, Yangon, Myanmar.

The Company was registered as Pre-Listing Board (PLB) in Yangon Stock Exchange on 14th August 2024.

Myanma Agricultural & General Development Public Co., Ltd. (MAGDPL) is actively engaged in the further development and boosting the export of the crop-based sector, including various types of beans and pulses, yellow maize, and sesame seeds. To support this, MAGDPL is investing in the construction and operation of a multipurpose international port terminal capable of accommodating ocean-going vessels. Furthermore, MAGDPL contributes

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED
(MAGDPL)

(Company Reg. No. 168982240/ 2012-2013) (11/09/2012)

(Incorporated in the Republic of the Union of Myanmar)

to the nation's economic growth through its investment in Myanmar Thilawa SEZ Holdings Public Co., Ltd., which develops the Thilawa Special Economic Zone and Myanmar National Telecom Holdings Public Co., Ltd., which is active in the telecommunications sector. Furthermore, MAGDPL is currently preparing to establish and operate a Commodity Exchange Center in the near future.

Under the approval of the Myanmar Investment Commission (MIC), MAGDPL has secured a long-term lease for Plot No. (29) in Thilawa from Myanmar Port Authority (MPA) of the Ministry of Transport and Communications for the purpose of developing a modern, multipurpose international port to handle agricultural produce and general cargo. A key component of this project is a modern warehouse (550 ft in length, 150 ft in width, and 34 ft in height, covering 82,500 sq. ft), for which a foundation stone-laying ceremony was held on April 4, 2025. The warehouse is expected to be completed by the end of 2025.

Key Benefits of the Warehouse:

Quality Preserving Storage: Ability to store 25,000 metric tons of export-ready pulses, corn, and sesame while maintaining quality standards.

Multi-User Facility: Available not only for MAGDPL's crops but also for other export companies.

Cost Efficiency: Proximity to international port terminals reduces shipping costs for overseas exports.

Myanmar currently exports approximately 3 million metric tons of pulses, yellow maize, and sesame seeds annually to around 50 countries. Upon completion, MAGDPL's warehouse will serve as a strategic asset to enhance the country's export logistics and support the agribusiness sector.



2. SUMMARY OF SIGNIFICANT ACCOUNTING POLICIES

2.1 Basis of Preparation

The financial statements of the Company have been prepared in accordance with International Financial Reporting Standards (IFRSs).

The financial statements have been prepared on the historical cost basis except as disclosed in the accounting policies below.

The financial statements are presented in local currency ("Kyats").

2.2 Property, Plant, and Equipment

Property, Plant, and Equipment are carried at cost, less accumulated depreciation and impairment losses. Cost includes expenditure that is directly attributable to bringing the asset to the location and condition necessary for it to be capable of operating in the manner intended by management.

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED
(MAGDPL)

(Company Reg. No. 168982240/ 2012-2013) (11/09/2012)

(Incorporated in the Republic of the Union of Myanmar)

Subsequent costs are included in the asset's carrying amount or recognised as a separate asset, as appropriate, only when it is probable that future economic benefit associated with the item will flow to the Company and the cost of the item can be measured reliably. The carrying amount of the replaced part is de-recognised. All other repairs and maintenance are charged to the profit or loss during the year in which they are incurred.

Lease (Right of Use Assets)

Lease is a contract or part of a contract that conveys the right to use an asset, the underlying asset, for a period of time in exchange for consideration.

Right of use asset is an asset that represents a lessee's right to use and underlying assets for the lease term.

Lease Liability is the present value of future lease payments.

Depreciation is calculated using a straight-line method to allocate the depreciable amounts over the estimated useful lives of fifty years.

The company has signed a lease with the Ministry of Transport and Communications (Myanma Port Authority) for an initial fifty years and an extended period of 20 years with the Myanmar Investment Commission's (MIC) permission.

Thilawa Port Area Plot No. 29

Thilawa Port Area Plot No. 29 is a cost. It is related with right of use asset. Which Cost including the payments of renovations and improvements for Plot No. 29.

Depreciation is charged under the straight-line method at the following rates:

Right of Use Assets (50 Years)	2%
Thilawa Port Area Plot No. 29 (20 Years)	5%
Thilawa Port Warehouse Plot No. 29	-
Computer and Accessories (10 Years)	10%



2.3 Financial Instruments

Dividend Income is recognized when the right to receive payment is established. Which is arising from financial instruments -investment are recognized in other comprehensive income.

During the period, the shareholder loans is the financial assets. The interest income which is arising from its Loan are recorded in Profit or Loss.

2.4 Foreign Currency Translation

(1) Functional and presentation currency

Items included in the financial statements of the Company are measured using the currency of primary economic environment in which the entity operates (the "functional

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED
(MAGDPL)

(Company Reg. No. 168982240/ 2012-2013) (11/09/2012)

(Incorporated in the Republic of the Union of Myanmar)

currency"). The financial statements are presented in Myanmar Kyat, which is also the functional currency of the Company.

(2) Transactions and balances

Foreign currency transactions are translated into the functional currency at the exchange rate prevailing on the dates of the transactions. Foreign exchange gains and losses resulting from the settlement of such transactions and from the translation at year-end exchange rates of monetary assets and liabilities denominated in foreign currencies are recognized in the income statement.

2.5 Investments

1. The Company made investment to Myanmar Thilawa SEZ Holdings Public Co.,Ltd treaded as market price. The market price of the share as at 31.3.2026 was Kyat 6,200 per share. The Company recognized fair value gain of MMK 5,985 million for the period of ended March 31, 2026 which are recorded as part of investment revaluation reserve under equity.
2. The Company made investment to Myanmar National Telecom Holdings Public Ltd. The cost of investment treaded as cost.
3. The Company made investment to Myanmar Kyauk Phyu SEZ Holding Consortium Public Co.,Ltd. The cost of investment treaded as cost.
4. The Company made investment to Myanmar Agro Alliance Terminal Co.,Ltd. The cost of investment treaded as cost.



2.6 Inventories

Inventories are stated at the lower of cost and net realizable value.

The cost of inventories comprises costs of purchase, costs of conversion and "Other costs" incurred in bringing the inventories to their present location. Net realizable value is the estimated selling price in the ordinary course of business, less the estimated costs of completion and applicable variable selling expenses.

In the current financial year, the cost of inventories recognized as cost.

2.7 Cash and Cash Equivalents

Cash and cash equivalents comprise cash in hand and deposits with various local banks.

2.8 Trade and Other Receivables

Trade and other receivables are initially measured at fair value, and subsequently measured at amortised cost using the effective interest method, less provision for impairment.

MYANMA AGRICULTURAL & GENERAL DEVELOPMENT COMPANY LIMITED
(MAGDPL)
(Company Reg. No. 168982240/ 2012-2013) (11/09/2012)
(Incorporated in the Republic of the Union of Myanmar)

Trade and other receivables are reduced by appropriate allowance for estimated irrecoverable amount.

2.9 Trade and Other Payables

Trade and other payables are initially measured at fair value, and subsequently measured at amortised cost using the effective interest method.

2.10 Provisions

Provisions are recognized when the Company has a present obligation (legal or constructive) as a result of a past event, it is probable that an outflow of resources embodying economic benefits will be required to settle the obligation and the amount of the obligation can be estimated reliably. Provisions are not recognized for future operating losses.

2.11 Revenue Recognition

Revenue is recognized to the extent that it is probable that the economic benefits will flow to the Company and the revenue can be reliably measured. Revenue is measured at the fair value of the consideration received or receivable.

(1) Sale of goods

Revenue from sales of goods is recognised when the goods are delivered and title has passed to the customer.

(2) Interest income

Interest income arising from deposit at financial institution is recognised when the effective interest method.

(3) Dividend income

Dividend income is recognised when the right to receive payment is established.



2.12 Share Capital

Proceeds from the issuance of ordinary shares are recognized as share capital in equity. Incremental costs directly attributable to the issue of ordinary shares are recognised as a deduction from equity, net of any tax effects.

2.13 Dividends

Dividends to the company's shareholders are recognized when they become legally payable.

2.14 Comparatives Figures

Comparative figures are available in "5" Components of Financial Statements (which comprise the statement of financial position, statement of comprehensive income, statement

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED
(MAGDPL)

(Company Reg. No. 168982240/ 2012-2013) (11/09/2012)

(Incorporated in the Republic of the Union of Myanmar)

of cash flow, statement of changes in equity and other explanatory notes.) is prepared for the period from 1st April 2024 to 31st March 2025.

2.15 Expense recognition

All expenses are accounted for in the statement of comprehensive income on the accrual basis.

2.16 Income Tax

Income tax payable on profit, based on the applicable tax law, is recognized as an expense in the period in which profit arise.

2.17 Earnings per share

Basic earnings per share is calculated by dividing the net profit attributable to equity holders of the company by the weighted average number of ordinary shares outstanding during the financial year/period.

<u>Myanmar Kyat (MMK)</u>	<u>31-Mar-2026</u>	<u>31-Mar-2025</u>
Net Profit attributable to equity holders of the company	2,700,277,391/-	359,922,447/-
Weighted Average number of ordinary shares	10,060,350	10,060,350
Basic earnings per share	268.41	35.78



2.18 Related parties

The following transactions took place between the company and related parties at terms agreed between the parties:

<u>(a) Year/period-end balances (MMK)</u>	<u>31-Mar-2026</u>	<u>31-March-2025</u>
Payable for Other (Related Parties*)	-	130,000,000/-

3. SIGNIFICANT ACCOUNTING JUDGMENTS AND ESTIMATES

The preparation of the Company's financial statements in conformity with IFRSs requires management to make judgments, estimates, and assumptions that affect the reported amounts of revenues, expenses, assets, and liabilities, and the disclosure of contingent liabilities at the end of each reporting period. However, uncertainty about these assumptions and estimates could result in outcomes that could require a material adjustment to the carrying amount of the asset or liability affected in future periods.

4. FINANCIAL RISK MANAGEMENT

The Company's financial risk management policy seeks to ensure that adequate financial resources are available for development of the Company's business whilst managing its risks.

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED
(MAGDPL)

(Company Reg. No. 168982240/ 2012-2013) (11/09/2012)

(Incorporated in the Republic of the Union of Myanmar)

The main areas of financial risks faces by the Company and policy in respect of these risks are set out as follows:

(1) Foreign exchange risk

There is no foreign exchange risk during the reporting period. The Company had minimized the foreign currency balance in bank to avoid from unexpected losses for the foreign exchange rate fluctuations.

(2) Credit risk


There is carrying amount of bank deposits, other receivables, prepayment and deposits included in the financial statements of the company. However, the Company had made necessary arrangement by laying down policy so that risk is at a minimum.

(3) Market risk

The Company is operating in Yangon and there is no impact of movement in market risk.

(4) Liquidity and cash flow risk

The Company monitors and maintains a level of bank balances deemed adequate by the directors to finance the operation and mitigate the effects of fluctuation in Cash Flow.



5. CAPITAL MANAGEMENT

The Company's capital management major objective is to ensure that it maintains a strong credit rating and working capital ratios to support its business developments and maximize shareholder value.

The Company manages its capital structures and ensures that it meets its financial obligation as they fall due.

6. AMOUNT DUE TO DIRECTORS/SHAREHOLDERS

The amount due to directors/shareholders is unsecured, interest-free and payable on demand.

7. NET PROFIT/ (LOSS) BEFORE TAXATION

	Amount (MMK)	
	<u>2025-2026</u>	<u>2024-2025</u>
NET PROFIT/ (LOSS) BEFORE TAXATION	3,461,894,091/-	461,439,034/-

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED (MAGDPL)

(Company Reg. No. 168982240/ 2012-2013) (11/09/2012)

(Incorporated in the Republic of the Union of Myanmar)

Note			Amount (Kyat)	Amount (Kyat)
			2025-2026	2024-2025
8	<u>Property, Plants and Equipments</u>	Cost	Net Book Value	Net Book Value
		Accumulated Depreciation		
	Right of Use assets	1,426,768,549	285,353,713	1,141,414,836
	Thilawa Port Area Plot No. 29	3,446,312,500	60,802,975	3,385,509,525
	Thilawa Port Warehouse Plot No. 29	4,760,540,187	-	4,760,540,187
	Computer and Accessories	145,500	145,499	1
		9,633,766,736	346,302,187	9,287,464,549
9	<u>Other Investment - Myanmar Thilawa SEZ Holdings Public Co.,Ltd</u>			
	<u>Particular</u>	<u>Date</u>	Amount (Kyat)	Amount (Kyat)
	Myanmar Thilawa SEZ Holdings Public Co.,Ltd		1,900,000,000	1,900,000,000
	Increased in Fair Value Investment	31-May-2017	5,890,000,000	5,890,000,000
	Decreased in Fair Value Investment	31-May-2018	(2,375,000,000)	(2,375,000,000)
	Increased in Fair Value Investment	30-Sep-2019	2,375,000,000	2,375,000,000
	Decreased in Fair Value Investment	30-Sep-2020	(760,000,000)	(760,000,000)
	Decreased in Fair Value Investment	30-Sep-2021	(950,000,000)	(950,000,000)
	Decreased in Fair Value Investment	31-Mar-2022	(855,000,000)	(855,000,000)
	Increased in Fair Value Investment	31-Mar-2023	665,000,000	665,000,000
	Decreased in Fair Value Investment	31-Mar-2024	(380,000,000)	(380,000,000)
	Increased in Fair Value Investment	31-Mar-2025	285,000,000	285,000,000
	Increased in Fair Value Investment	31-Mar-2026	5,985,000,000	-
			11,780,000,000	5,795,000,000
10	<u>Other Investment - Myanmar National Telecom Holdings Public Ltd</u>			
	Myanmar National Telecom Holdings Public Ltd		2,924,583,562	2,924,583,562
			2,924,583,562	2,924,583,562
11	<u>Other Investment - Myanmar Kyauk Phyu SEZ Holding Consortium Public Co.,Ltd</u>			
	Myanmar Kyauk Phyu SEZ Holding Consortium Public Co.,Ltd		10,000,000	10,000,000
			10,000,000	10,000,000
12	<u>Other Investment-Myanmar Agro Alliance Terminal Co.,Ltd</u>			
	Myanmar Agro Alliance Terminal Co.,Ltd		200,000,000	200,000,000
			200,000,000	200,000,000
13	<u>Inventories</u>			
	Yellow Maize		-	7,853,982,653
			-	7,853,982,653

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED (MAGDPL)

(Company Reg. No. 168982240/ 2012-2013) (11/09/2012)

(Incorporated in the Republic of the Union of Myanmar)

Note	Amount (Kyat) 2025-2026	Amount (Kyat) 2024-2025
14 Bank Guarantee		
Bank Guarantee	658,263,808	658,263,808
	658,263,808	658,263,808
15 Cash and Cash Equivalents		
Cash In Hand	275,375,248	296,763,868
Cash In hand (Kyats-CB Special SMZ)	5,576,277,520	571,547,663
Cash at Bank (Kyats -CB-Saving HO)	762,466,397	704,402,460
Cash at Bank (Kyats -CB-Current For Saving)	1,375	500
Cash at Bank (Kyats -CB-Call)	481,328,388	98,370,958
Cash at Bank (Kyats -CB-Saving SMZ)	61,985,151	15,422,038
Cash at Bank (Kyats -MCB-Call)	1,008,432	943,245
Cash at Bank (Kyats -MCB-Current)	6,750	9,750
Cash at Bank (Kyats -A-Bank-Call-Pathein)	4,418,845	4,120,942
Cash at Bank (Kyats -A-Bank-Saving-BAK)	13,364,008	11,975,473
Cash at Bank (Kyats -A-Bank-Current)	10,000	10,000
Cash at Bank (CB Bank)	8,418,228	8,418,228
Cash at Bank (MFTB Bank)	231,000	231,000
Total	7,184,891,342	1,712,216,124
Bank Guarantee	(658,263,808)	(658,263,808)
Cash and Cash Equivalents	6,526,627,534	1,053,952,316
16 Other Payable (Dividend)		
Openig Balance	61,656,500	136,487,500
Dividend Paid (8 th time)	503,017,500	503,017,500
Payment for the year	(519,412,500)	(577,848,500)
	45,261,500	61,656,500
17 Provision for Income Tax		
Opening Balance	101,516,586	(1,523,292)
For the year Income Tax	761,616,700	101,516,587
Tax paid for Last year	(101,516,586)	(1,648,301)
Prior Year adjustment	-	3,171,592
	761,616,700	101,516,586

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED (MAGDPL)

(Company Reg. No. 168982240/ 2012-2013) (11/09/2012)

(Incorporated in the Republic of the Union of Myanmar)

Note		Amount (Kyat)	Amount (Kyat)
		2025-2026	2024-2025
18	<u>Payable Warehouse Construction</u>		
	TLW WH Construction	136,448,134	-
	TLW Expenses	959,283,750	-
		1,095,731,884	-
19	<u>Payable expenses</u>		
	Auditing Fees	5,250,000	4,925,000
	Payable for Donation	-	100,000,000
	Payable for Bank Charges	-	10,000
	Payable for YSX Expenses	829,979	645,539
	Payable for Other (Related Parties*)	-	130,000,000
		6,079,979	235,580,539



IA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED (MAGDPL)

(Company Reg. No. 168982240/ 2012-2013) (11/09/2012)

(Incorporated in the Republic of the Union of Myanmar)

Note		Amount (Kyat) 2025-2026	Amount (Kyat) 2024-2025
20 Revenue			
	Sale Income	186,024,000	-
	Less: Commercial Tax	(8,858,286)	-
	Local Sales Yellow Maize	11,737,610,720	2,803,378,332
		11,914,776,434	2,803,378,332
21 Cost of Sales			
	Opening Inventory	7,853,982,653	9,792,375,327
	Import Purchases	169,863,579	-
	Import Expenses	5,565,807	-
	Yellow Maize Expenses & Bank charges	19,558,740	67,475,250
	Warehouse Fees	534,436,307	-
	Bank Charges	-	-
	Closing Inventory	-	(7,853,982,653)
		8,583,407,086	2,005,867,924
22 Other Income			
	Bank Interest Received	394,237,917	84,951,393
	MNTH Interest received	4,468,041	4,468,041
	Yellow Maize Empty Bag Sale Income	-	17,681,209
		398,705,959	107,100,643
23 Administration and General Expenses			
	Audit Fees	10,500,000	8,925,000
	AGM Meeting Expenses	10,455,355	5,064,989
	Advertising Expenses	-	446,000
	Bank Charges and Bank Guarantee Charges	188,250	55,650
	Printing & Stationery	47,000	422,900
	General Expenses	1,670,979	2,881,600
	Member Fees, Licence Fees	578,116	260,000
	Salary & Security Fees	42,180,000	29,970,000
	Phone and Internet Charges	1,290,732	5,916,873
	ဝင်ရောက်ခြင်းအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကုန်ကျစရိတ်	-	61,372,364
	ရက် ၁၀၀ စီမံကိန်းကုန်ကျစရိတ်	2,000,000	-
	4.1.2026 လွတ်လပ်ရေးနေ့ အတွက် ဂုဏ်ပြုပန်းခြင်းဖိုး	500,000	-
	Donation	20,000,000	209,819,800
	Amortization for the year (Finance Lease)	28,535,371	28,535,371
	Depreciation	60,802,975	-
		178,748,778	353,670,547

Note 24

MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED (MAGDPL)

(Company Reg. No. 168982240/ 2012-2013) (11/09/2012)

(Incorporated in the Republic of the Union of Myanmar)

Note	Amount (Kyat)	
	2025-2026	2024-2025
24 Donation		
MPBMSMA အသင်းအတွက် South Asia Agir Forum 2026 အခမ်းအနားအတွက် အလှူငွေထည့်စရိတ်	20,000,000	-
ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ စားသောက်ကုန်/လူသုံးကုန်ပစ္စည်းများ လှူဒါန်းခြင်း	-	10,000,000
သမနှင့်ကျေးလက်ဌာနသို့ မတ်ပဲမျိုး ၈,၄၀၀ ပိဿာအား MPBMSMA မှတစ်ဆင့် လှူဒါန်းခြင်း	-	49,819,800
ရွှေတိဂုံ စေတီတော် သို့ ရွှေသင်္ကန်း (၈)ကျပ်သားဆက်ကပ်လှူဒါန်းခြင်း	-	20,000,000
မန္တလေးငလျင်ဘေးဒဏ်သင့်ပြည်သူများသို့ လှူဒါန်းငွေ(MPBMSMA မှတစ်ဆင့် လှူဒါန်းခြင်း)	-	30,000,000
မန္တလေးငလျင်ဘေးဒဏ်သင့်ပြည်သူများသို့ လှူဒါန်းငွေ (နိုင်ငံတော်သို့လှူဒါန်းခြင်း)	-	100,000,000
	20,000,000	209,819,800



25 Authorization of financial statements

The financial statements of the Company for the year ended 31st March 2026 were authorised for issue, in accordance with a resolution of the Board of Directors, on 29th June 2026.



MYANMA AGRICULTURAL & GENERAL DEVELOPMENT PUBLIC COMPANY LIMITED (MAGDPL)
(2025-2026) Financial Year

Non Current Assets

Attached - (1)

Sr	Particulars	Dep; Rate	At Cost			Depreciation			Carrying Value
			Opening Balance	For the Year	Closing Balance	Opening Balance	For the Year	Closing Balance	
	<u>Non Current Assets</u>								
1	Right of Use Assets	2%	1,426,768,549	-	1,426,768,549	256,818,342	28,535,371	285,353,713	1,141,414,836
2	Thilawa Port Area Plot No. 29	5%	1,216,059,500	2,230,253,000	3,446,312,500	-	60,802,975	60,802,975	3,385,509,525
3	Thilawa Port Warehouse Plot No. 29	2.5%	-	4,760,540,187	4,760,540,187	-	-	-	4,760,540,187
4	Property Plant and Equipment	10%	145,500	-	145,500	145,499	-	145,499	1
			2,642,973,549	6,990,793,187	9,633,766,736	256,963,841	89,338,346	346,302,187	9,287,464,549



မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး
အများပိုင်လီမိတက် (MAGDPL)

ANNUAL REPORT 2025-2026



+ (951) 230 1787



info@magdpl.com



www.magdpl.com



Shwe Zabu River View Complex, 26-G1, No. 3/B, Ground Floor
Strand Rd., Sin Min Ward, Ahlone Township, Yangon, Myanmar